



အမှတ် (၁၅၂၄၃၆၀)၊ ရေယျသုခလမ်း၊ က - ရပ်ကွက်၊ သုဝဏ္ဏ၊
သယ်နိုင်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉ ၈၇၀၆_၂၃၃၃၊ ၀၉ ၈၇၀၆_၂၃၃၄

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေမြင်း	ပွဲပအကိုင်
	နှင့်လာ ၂၀၂၃ ခုစွဲ
စောင်ရေး	၁၀၀၀
မျက်နှာပုံးဒီဇိုင်း	မိုးသီမံးခိုင် (ဝရေးရေးဝန်ကြီး)
ထုတ်ဝေသူ	ဒေါ်သီမံးခိုင်း (၁၁၂၅)
ပုံးစိုင်သူ	ဦးဝင်္ဂီယာပိုးပိုး (နှင့်သင်ပုံးပိုးပိုး-၀၀၄၄၁) ဝျေဆောင်ရွက်
စာစစ်	အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့。
စာအုပ်ချုပ်	တင်မိုင်
ဖြန့်ချိရေး	ကိုယ် (ငွေအီမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝျေဆောင်ရွက်
တန်ဖိုး	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံပါတ်၊ ဘဝါးလွှာ သယ်နှေ့ကျိုးမြို့နယ်၊ ရန်ကုန်မြို့。
	ဖုန်း - ၀၉၄၅၀၆၂၃၈၈၁၊ ၀၉၄၅၀၆၂၃၈၈၃
	၉၀၀၀ ကျော်

ကျော်အောင်

နှလုံးလုံးဆရာတ် | ကျော်အောင်
ရန်ကုန်၊ မဟာတေပး | ၂၀၂၃
၁၁ ၃၃၉ | ၂၀၁၅ × ၁၂၁၅ ၀၈၈၈
(၅) နှလုံးလုံးဆရာတ်

နှလုံးလျဆောက်နှစ်

ကျော်အောင်

(မြန်မာပြန်သည်)

The Scalpel, The Sword

Ted Allan & Sydney Gordon

(ပွဲမအကြိမ်)

မ ဟာ စာ ပေ (စာ စဉ် - ၆၆)

အပိုင်း (၁)

ဘဝနိဂုံး အာတိ

လူသွားလမ်းကျဉ်းကလေးများ ပေါ်လှသည့် နိုးလိမ်တောင်ကုန်းဒေသ ဖြစ်သည်။ ထိုအရပ်တွင် ရန်သူများ ခြေမချဲရ၏ ဦးမလှည့်ခဲ့။ စခန်းချုပ်ကား ဝေလာဝေး။ ထိုတောင်ကုန်းဒေသသို့ရောက်လျှင် တန်တင်မြင်းများသည် ခေါင်း မော့လည်မော့ မတက်တော့ဘဲ ခေါင်းငိုက်စိုက်ချကာ တစ်လျမ်းချင်းတက်ကြ သည်။ ရှုံးကမသွားတော့ဘဲ နောက်ကသာ လိုက်ကြသည်။ သူတို့က သူကို ထိုတောင်ကုန်းဒေသမှ သယ်ယူခဲ့လေသည်။

သူတို့ လူနာတင်သည့် ထမ်းစင်တွင် တင်၍ သယ်ခဲ့သည်။ ခရီးအစ တွင် သူက အထမ်းသမားကို ဖယ်ရှားကာ စိတ်ဆိုးမာန်ဆိုးဖြင့် သူမြှင့်းညီမက လေးပေါ်သို့၊ တက်၍စီးသည်။ ကုန်းနှီးတွင်ထိုင်၍ လိုက်ပါခဲ့ကြားလည်း သူ၏ ဘယ်လက်သည် မလှုပ်ရှားတော့ဘဲ တန်းလန်းကျနေနေသည်။ သို့ရာတွင် ‘မိုးနမ်းတောင်’ ကျောစကပင် သူ သတိပါစ်နေပြီ။ သတိပြန်လည်၍ ထမ်းစင်ပေါ် သို့ ပြန်ရောက်နေကြောင်းသိလျှင် ဘာမျှ မပြောတော့။ သို့နှင့် ထမ်းစင်တွင် ဘယ်ညာယိမ်းထိုးလိုက်ပါပေါ်သည်။

သူတို့ တစ်ထိုက်သည် အနောက်ဟိုပေနယ် လူသူမရောက်သည့်ဒေသ တွင် တစ်နေ့နှင့်တစ်ညလုံးလုံး တစ်တောင်ကျော်တစ်တောင်တက် ခရီးနှင့်ခဲ့ကြ

သည်။ ရုမှား၊ မြင်းမှား၊ မြည်းမှား၊ မြှုပြိုးလင်းမွှေ တသီတတန်းကြီးခရီး
ဆက်ခဲ့ကြသည်။ အရှိန်မှာ ချမ်းအေးသည့်နိဝင်ဘာလဖြစ်သည်။ နေ့အခါတွင်
နေမင်းသည် တိမ်တိုက်များအကြားမှ ပြုရှုသာ ပြု၍ ထွက်သည်။ နေမင်းသည်
မျက်ရည်စွမ်းနေသော အထိုးတည်းမျက်လုံးနှင့် တူလှသည်။ ဉာဏ်ခိုလျင်
သူတို့ခြေရာချ တောင်ကုန်းထက်တွင် ကြယ်ကလေးများသည် လက်တစ်ကိုး
သာသာတွင် တွဲလဲခိုနေကြသည်ဟု ထင်ရသည်။ တစ်ခါတစ်ရုံ တိုကြယ်ကလေး
များက ထွေးနေးသည့်အနေးစာတိကိုပေးလျက် ရှုံးသို့ရှုံးရာလမ်းကို ညွှန်ပြနေ
သလားဟူ၍ပင် အောက်မေ့ရသည်။ နေ့အခါတွင်ဖြစ်စေ ဉာဏ်ခိုတွင် ဖြစ်စေ
သူတို့သည် မိုးနှင့်ထိလုန်ပါး လက်တစ်ကိုးအရပ်တွင် ရောက်နေသည်ဟုထင်ရ^၁
သည်။ သူတို့နောက်တွင်ကား အမြှာက်သံများသည် အဝေးတွင် မြည်ဟည်း
သည့် မိုးချုန်းသံကဲ့သို့ ပေါ်သဲသဲ မြည်ဟည်းကျုန်ရစ်ခဲ့သည်။ ထိုအမြှာက်သံကို
နားထောင်ရင်း သူတို့သည် ဖုန်လုံးကြီးများကို ထွင်းဖောက်ကာ ရှုံးသို့ရှုံးကြရ^၂
သည်။ နှင်းမြှုတို့ အကြားတွင်လည်း ဖြတ်သန်းကြရသည်။ နှင်းမြှုတို့ကို
ဖြတ်သန်းသည့်အခါ ငွေားတိမ်စိတ်ကြီးများကို ဖြတ်ရသည်နှင့်တူသည်။ ဟင်းလင်း
ပြင်ကြီးကို ဖြတ်ရသကဲ့သို့လည်း ဟာတာတာဆုံးရသည်။ တစ်ခါတစ်ရုံ
မတောက်သည့် တောင်ကမ်းပါးယံကြီးများအကြားရှိ တောင်ကြားလမ်းများကို
ဖြတ်ရသည့်အခါ ခြေတစ်လမ်း ထူမ်းတိုင်း အသက်ပင်မရှုံးရအောင် ဖြစ်လာ^၃
သည်။ ရင်ထဲ၊ ဝမ်းထဲတွင်လည်း တပိန်းဒိန်ခုန်းကြရသည်။ သို့နှင့် သူတို့သည်
တိမ်ညွှန်စားမြင်းအလားစုံနမ်းတောင်ကြီးများကို ခွာဖြင့်ပေါက်ကာကျော်ခဲ့သည်။
တစ်နေရာတွင် ကိုယ်ထည်တောင့်တောင့် တန်ယူချိန်သည် မြင်းညီးမလေးပေါ်မှ
လက်ကိုမြှောက်၍ ရပ်ရန်အချက်ပေးလိုက်သည်။ သူမြင်းသည် ရှုံးက
ဖြစ်သည်။ သူတို့အားလုံး ရပ်တန်းကာ သူတို့အောက်ဘက်တွင်ရှိသော မြေပြင်
ကျယ်ကြီးကို ကြည့်လိုက်သည်။ ထိုအခါ သူတို့အထဲမှ ဖောင်က -

‘ရှုံးမှာ မြင်ရတာ ကျောက်ဝါရာ ဖြစ်မှုပဲဟေ့’ဟု ဆိုသည်။နောက်
သူတို့သည် တောင်ပေါ်မှ ဆင်းလာခဲ့ကြလေသည်။

မိုးနမ်းတောင်ကြီးပေါ်မှ တံတောင်ဆစ်ချိုး အကြိမ်ကြိမ် ကျွေးကာ
ကောက်ကာ ဆင်းခဲ့ကြသည်မှာ တစ်နာရီခန့် ကြာသည်။ ထိုအခါတွင်မှ ကျောက်
ဝါရာကို သဲသဲကဲ့ကဲ့ မြင်ရတော့သည်။ ရွာဆိုသို့ လယ်ကွင်းထဲမှ ရုမှားပြီးသွား
သွားကြသည်ကိုလည်း ပေါ်ဝါးဝါးမြင်ရသည်။ မြေပြန်သို့ရောက်လျင်မြှောက်ဘက်
တောင်ကြားလမ်းအဝှုံ ရွာသားတစ်အုပ် စုဝေးစောင့်ကြိုးနေသည်ကို တွေ့ရ

သည်။ သို့နှင့် တဖြည့်းဖြည့်း ရွာဆီသို့ ချဉ်းကပ်လာသည်။ တစ်လမ်းလုံးအော်ဟစ်သံများ၊ ဉာဘာသံများ ခူညံးနေသည်။ ရွာသားများ၏ ပါးစပ်များတွင် ‘ပိုင်ချူးအင်’ ‘ပိုင်ချူးအင်’ ဟူသော အသံသည်ပဲပုံးနေသည်။

ရွာအဝင်ဝတွင်လည်း ရွာသားတို့သည် ထိနာမည်ကို အော်ဟစ်ကြသည်။ သူတို့မျက်နှာများသည် ပြီးဆောင်နေသည်။ သူတို့လက်များသည် လေထဲတွင် ရွှေဗုမ်းနေသည်။ သို့ရာတွင် မြင်းညီမလေးနှင့် သူ့နောက်မှ ရဲဘော်များ ရွာထိပ်သို့ ရောက်လာသည့်အခါတွင်ကား ကြိုဆိုသံများရပ်သွားလေသည်။ စိုးရိမ်သည့် မျက်နှာများဖြင့် သူတို့သည် ဖောင်ကို စူးစိုက်ကြည့်နေကြသည်။ အောင်သည် မြင်းထက်တွင် ခေါင်းငိုက်စိုက်ကျရင်း လိုက်ပါလာသည်ကို သူတို့ သတိမှတိကြသည်။ ဖောင်၏ မျက်လုံးအစုံတွင် နာကျင်ဆိုနစ်သည့်အစိုးရတင်နေသည်ကို သူတို့ သတိမှတိကြသည်။ ဖောင်၏မြင်း သူတို့အပါးသို့ ရောက်လာသည့်အခါ လူအုပ်ကြီးသည် နေရာဖယ်ပေးလိုက်သည်။ ပြီးလျင် ဖောင်ကိုကြည့်ကာ တီးတိုး ညည်းညှုကြသည်။

‘ပိုင်ချူးအင်’ ဘယ်များလဲ၊ ဘာလို့ ဒီရဲဘော်တစ်စို့ကိုဟာ ရွာထဲကို ပြမ်းပြမ်းသက်သက် ဝင်လာကြတာလဲ။ အထမ်းသမားတွေရဲ့ မျက်လုံးတွေကရောဘာလို့ အောက်စိုက် ကြည့်လာကြတာလဲ’

သူတို့နောက်တွင် ရွာတံ့ခါးမှ ထမ်းစင်တစ်ခု ဖြည့်းညားသာ ဝင်လာသည်ကို တွေ့ရသည်။ ထိုအခါ သူတို့သည် ကြောင့်ကြပုံနှစ်တိဖြင့် လည်းကောင်း၊ မယုံကြည်နှင့်သည့် စိတ်ဖြင့်လည်းကောင်း လက်ခံကြိုဆိုကြလေသည်။

တန်သည် မြင်းကောက်ကို သတ်လိုက်သည်။ အထမ်းသမားများသည် ဈူးကွေးကာ ထမ်းစင်ကို မြေပေါ်သို့ အသာအယာချုပ်သည်။ သူတို့၏ ခေါင်းများသည် ငိုက်စိုက်ကျနေသည်။ သူတို့ သယ်ဆောင်ခဲ့သည့် ဝန်သည် အင်မတန်ကြီးလေးသည် ဝန်ဖြစ်ကြောင်းကို သူတို့လည်းရိပ်မှုကြသည်။

ရွာသားများသည် ထမ်းစင်အပါးသို့ တရွေ့ရွေ့တီးလာကြသည်။ ဟုတ်ပါသည်။ ‘ပိုင်ချူးအင်ပါပဲ။ နိုင်ငံဌားသားကျက်သရေဆောင် မျက်နှာဖြူပါပဲ။ လွှန်ခဲ့သည့် နှစ်ပတ်ခန့်ကပင် သူသည် ကျောက်ပါရွာကို လေပွေကဲ့သို့ ရွှေ့ကာ ဖြတ်သွားခဲ့သည်။ ဆွဲတွေ့တွေ့ဖြားနေသော သူ၏ ဦးခေါင်းသည် မြင်းထက်တွင် မေ့မေ့ထောင်ထောင်ပင် ရှိခဲ့သည်။ သူတို့ရွာကိုဖြတ်ကာ နါးလိမ်တောင်တန်းကြီးဆီသို့ တက်သွားခဲ့သည်။ လွှန်ခဲ့သည့်နှစ်ပတ်က ရှုံးတန်းစစ်မြေပြင်သို့’

တက်သွားသူသည် ယခု သူတို့မျက်မောက်သို့ ခေါင်းကျိုး၊ လည်ကျိုးမျက်တောင် မဆတ်၊ မျက်စီမဖွံ့ဖြိုးဘဲရောက်နေပြီ။ ယခုမှ သူမှတ်ဆိတ်ကျင့်စွယ်သည် ထိုးသို့ ထောင်တက်နေပေပြီ။ သူတို့သည် ပိုင်ချုံအင်အဖြစ်ကိုကြည့်ကာ စကားတစ်ခွင့်မှ မဟနိုင်ဘဲ မိန်းမောတွေဝေနေကြသည်။ ဟုတ်ပါတယ်၊ ပိုင်ချုံအင်ပါပဲ။ ယုံနိုင်စရာ မရှိဘူး။ ဘယ်လို့ အဖြစ်မျိုး ကြံခဲ့ရတာလဲ။ ကြည့်စမ်းပါး။ တို့ရှုမှာ လူသေအတိုင်းပဲ။

လွတ်လပ်ပြီး နယ်မြေတစ်ဝန်းလုံးတွင် ပိုင်ချုံအင်သည် အုံဖယ်သရဲ အလုပ်လုပ်ပြခဲ့သည်။ ရှုန်ဆိုနယ်တွင် သူ၏ ကြီးပမ်းချက်ကြောင့် ကျေးဇာပေါင်း များစွာ အသိဉာဏ် ပွင့်လာခဲ့ရသည်။ အလယ်ပိုင်းဒေသတစ်လျှောက် ဟိုပေနယ်၊ ရှင်းနယ်တစ်ဝန်းလုံး သူ၏ခြေရာများခဲ့ဖူးသည် နေရာဟန်မရှိခဲ့။ ရှုန်သူသိမ်း ပိုက်ထားသည့် နယ်မြေများမပင် သူသည် ကျူးကျော်သူများကို လှည့်စားကာ ဝင်ရှု မွေခဲ့ဖူးသည်။ သူ၏နာမည်ကိုကြားလျှင် ရန်သူသည် ဖိမ့်ဖိမ့်တုန်အောင် ကြောက်လန့်ကုန်သည်။ သူ၏နာမည်သည် ရန်သူ၏နယ်းလုံးသည်းပွဲတ်ကို ထိုးဖောက် သည့် လုံးစွမ်းကဲသို့ထက်မြေကဲလှသည်။ ယခု သူ၏အဖြစ်ကား နာရှိ၍သာကြားရသည့် အဖြစ်၊ မျက်စီရှိ၍သာ မြင်ရသည့်အဖြစ်နှင့်တူနေပြီ။

သူတို့သည် တန်၏မျက်နှာကို လှမ်းကြည့်ကြပြန်သည်။ တန်၏ မျက်နှာ တွင် စိုးရိမ်စရာ မရှိပါဘူးဟူသော အဖြေကိုရှာ့ကြည့်ကြသည်။ ထိုးနောက် ပိုင်ချုံအင်ဘက်သို့ ပြန်၍ လှည့်ကြည့်ကြသည်။ ပိုင်ချုံအင်သည် အုံဖယ်သရဲ အစွမ်းအစပြခဲ့ဖူးသည်။ ယခုလည်း သူ၏အတွက် အစွမ်းအစတစ်ခုခုတော့ ကျုန်ရှိ နေလိမ့်းမည်ဟု သူတို့ယုံကြည့်သည်။ မကြာမိပင် ပိုင်ချုံအင်သည် ငါ်ကော်နှင့် ခေါင်းထောင်ထလာလိမ့်းမည်ဟု သူတို့၊ ယုံကြသည်။ ထိုးအခါ ပိုင်ချုံအင်သည် မီးရှုးတိုင်ကဲ့သို့၊ မားမားထိုးနေလိမ့်းမည်။ သူ၏ဆံပင်ဖြူးတို့သည် မီးရှုးတိုင်ထိုး တွင် လွင့်ပါးနေလိမ့်းမည်။ သူသည် လက်နှစ်ဖက်ကိုဆန့်တန်းကာ သူတို့အား ယခင်ကလို နှစ်သိမ့်မှုပေးလိမ့်းမည်။ သူ၏ စိမ်းလွှာသောမျက်လုံးအစုံသည်လည်း နိုင်နေအတိုင်းပင် စိမ်းလွှာတောက်ပနေလိမ့်းမည်ဟု ယုံကြည်ကြလေသည်။ သို့ရာ တွင် သူတို့ကြည့်နေဆဲများပင် ပိုင်ချုံအင်သည် နာကျင်သဖြင့် တွန့်လိမ့်ရှုန်းကာန် ရင်း ကိုယ်ကိုလွှာမ်းခြိုးထားသည့်စောင်ကို ဆုတ်ဖြစာချလိုက်သည်။ ထိုးအခါ စောင်အောက်တွင် ဖုံးကွယ်နေသည့် သူ၏အနာကို မြှင့်ကြရသည်။ ပခုံးအထိ အိုင်းရောင်နေသော အနာရှိန်းကို မြှင့်ကြရသည်။

သူတို့သည် ကိုယ်ရှိန်သတ်ကာ နောက်သို့ ဆုတ်သွားကြသည်။ စုတ်

နှလုံးလျဆောင်

သပ်မြည်တမ်းအော်ဟစ်ကြောသည်။ ကလေးငယ်များသည် လူကြီးများ၏ ခြေထောက်များကို ယောင်ယမ်းကာ လှမ်း၍ ဖက်ကြောသည်။ အထမ်းသမားများ သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြကုန်သည်။

ပိုင်ချုံအင်သည် ဒိုပ်မောက်နေရာမှ နှီးလာသူကဲ့သို့ မျက်လုံးအစုံကို ဖွင့်ကာ ဟိုသည်ကြည့်သည်။ ဒိုပ်ရာထက်တွင် တံတောင်ဖြင့် ထောက်၍အား ယူကာ ခေါင်းထောင်ပြီးနောက် တစ်စုံတစ်ယောက်ကို ရှာသည်။ တန်ကို တွေ့သည့်အခါ သူတို့နားမလည်သောစကားဖြင့် တစ်စုံတစ်ရာပြောပြီးလျင် အိပ်ရာ ထက်သို့ ပင်ပန်းကြီးစွာ တစ်နှစ်ပြန်၍ လဲလေ့လာင်းသည်။

တန်သည် မြင်းပေါ်မှ ဆင်းကာ ရွာသားများဆီးသို့ လာသည်။ ‘ကျွန်တော်တို့ ဒီရွာမှာ စာန်းချမယ်။ ရွှေတန်းစုံမျက်နှာက မရပ်မနားလာခဲ့တာ တစ်နေ့နဲ့ တစ်ညာရှိပြီး’ သူ ဆက်ပြီးမသွားနိုင်တော့ဘူး။ အနာသက်သာဖို့အနား ယူရလိမ့်မယ်’

ရွာလူကြီးတစ်ယောက် ရွှေသို့ ထွက်လာပြီးလျင် ထမ်းစင်ရေးတွင် ပုံပေနောက်သားတို့ အမှာအရာဖြင့် အလေးပြုသည်။ ပြီးမှ...‘အစကတော့ တောင်ကုန်းပေါ်က ဆင်းလာတာ ရန်သူပဲလို့ ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့ စိုရိမိမြတ်တယ်။ ဒါပေမဲ့ နောက်တော့ မြင်းညီမလေးနဲ့ အထမ်းသမား တွေကို ကျွန်တော်တို့ မှတ်မိလာတယ်။ ဒီတော့မှ ဝမ်းသာလာကြရတယ်။ အခုံတစ်ခါ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ကြရပြန်ပြီ။ ဒီလိုအဖြစ်မျိုးနဲ့တွေ့ရ မယ့်အစား၊ ပိုင်ချုံအင် ဒီလိုအနာတရဖြစ်လာမယ့်အစား ရန်သူပဲဖြစ်လိုက်ရင် ကောင်းပါသေးတယ်။ ရန်သူရဲ့ မြေလှန်ခံလိုက်ရတာ ကောင်းပါသေးတယ်။ ကျွန်တော်တို့ တစ်တွေ တောင်ပေါ်ထွက်ပြီးသွားကြရတာ ကောင်းပါသေးတယ်’ဟုဆိုလေ သည်။

ပိုင်ချုံအင်သည် သူ့ဘက်သို့ လှည့်ရင်း ဝေဝေဖြစ်ကာ ကြောင်၍ ကြည့်နေသည်။ ထိုနောက် သူ့လက်တစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။ ကျွန်တော်တို့ နေရာကောင်းကောင်း ရှာကြရမယ်။ ဒါမှ သူ့ကို ရွှေလို့ဖြစ်မယ်’ တန်က ဆိုသည်။

ထိုအခါ ရွာလူကြီး အဘိုးအိုက ‘မြေပိုင်ရှင်ယူရဲ့ အိမ်ရှိပါတယ်များ။ ရွာမှာဖြင့် သူ့အိမ်ဟာ အကောင်းဆုံးပေါ့’ ဟု ညွှန်ပြုလေသည်။

သူတို့သည် ထမ်းစင်သွားရာ ယုံ၏ အိမ်ဆီးသို့ နောက်နှစ်လိုက်ကြသည်။

အိမ်ရွှေရောက်လျင် ဗိုင်းထဲသို့ မဝင်ဘဲ အပြင်မှ စောင့်နေကြသည်။ ကလေးများ ကား လူကြီးများ၏ မျက်နှာရိပ်ကိုသာ အကဲခတ်နေကြသည်။ သူတို့ အကဲခတ် နေသည့်လူကြီးများ၏မျက်နှာများသည် ညီမည်းပို့သိုးနေကြသည်။ ထိုမျက်နှာ များသည် ဟိုပေလွင်ပြင်တစ်ခုလုံး၊ ထိုပြင် ဟိုပေတောင်တစ်ခုလုံး၊ ထို့နောက် တရှတ်တစ်ပြည့်လုံးကို ခြမ်းခြားခြားနေသည်။ ဘေးဆိုရန်နှင့် ပြောင့် ညီးနှင့် ရသည့် မျက်နှာများဖြစ်သည်။ သူတို့ရွှေကလေးကို ရန်သူက ခြမ်းခြားခြားသည်။ ဘေးရန်ထက်ပို၍များ အန္တရာယ်ကြီးလေးသလားဟု သူတို့ အုံလုမြိုက်လေသည်။

ဥနေပိုးတွင် ဒုတိယအကြီးမှ အထိတ်တလန့် ဖြစ်ကြရသေးသည်။ ယင်းမှာ စစ်ဌာနချုပ်မှ ဆက်သားတစ်ယောက် ရောက်လာသည့်အချိန် ဖြစ်လေ သည်။ ရှုံးတန်း စစ်မျက်နှာမှနေ၍ ဌာနချုပ်သို့ ပိုင်ချုပ်အင်ဘကြောင်း ကြီးခဲ့ကြုံ နှင့် ပို့လိုက်သည်။ ချက်ချင်းပင် ဌာနချုပ်ရှိ ဗိုလ်ချုပ်နိုင်းက ညွှန်ကြားချက် ပေးလိုက်သဖြင့် ရောက်လာရသည့် ဆက်သားဖြစ်သည်။ ပိုင်ချုပ်အင်၏ သတင်း ဌာနချုပ်တွင် တုန်လှပသွားသည်။ ထိုသတင်းကို ယင်အန်ရှိ မော်စိတုန်းထဲသို့ ချက်ချင်း ပို့လိုက်သည်။ ထိုအခါ ယင်အန်မှုပိုလ်ချုပ်နိုင်းထဲသို့ ညွှန်ကြားချက် တစ်ခုပေးသည်။ ယင်းမှာ ပိုင်ချုပ်အင်၏ နောက်ဆုံးအခြေအနေကို ထူးခြားမှုရှိ တိုင်း ချုပ်တေးနှင့်မော်စိတုန်းထံ အမြဲသတင်းပို့ရမည်။ ထိုပြင် ပိုင်ချုပ်အင်ကို ဌာနချုပ်သို့ ဖြစ်သည့်နည်းဖြင့် ခေါ်ဆောင်ရမည်ဟူ၍ပင် ဖြစ်လေသည်။ ဆက်သားသည် တောင်တန်းအသွယ်သွယ်ကို ဖြတ်ကျော့ခဲ့ရသာဖြင့် ပင်ပန်းနေဖြိုး ဆာလည်းဆာနေဖြိုး ထို့ကြောင့် သူ့ကို ကျွေးမွှေးပြုစုကြသည်။ သို့ရာတွင် ဆက်သားက ထိုအကျွေးအမွေး အပြုအစုံကို ငြင်းပယ်လိုက်သည်။ ပိုင်ချုပ်အင် နေမကောင်းနေတယ်။ ရုတိုင်ရှုန်နှင့်ယင်အန်မှာ သူ့သတင်းကို နားစွဲငြေနေကြ တယ်။ ဒီအထဲ တစ်ခုဖြစ်သွားရင် ကျွန်းတော်ရဲ့ကောင်တွေက ဘယ်လိုပြောမ လဲ။ ဒီအထဲ စင်ဗျားပို့ရှု့က ကျွေးမွှေးပြုစုနေသေးသလား။ ကျွန်းတော် သူ့ကို ခုချက်ချင်း တွေ့ရမှဖြစ်မယ်'

ဗိုလ်ချုပ်နိုင်း၏ကိုယ်စားလှယ်ဆက်သားရဲဘော်ကို ဖောင်က အိမ်ထဲသို့ ခေါ်သွားသည်။ ပိုင်ချုပ်အတွက် စိုးရိမ်ပူပန်မှုသည် ဤအိမ်အတွင်းရှိ အိမ်ရာ ဝန်းကျင်တွင်သာမဟုတ်၊ မိုးနမ်းတောင်တစ်ဗိုလ်တွင်သာမဟုတ်၊ ထိုပူပန်မှုသည် ချင်ရောချို့ ဒေသအားလုံးတွင် စိုးမိုးနေသည်။ ဤအဖြစ် ဤသဘောကို ပိုင်ချုပ်အင် သိစေချင်သည်။ ထို့ကြောင့်ပင် ဖောင်သည် ဆက်သား ရဲဘော်ကို အိမ်တွင်းသို့ ခေါ်သွားလေသည်။

အပြင်ဘက်တွင်ကား ရွာသားများသည် ဆက်သားလာခြင်း၏ အကြောင်းရင်းကို သိလိုကြသည်။ ဘုရာတွင် အိမ်ထဲသို့ နစ်ယောက်သား ဝင်သွားကြသည်မှာ ကြာလုပြီဖြစ်သဖြင့် စောင့်မနေတော့တဲ့ ထွက်သွားကြပြန် သည်။ ယောက်သားများသည် ရွာပြင်ဘက် လယ်ကွင်းများဆီသို့ ပြန်သွားကြသည်။ လယ်ကွင်းထဲတွင် ဖြောင့်ဖြောင့်မနေနိုင်။ ရွာတဲ့သို့ ဝင်လာကြပြန်သည်။ မိန်းမများကမူ ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားသည့် အစာအာဟာရ ကောင်းနီးရာရာတို့ကို ယူလာကြပြီးလျှင် မြေပိုင်ရှင်ယု၏ အိမ်ပေါက်ဝှုံ ထားခဲ့ကြသည်။ ရွာ၏ တစ်ခုတည်းသော လမ်းတွင် ကစားနေကြသည့် ကလေးများ သည် အကစား ရပ်နေကြသည်။ ဆယ့်ခြာက်နှစ်မပြည့်သေးဘဲ တပ်နီတော် သို့ ဝင်သဖြင့် လူထိုးကလေးဟု ကင်ဗွန်းတပ်ခံရသည့် ရှောင်သည် ပိုင်ချူးအင် ရှိသည့် အခန်းတံ့ခါးဝတွင် မန္တာဘဲကပ်နေသည်။ နှင့်ထုတ်သွားများအား ‘နက်ဖြန် ခရီးဆက်နိုင်ပါမလား၊ သူ နေကောင်းရဲ့လား၊ သူစားဖို့ တစ်ခုခုယူခဲ့ရမလား၊ ဘာများ စားချင်သလဲလို့ သူ့ကို ကျွန်ုတော်ကိုယ်တိုင် မေးကြည့်ချင်တယ်များ...’ ဟုသာ ပြောနေသည်။

ထိုနောက်တစ်ညလုံး ဖောင်သည် ပိုင်ချူးအင်၏ အခန်းထဲတွင်ရှိနေသည်။ မနက်လင်းလျှင် သူသည် မျက်နှာမသာမယာဖြင့် ရွာပြင်သို့ ထွက်သွားသည်။ တန်က လိုက်ရှာသည့်အကို သူ့ကို ရွာတဲ့ခါးအပြင်ဘက်နားရှိ ကျောက်တုံးတစ်တုံးတွင် ထိုင်ကာ အဝေးသို့ ငေးကြည့်နေသည်ကို တွေ့ရသည်။ သူ့နဲ့သေးတွင် တန် ဝင်၍ ထိုင်ပြီးနောက် တုတ်တစ်ချာင်းဖြင့် မြေကြီးတွင် အဓိုက်မရှိခြင်နေသည်။ နေသည် အရှေ့ဘက်တောင်တန်းကိုမကြော်လာသေး။ သို့နှင့် အပိုမောကျ နေသည့် ရွာကလေးသည် ပြန်လည်အသက်ဝင်လာလေသည်။

‘ဘယ့်နှယ်နေသလဲ’ တန်က ခေါင်းငံ့ရင်းမေးသည်။

ဖောင်သည် မျက်နှာကို လက်ဝါနှစ်ဖက်ဖြစ်အပ်ထားသည်။ ‘ကျွန်ုတော် ဆရာသမားကို ပြုစရိတ်၊ အခွင့်ကြံလာလို့ အစတုန်းကတော့ဝမ်းသာမိတယ်။ အရှေ့တော့ အလကား ဖြစ်ပါပြီ့များ။ သူ့အခြေအနေ သိပ်ဆီးတယ်။ ကျွန်ုတော် လည်း ဘာမှမလုပ်တတ်ဘူး...’ ထိုနောက် ဖောင်သည် ခေါင်းထောင်ပြီးလျှင် ဗိုလ်ချုပ်နိုင်းနဲ့ မေ့စီတုန်းကို ကျွန်ုတော်တို့ ဘယ်လိုပြောရမလဲ’ဟုဆိုလေသည်။

ထိုအခါ တန်က ‘ကျွန်ုတော့ကို သူက ‘သူ့ကိုယ်ခွဲ’ လို့ခေါ်တယ်။ ခုတော့ ကျွန်ုတော်ပါ လူသေဖြစ်နေပြီ။ လာဗျာ...သူ့သီးသွားကြမယ်။ သူ့ကို အသေမခံနိုင်ဘူး’ ဟု ပြန်၍ ပြောသည်။

အိမ်ရိုင်းထဲတွင် ခုံတန်းလျားတစ်ခု တွေ့သဖြင့် တန်သည် ထိခိုက်ပိုင်ချု။ အင်၏ အခန်းပြတင်းပေါက်နားသို့ ရွှေဗူးသည်။ ထိနောက် ထိခိုက်တန်းလျားတွင် တစ်နေကုန်ထိုင်ကာ လူနာ၏အခြေအနေကို စောင့်ကြည့်နေလေသည်။

ညသို့ တိုင်ခဲ့ပြီ။ ယု၏ အိမ်ရိုင်းထဲသို့ အရိပ်တစ်ခု ထိုးဝင်လာသည်။ ပိုင်ချု။ အင်ရောက်နေတာ ဒီအိမ်လားခင်ဗျား။ ဟု တိုးတိုးသံ တစ်ခုကြားရသည်။

‘ဟုတ်ပါတယ...’ ပြောက်ကျားတပ်သား ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်ကို တန် တွေ့ရသည်။

‘ကျွန်တော်တို့ဟာ ပြောသူ့စစ် အဖွဲ့တစ်ဖွဲ့ကပါပဲ။ ကျွန်တော်တို့ မိုးနမ်းတောင်ထိပ်ဆီ သွားကြမလို့ လမ်းကြံရင်းဝင်လာတာပါ။ ရွာထဲရောက် တော့ စိတ်မကောင်းဆရာ သတင်းဆိုး ကြားရပါတယ်။ အဲဒီဘခါမှာ ကျွန်တော် တို့တပ်ဖွဲ့ဟာ ပိုင်ချု။ အင်အတွက် ကိုယ်ကျိုးစွန်ဖို့ တစ်ခုခုံးဖြတ်လိုက်ကြပါတယ်။ စစ်မျက်နှာရောက်ရင် နမူနာပြတဲ့အနေနဲ့ ဘာတာဝန်ကိုပဲ ပေးပေးယူကြပါမယ်။ လိုအပ်ခဲ့ရင် သေသည်အတိတိရိုက်ရင်း ကိုယ်ကျိုးစွန်ပါမယ်။ အဲဒီလို့ ကျွန်တော်တို့ အမို့ဌာနပြုကြပါတယ်။ အဲဒီအကြောင်း ပိုင်ချု။ အင်ကို ပြောပြုပါခင်ဗျား’

‘ဟုတ်ကဲ့ သူကို ပြောပြုပါမယ်’ တန် ကတိထားလိုက်သည်။

စစ်သားရဲဘော်သည် အလေးပြုကာ အမောင်ထဲတွင်းသို့ ပျောက် ကွယ်သွားလေသည်။ ထိနောက် ဖောင် ရောက်လာသည်။ ‘သူ ခေါ်သေးသလား ဟု တန်သေးတွင် ထိုင်ရင်း မေးသည်။’

‘မခေါ်ဘူး၊ ြိမ်ြိမ်ပဲ အိပ်နေတယ်။ တစ်ခါတော့ အိပ်ရာကထြီး စားပွဲမှာထိုင်ပြီး စာရေးနေတယ်’

‘သူ အိပ်ရာက ထနိုင်သေးတယ်၊ ပြီးတော့ စားပွဲမှာထိုင်ပြီး စာရေးနိုင်သေးတယ် ဟုတ်လား၊ အဲ့ည့်စရာပဲ။ သူ ဘာတွေဗျား ရေးပါလိမ့်။ သူ့စိတ်ထဲ ဘာတွေဗျား ရှိနေသလဲ။ ကျွန်တော် သိချင်လိုက်တာဗျား’

‘သူ မကျေမန်ပဲ ဖြစ်ခဲ့တာတွေ အမှတ်ရသူမျှ ရေးမှာပေါ့ဗျား။ ကြည့်စမ်းပါဗျား။ ကောင်းကင်ကြီးမှာ ဒီညာ ကြယ်တွေ သိပ်လက်တာပဲ။ အဲဒီလိုကြယ်လက်တဲ့သူမျိုးကို သူ သိပ်သဘောကျေတာဗျား။ မိုးပေါ်မှာ ကြယ်တွေဗျားသလို သူ့မှာလည်း အတိတ်ကာလမှာ ဖြစ်ရပ်တွေအဗျားကြီးဗျား။ မမေ့နိုင်စရာတွေအဗျားကြီးဗျား။ ကျွန်တော်ကို ပြောပြုဖူးတယ်။ တောင်ပေါ်မှာတန်းက အဲဒီလိုပဲ ကြယ်တွေ ဗျားတဲ့သူမျို့ပြင်ဟာ အပြောက်အမွမ်းခြယ်ထားတဲ့ ဘုရားကော်းမှုက်နာကြက်နဲ့တူတဲ့အခါ သူက ကျွန်တော်ကိုပြောဖူးတယ်။ ‘ဂါကိုယ်ခွဲ ကောင်ကလေး

ရေ...ဟောဒီ ဟိုပေ ဉာတ္တာဖြင့် ငါ ငယ်ငယ်တုန်းက တို့ဆီမှာ ကြံခဲ့ရတဲ့ ဉာဏ်းတွေလိုပဲတဲ့' တဲ့။ အင်း ကျွန်တော်ကိုဆိုရင် သူ့ကိုယ်ခွဲလို့ခေါ်တာပဲ။ အခုလည်းလေ စောစာကပဲ စစ်သားလေးတစ်ယောက် လာသွားသေးတယ်။ စစ်မျက်နှာတွေက်လာကြတဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုကဗျာ။ သူတို့အဖွဲ့ဟာ စစ်မျက်နှာမှာ ပိုင်ချို့အင်အတွက် ကိုယ်ကျိုးစွန်ဖို့ သန္တာနှင့်ချေသွားကြလေရဲ့။ အင်း... သူတို့လည်း ပိုင်ချို့အင်ရဲ့ ကိုယ်ခွဲတွေပဲ မဟုတ်လား'

‘ကျွန်တော်ရယ်၊ ခင်ဗျားရယ်၊ သူတို့ရယ်။ က ဒါတွေအသာထား၊ အထဝင်ကြရအောင်ဗျာ။ သူ့ချည်း ပစ်ထားလို့ မဖြစ်သေးဘူး’

ထိုအခါ တန်သည် မရှုက်နိုင်ဘဲ တအီဘီ ငိုလေသည်။ ‘ခဏနေရင် ကျွန်တော် ဝင်ခဲ့ပါမယ်ဗျာ။ ကျွန်တော် လူပျော်ပဲ။ ကျွန်တော် မျက်ရည်ကျတာ ခွင့်လွှာတ်ပါဗျာ။ ခဏနေရင် ဒီမျက်ရည်တွေ ခြောက်သွားမှပါ။ သူ့များတွေအဖြစ် ထက် သူ့အဖြစ်ကဆိုးတယ်ဗျာ။ သူ့အဖြစ်ကို ကျွန်တော်မကြည့်ရက်ဘူး။ အခု သူ့သေမယ်ဆိုရင် ဒီတစ်ခါသေတာ သူ့အဖို့ ဒုတိယအကြိမ်သေခြင်းပဲဗျာ။ အခုမှ သူ့အသက် ငြို နှစ် ရှိသေးတယ်။ ကျွန်တော်ပြောတာ ခင်ဗျားနားလည်ရဲ့လား။ လူတိုင်းတစ်နောက်တွေ သေရမှာချည်းပေါ်ဗျာ။ လူဆိတာ သေမျိုးတွေပဲ။ကျွန်တော် တို့ ခင်ဗျားတို့ချစ်တဲ့ ခင်တဲ့သူတွေလည်း သေခဲ့ဖူးကြလှပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ခင်ဗျားတို့ဆိုတာက တစ်ဘဝပဲရှိတာဗျာ။ တစ်ဘဝရှိတော့ တစ်ခါပဲ သေရတာပေါ့။ သူ့မှာက ဘဝပေါင်းများစွာ ရှိခဲ့တာဗျာ။ ပြီးတော့ ဒါဟာ သူ့အဖို့ ဒုတိယအကြိမ် သေခြင်းပဲ။ နားလည်ရဲ့လား ကျွန်တော်ပြောတာ။ အခု သူ ဒုတိယအကြိမ်သေတဲ့ အခါမှာ ငိုကြွေးဖို့ တရာတ်ပြည်ကြီး တစ်ပြည်လုံးမှာရှိတဲ့ မျက်ရည်တွေနဲ့ မလောက်နိုင်ဘူးဗျာ’

ဟောင်သည် ထိုင်နေရာမှ လေးကန်စွာ ထလိုက်သည်။ ‘တရာတ် ပြည်ကြီး တစ်ပြည်လုံးမှာသာ မဟုတ်ဘူး၊ ရဲတော်တန်ရော ဟောဒီကဗ္ဗာကြီး တစ်ခုလုံးမှာရှိတဲ့ မျက်ရည်တွေနဲ့တော် ငိုကြွေးလို့ မလောက်နိုင်ဘူးဗျာ’

* * *

ပထမအကြိမ် သေခြင်း

သူ့အသက်သည် သုံးဆယ့်ခြောက်နှစ် ရှိနေနြှိုး။ ဆေးပညာ ဆရာဝန်၏
အလိုအရဆိုလျှင် သူ သေတော့မည်။

အီပိရာထက်တွင်လဲလောင်းရင်း ရောဂါစ၍ရွှေ့ပုံကို ပြန်လည် စဉ်းစား
သည်။ တစ်ဖန် ယခု ဘယ်ပုံအဆုံးသတ်မည်ကိုဆင်ခြင်သည်။

ယခုမှ သမိုင်းစာအုပ်တွင် သူ့အကြောင်း အောက်ခြေမှတ်ချက်ပင်
ပါတော့မည်မဟုတ်ဟု သုတင်သည်။ ၁၉၂၆ ခုနှစ်၏ သမိုင်းမှတ်တိုင်များအဖြစ်
နယ်သစ်များ သိမ်းပိုက်ခြင်း၊ စစ်ပွဲအတွက် စစ်သားစုဆောင်းခြင်း၊ ပုန်ကန်
မှုများ၊ တော်လှုန်ရေးများ ဖြစ်စွားခြင်း၊ အဓာဒလိုက်ဘပြုလိုက် သတ်ဖြတ်ခြင်း
တို့ကိုသာ ကျွန်းရှင်ခဲ့သည်။ ယင်းအကြောင်းချင်းတော်လိုက်လည်း သူ မသိ။
တစ်ဖန် ဒုတိယအကြိမ် သောင်ယောတွင်မြောရမည့် သူ့အဖြစ်ကိုလည်း သူမမှန်း
ဆနိုင်၏ ထို့ပြင် နောင်တစ်နောက်တွင် ကဗ္ဗာလူဦးရေလေးပုံတစ်ပုံက သူ့ နာမည်ကို
အမြတ်တာနဲ့ ပိုင်ချုံအင်ဟု မှည့်ခေါ်ကာ သီကျူးကြလိမ့်မည်ဟူ၍လည်း သူမမှန်း
ဆနိုင်ခဲ့။ တစ်ဖန် သူ့အသိတွင် တစ်ခါမျှ မပေါ်ဖူးသည့် တောင်ကုန်းတူထပ်ရာ
ဒေသတစ်နေရာတွင် ‘တန်’ ဟုခေါ်သည့် ပုဂ္ဂိုလ်တစ်ယောက်က သူ၏ ပထမ
အကြိမ်သေခြင်းကို ပြန်လည်ပြောပြနေလိမ့်မည်ဆိုသည့် အဖြစ်ကိုလည်း သူ
မမျှော်မှန်းနိုင်ခဲ့။

‘သေမင်းနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ်ယောက် ဘယ်လိုခံစားရတယ်
ဆိုတာ သိဖို့မလွယ်လာဘူး။ ပြီးတော့ သေမင်းနဲ့နှုံးတွေ့ကူးတွေ့ သေမင်းနဲ့ရင်ဆိုင်ရတဲ့
အခွင့်အရေးရဖို့လည်း မလွယ်လာဘူး။ အခက်ခုံးကတော့ သေမင်းနဲ့ရင်ဆိုင်ပြီးမှ
ပြန်လည်အသက်ရှင်ရတဲ့ အဖြစ်ပဲ’ သူ့အဖို့ ဤကဲ့သို့သောမှတ်တမ်းမျိုး ရေးနိုင်
ခွင့်ရွှေ့လေ့သည်။ သို့သော် ယခုအနိုင်အတန်တွင် သူသိသည်မှာ သူသေတော့
မည်ဆိုသည့် အဆုံးအဖြတ်ပင်ဖြစ်သည်။ သူ အသက်ရှင်ခဲ့ရသည့်ကာလသည်
အချဉ်းနှီးဖြစ်ခဲ့၏။ ဤအဖြစ်ကို မည်သို့မည်ပုံရွှေ့သနည်း။

ဘဝနှင့် နပန်းလုံးခဲ့ရသည့် ဒက်ထရိုက်ဖြူ၏သများကား သူ့အဖို့
အဆိုးဆွားဆုံးဖြစ်လေသည်။ သူ့အာရုံတွင် မျက်နှာပေါင်းများစွာကို ပြန်လည်
ဆန်းသစ်၍ ရလေသည်။ ယင်းတို့နှင့်အတူ ဒုက္ခာသုခာမျိုးစုံကိုလည်း ပြန်လည်
ထပ်မံပေါ်မိသည်။ သူ၏အောက်ကို ပြန်၍အမှတ်ရသည်။ စစ်ကိုလည်း အမှတ်ရသည်။
မိုဟီးမီးယားသို့ ပြေားခဲ့သည်ကိုလည်းအာမှတ်ရသည်။ လူသတ်ပွဲများ၊ အနိုင်းရုံး

များကိုလည်း ပြန်လည်ထင်မြင်မိသည်။ လူ့ဘဝရှိသည့် ဤခုက္ခဘာင်ကြီးထဲတွင် သူ ဘယ်သို့ဘယ်ပုံ လမ်းစပျောက်ခဲ့ရသနည်း။ ဘုံးမြှောင် လမ်းစပျောက်ခဲ့ရသနည်း။

* * *

ဘဝ၏အစ

အွန်တေရီယိုမြို့၊ ဂရေပင်ဟတ်ဒေသတွင် သူ လူဖြစ်လာခဲ့သည်။ ထိုဒေသတွင် ကာလေးဘဝ၌ ကျင်လည်ကျက်စားခဲ့သည်။

ထိုစဉ်က ဘဝကို သူ အားလုံးအမှတ်ရှာသည်။ သူတို့ မိသားစုသည် ဗက်သွန်းအနွယ်ဖြစ်သည်။ ၁၆ ရာစွာအလယ်လောက်တွင် ပြင်သစ်ပြည် အနောက်ပိုင်းမှ စကော့တလန်သို့ ပြောင်းနှေ့ခဲ့ကြသည်။ စကော့တလန်တွင် နှစ်ပေါင်းနှစ်ရာခန့်နေထိုင်ခဲ့ရင်း ဆရာဝန်များ၊ ကျောင်းဆရာများ၊ ဘုန်းကြီးများ အဖြစ် အသက်မွေ့ခဲ့ကြသည်။ ဆယ့်ရှုစုရာစုနှစ်တွင် သူတို့သည် ကနေဒါပြည်သို့ နှေ့ပြောင်းခဲ့ပြန်သည်။ ထိုဘိုးဘေးဘီဘင်တို့အနက် သူ၏ အဘိုးတစ်ယောက် သည် တို့ခွန်တို့မြို့တွင် ထင်ရှားသော ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သည်။

သူ့ဘိုးအေသည် သိပ္ပံပညာကို စတင်လိုက်စားခဲ့သည်။ အယူသီးသည် ခေတ်တွင် ခေတ်သစ်ကို မျှော်မှန်းခဲ့သူတစ်ဦးပြစ်ခဲ့သည်။ ဘိုးအေကို သူအများကြီး အားကျော်ခဲ့သည်။

သူ့အဖေသည် မယ်လက္ခန်နစ်ကိုဆန်းပိုက်သွန်း ဖြစ်သည်။ အသက် နှစ်ဆယ့်တစ်နှစ်တွင် ဟာဝေယံကျွန်းသို့ စွန်းစားကာ ခရီးထွက်ခဲ့သည်။ ထိုအရပ် တွင် လိမ့်ခြိုက်ကာ အမြေတည်ရန် စိတ်ကူးလေသည်။ ထိုအချိန်ကား ၁၈၈၀ ပြည့်နှစ် ဖြစ်သည်။ သို့ရာတွင် ဟောနိလူလူမြို့မြို့ မစ်ရှစ်တစ်ခုမှ သီလရှင် အယ်လိုဇော်အင်ဂါဒဝင်နှင့် တွေ့သဖြင့် သူ၏ ဘဝသည် တစ်မျိုး တစ်ဖူး ပြောင်းလဲသွားခဲ့ရသည်။

အယ်လိုဇော်သည်လည်း နှစ်ဆယ့်တစ်နှစ် အချယ်တွင် လန်ဒန်မြို့မှ ဟာဝေယံကျွန်းသို့ စွန်းစားထွက်ခဲ့သူဖြစ်သည်။ သူတို့နှစ်ယောက်သည် လိမ့်ခြိုက်ရောမစ်ရှစ်အလုပ်ကိုပါမေ့လျှော့စွန်းပစ်ကာ တို့ခွန်တို့မြို့လာခဲ့ကြသည်။ ၁၈၈၈ ခုနှစ်တွင် သူတို့ လက်ထပ်ကြသည်။ သားငါး ဂျက်နက်ကို

မွေးဦးနောက် မယ်လကွန်သည် ဘုန်းကြီးပြန်ရှုဝတ်သည်။ ထို့နောက် ဂရေပဲ့
ဟတ်သို့ ပြောင်းချွေ နေထိုင်ခဲ့လေသည်။ ထိုအရပ်မှာပင် ဘဂ္ဂိုလ် ပြည့်နှစ်ခြား
ခုတိယသား ဟင်နာရီနောက်မန်ဗုံးကို မွေးဖွားလေသည်။

သူ့အဖေ မယ်လကွန်သည် ဘုန်းကြီးဘဝနှင့် အသက်မွေးသည်။
ဘုန်းကြီးလုပ်စဉ် လူချမ်းသာများနှင့် မပေါင်းသင်း။ ဆင်းရဲသားများနှင့်သာ
ဆက်ဆံသည်။ ဘုန်းကြီးဘဝနှင့် ကနေဒါပြည် ဒေသအမျိုးမျိုးသို့ ပြောင်းချွေ
နေထိုင်ရသည်။ နောက်ဆုံး တို့ချွန်တို့ အပြောင်းအချွေရပ်လေသည်။ နောက်မန်ဗုံး
ဗုံးသည် ဂရေဗုပ်ဟတ်ဒေသကို မြတ်နိုးသည်။ ထိုဒေသ၏ တောတောင်
ရေခြမ်သည် သူ၏ မိတ်ခွေရင်းချာဖြစ်သည်။

နောက်မန်ဗုံးသည် ထောက်တွင်းက ဥပုဇ္ဇာန်မြိုက်သူဖြစ်သည်။ ဥပုဇ္ဇာ
သူ့အဖေကစကားထားရှိအပ်သည့်အပဲ သူသာလျင် အုပ်းဆုံးအဖြေ ပေးနိုင်ခဲ့သည်။

အသက်ရှုစုနှစ်အရွယ်တွင် လိပ်ပြာများ၊ ကြောက်ရိုးများကို ခွဲစိတ်ရန်
ဝါသနာပါခဲ့သည်။ သူ့အမေက သား၏ဝါသနာကို ဖြည့်တင်းပေးခဲ့သည်။
ထိုအချိန်မှာပင် သူ့ကို နောက်မန်ဗုံးသာ ခေါ်ကြရန်မှာထားသည်။ ထိုပြင် သူ့ဘိုးအေ
၏ ဆရာဝန်ဆိုင်းဘတ်ကြီးလည်း သူအခန်းဝတွင် ချိတ်ဆွဲထားလေတော့သည်။

တို့ချွန်တို့မြို့သို့ ရောက်စက သူသည် သူ့အမေနှင့်အတူ မြို့ထဲသို့
ရျေးဝယ်ထွက်ခဲ့သည်။ ထိုစဉ် သူ့အမေထံမှ လတ်ထွက်ကာ လျှောက်လည်
သည်။ ပုလိပ်က သူ့ကို အမေထံ ပြန်ချို့သည်။ ‘အမေနဲ့ ကွဲတယ်ဆိုတာဘယ်လို့
နေသလဲလို့ သိချင်တာနဲ့ ထွက်သွားတာ။ ပုလိပ်တွေ့တော့ ကွွန်တော် အမေနဲ့
ကွဲနေတယ်လို့ ပြောတာပေါ့။’ ပျော်စရာချည်းပဲ အမေရယ်’ ဟုဆို လေသည်။

နောက်မန်ဗုံးသည် ကလေးဘဝကတော်းကပင် စွန်းစွန်းစားစား လုပ်ကိုင်ချင်
သော ဝါသနာရှိခဲ့သည်။ ကျောက်တောင်ကျောက်ဖျားထိပ်သို့ တက်ကာ လိပ်ပြာ
ဖမ်းသည့်အေဖမ်းသည်။ လိပ်ပြာဖမ်းသဖြင့် နှစ်ခါခြေကျိုးဖျားသည်။ ဆယ်နှစ်
သားအရွယ်တွင် သူ့အဖေနှစ်အတူ ရော်ကိုယ်နှင့်လယ်ကျော်ဖြတ်၍ ရေကူးမျှး
သည်။ ပထမအကြိမ် ရေနစ်သည်။ ခုတိယအကြိမ်တွင်ကား အောင်မြင်ခဲ့သည်။
သူ့အဖေက နောက်မန်ဗုံး စွန်းစားမှုစိတ်ဓာတ်ကို စိုးရိမ်ပူပန်ခဲ့သည်။ သူ့အမေကမူ
‘စွန်းစားတယ်ဆိုကတော်းက ဘေးအန္တရာယ်တော့ ရင်ဆိုင်ရမှာပဲ။ သူဘာသာသူ
ဘေးအန္တရာယ်ကိုရှေ့ပို့ သိလာလိမ့်မယ်။’ သူကြိုက်တာလုပ်ပါစေ။ မတားမြစ်
ပါနဲ့။ ဒီလိုနဲ့ အောင်မြင်ရမှာပဲ’ ဟု ဆိုသည်။

ကလေးဘဝတွင် ပညာသင်ကြားရေးမှာ အတည်တကျမရှိခဲ့။ ကျောင်း

အမျိုးမျိုး ပြောင်းဆွဲခဲ့ရသည်။ နောက်ဆုံးတွင် ကက်ချမ်မာထက်တန်းကျော်းမှ အထက်တန်းအောင်ခဲ့ရလေသည်။ တက္ကသိုလ် ပညာသင်ကြားရေးစခန်းသို့ ရောက်လျှင် တိရှိန်တို့သို့ မိသားစုဆွဲပြောင်းခဲ့ပြီဖြစ်သဖြင့် တိရှိန်တိတက္ကသိုလ် တွင် ပညာသင်ကြားရန် အဆင့်ကြီးခဲ့လေသည်။

ထို့ခေတ်သည် အတွေးသစ် အမြင်သစ်များ တွေးခေါ်ပြုသည့် ခေါ် ဖြစ်သည်။ ဥရောပတိုက်၏ အတွေးသစ်အမြင်သစ်တို့သည် အတွေးလန္တိတ် သမှုဒ္ဓရာကို ဖြတ်ကာ ကနေဒါ ဒိုမီနိယံနိုင်ငံသို့ ရိုက်ခတ်စပြုနေသည့် အချိန် ဖြစ်သည်။

နောက်မန်ကို မွေးသည့်နှစ်မှာပင် ကနေဒါပြည်တွင် အရှေ့မှ အနောက် ကမ်းခြောတိ မီးရထားလမ်းသစ်များ ဖောက်ပြီးလေပြီ။ နောက်မန် ကလေးဘဝ တွင် ကနေဒါပြည်သည် တိုင်းသစ် ပြည်သစ်အဖြစ် မားမားမတ်မတ်ရပ်တည် နိုင်ရန် အားထုတ်စပြုနေပြီဖြစ်သည်။ ကနေဒါပြည် အနှံအပြားတွင် သံရည်ကျို စက်များ၊ သံမဏိစက်များ တည်ထောင်ကြသည်။ အောက်လိုပ်အရင်းအနှံး၊ အမေရိ ကန်ဒေါ်လာ အရင်းအနှံးတို့သည် လိုမြဲ၍ ဝင်လာကြသည်။ ဥရောပတိုက်မှ ရောက်လိုက်နှုန္တသူတို့သည် ကနေဒါအနောက်ဘက် လွှင်ပြင်ဒေသတွင် လယ်သစ်ယာသစ်များ တည်ကြသည်။ အရှေ့ဘက်ပိုင်းရှုစက်ရုံများ သို့ကား ဥရောပတိုက်က အလုပ်သမားများဝင်လာကြသည်။ ပရေရှိ မြက်ခင်း ပြင်က ရုံများသည် ရေအိုင်ကြီးများကိုဖြတ်ကာ စိန့်လောရင့်မှတစ်ဆင့် ကဗ္ဗာ အရုပ်ရပ် ရောက်လာကြသည်။ စက်မှုလုပ်ငန်းကလည်း ဖွံ့ဖြိုးလာသည်။ အခြေ စိုက်လာသူများကြောင့် လူဦးရေကလည်း တိုးပွားလာသည်။ ထိုအခါ နည်းသစ် နာသစ်တို့ တို့တွင်လာကြသည်။ စက်မှုအတတ်ပညာသည် တိုးတက် လာသည်။ ခေါတ်သစ်အတွေးအခေါ်လည်း ကြွယ်ဝလာသည်။ ဤပို့ဖို့ဖြင့် ကနေဒါပြည်သည် ကဗ္ဗာအလယ်တွင် မျက်နှာမွေ့လာခဲ့လေသည်။ ဤပို့ဝင်းကျင်သည် ဗက်သွန်း မိသားစုကို အရောင်ရိုက်လေတော့သည်။ အထူးသဖြင့် နောက်မန်၏ စိတ်ဓာတ်ကို လှုပ်ရှားတက်ကြစေသည်။

အတွေးသစ် အမြင်သစ်တို့အနောက် နောက်မန်သည် ချားဒါဝင်၏ အဆင့် ဆင့် ဖြစ်ပေါ်ပြောင်းလဲရေး သဘောတရားဖြစ်သည့် ဆင့်ကဲဖြစ်စဉ် (အီလ် ရုရှင်း) သဘောတရားကို နှစ်သက်သဘောကျခဲ့သည်။ သို့ရာတွင် သူမိဘတို့ အဖို့ကား ဒါဝင်၏ သဘောတရားသည် ဘုရားသခင်၏အလိန့် ဆန်ကျင်သော သဘောတရား ဖြစ်လေသည်။ သူမိဘများသည် ဒါဝင်၏ သဘောတရားကို

အပြင်းအထန် တိုက်ဖျက်နေကြသူများဖြစ်သည်။ နောက်မန်၏ကျောင်းစာအုပ်များ တွင် ဒါဝင်၏သဘောတရားစာအုပ်ကို သူ့အမေ တွေ့သွားသည့်အခါ စိတ်မချမှုံး မသာဖြစ်ရသည်။ သူ့အမေသည် သူ့သား၏ စာအုပ်များအကြားတွင် ဘုရား တရားစာများ ညုပ်ထားခဲ့သည်။

နောက်မန်သည် ထိုဘုရားစာအုပ်များကို ရယ်ရယ်ပြီးပြီးပင် ဖတ်သည်။ တစ်ညွှန်မှ သူမိဘများ၏ အိပ်ခန်းထဲသို့ ခိုးဝင်ကာ ဒါဝင်၏ မျိုးနှယ်တို့၏ မူလအစ ဟူသော စာအုပ်ကို သူ့အမေ၏ ခေါင်းအုံအောက် ရှက်ထားခဲ့သည်။ သူ့အမေ၏စိတ်ကို စမ်းခြင်းဖြစ်သည်။ သို့သော် အလွှာစမ်းမိလေသည်။ သူ့အမေ သည် ထိုစာအုပ်ကိုမီးနှုံးပစ်လိုက်သည်။ ထိုအဖြစ်ကြောင့် သူ့အမေကို တောင်းပန် ခဲ့ရသည်။

သူတို့မိသားစုသည် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်။ သို့သော် လည်း သားနှစ်ယောက်ကို တက္ကသိုလ်ပို့ရန် ပညာသင်ကြားစရိတ်ကား မတတ် နိုင်ရှုခဲ့သည်။ နောက်မန်သည် ကလေးဘဝကပင် ကျောင်းစရိတ်ကို သတင်းစာပို့ သမားအဖြစ် အပိုဝင်ငွေရှာခဲ့သူ ဖြစ်သည်။ ယခုလည်း ကိုယ့်စရိတ် ကိုယ်ရှာရန် ဆုံးဖြတ်လိုက်သည်။ တက္ကသိုလ်တွင် ပထမနှစ်ကို တက္ကသိုလ်စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်ရင်းကျောင်းတက်ခဲ့သည်။ ထိုနောက် နွေရာသီကျောင်းပိတ်ရက် တွင် ရေအိုင်ကြီးဒေသ၍ သဘေားမီးထိုးသမားလုပ်ခဲ့သည်။ ထိုနောက် ဝင်ဆာ သတင်းစာတွင် သတင်းထောက်လုပ်ခဲ့သည်။ တစ်နှစ်လုံးလုံး တက္ကသိုလ်သို့ မတက်ဘဲ ဝင်ငွေရှာခဲ့သည်။ အွန်တေရီပို့မြို့တွင် အက်ချေလေကျောင်းမြှု စာပြရာ ဒေါ်လာ ၃၀၀ စုဆောင်းမိသည်။ တစ်ချိန်တွင် အွန်တေရီပို့ မြောက်ပိုင်းဒေသ၌ သစ်ဖောင်သမားဝင်၍ လုပ်သေးသည်။ ထိုအလုပ်ကြောင့် ကျိုးမာရေးပို့၍ တောင့်တင်းလာခဲ့သည်ဟု နောင်တွင် ဝင့်ကြားခဲ့လေသည်။

လူ့ဘဝတွင် လူတစ်လုံးသူတစ်လုံးနေရေးကို သူ စိတ်အားထက်သန် လာလေပြီ။ ကျောင်းစာအုပ်များ၊ စာသင်ခန်းများမှာကျော်၍ ကြည့်လိုက်လျင် အဝေးတွင် ကျယ်သောပြန့်သောမိုးကုပ်စက်ပိုင်းကြီးသည် ပို၍ပို၍ ကျယ်ပြန့်လာ လေသည်ဟု ထင်မိသည်။ လူ့ဘဝဆိုသည်မှ အပြောကျယ်လျပါတာကားဟု သူ ဆင်ခြင်လာမိသည်။ ယခုအခါတွင် သူ့အဖို့ မြင်မြင်သမျှ ကြားကြားသမျှ သည် ကြော်ရုံချဉ်းသာတည်း။ သူ့ဘဝသည် အဆင်ပြေသည်။ ငယ်ရွယ်သူ ဖြစ်၍ အားသစ်မာန်သစ် တက်ချိန့်မို့ ပို၍ အဆင်ပြေလေသည်။

သူ့စီမံကိန်းများ၊ သူ့အိပ်မက်များကို ပထမကမ္မာစစ်ကြီးက ဖျက်ဆီး

လိုက်လေသည်။ ထိအချိန်တွင် သူ နှစ်ဆယ့်လေးနှစ်ရှုံးနေဖြီ။ သူ့လို စိတ်ကူးယဉ်အိပ်မက်တည်ဆောက်နေသူ လူငယ်အများအပြားလည်း စစ်ကြောင့် ဒုက္ခ ရောက်ကြရသည်။

နောက်မှန်သည် ထိအချိန်တွင် ဆေးပညာဘွဲ့ယူရန် တစ်နှစ်သာလိုတော့သည်။ သို့သော်လည်း ကနေဒါပြည်က စစ်ကြညာသည့်နေမှာပင် စစ်တဲ့သို့ ဝင်ခဲ့သည်။ တို့ကျွန်တိမြို့တွင် ဆယ်ယောက်မြောက် စာရင်းသွင်းသူ ဖြစ်သည်။ ထိနောက် ကနေဒါစစ်မြေပြင် သူနာပြုပိုင်း(၁)တွင် ထမ်းစင်သယ်သူအဖြစ် ဝင်ရောက်အမှုထမ်းကာ ပြင်သစ်ပြည့် စစ်မြေပြင်သို့ ထွက်ခဲ့သည်။ ပြင်သစ်ပိုင် ကနေဒါတွင် ပထမကဗ္ဗာစစ်အကြောင်း တီးတိုးဝေဖန်သံများ မိုးမွှန်နေသည်။ ကိုဗိုလ်မြို့တော်လမ်းမများတွင် အရင်းရှင်စနစ်ကို ရှုတ်ချေနေသူများ၊ ထိစစ်ပွဲအတွင်း စစ်သားစွောင်းခြင်းကို ရှုတ်ချေနေသူများ လမ်းလုံးပြည့်၍နေသည်။ သို့ရာတွင် နောက်မန်ဗိုလ်သွန်း အဖို့ကား အရင်းရှင်စနစ်ကိုလည်းကောင်း၊ အရင်းရှင်တို့က ဖော်တီးသော စစ်ပွဲကိုလည်းကောင်း သံသယဖြစ်မနေနိုင်တော့ဘဲ ငယ်ရွယ်သူပြီး စိတ်ဓာတ်တက်ကြွလျက်ရှုနေလေသည်။ ပြင်သစ်ပြည့်ရောက်လွှင် တိုင်းပြည်သစ်၊ နေရာသစ် ရှုရွင်းသစ်၊ လူသစ်၊ အတွေ့အကြံးသစ်များ တွေ့ရသဖြင့် စိတ်အားထက်သန်ခဲ့ရလေသည်။

သူသည် သေသူ ဒဏ်ရာရသူများကို ထမ်းစင်တွင်တင်၍ သယ်ဆောင်ခဲ့သည်။ သူ့လက်တွင် သွေးအလိမ်းလမ်းပေကုံးကုန်သည်။ သူမြေချေသည့်မြတ်တွင် သွေးအလိမ်းလိမ်း စီးဆင်းကုန်သည်။ ယခုအခါ နောက်မန်ကား သေလူအဖို့ တွင်းတူးသမားတစ်ယောက်ဖြစ်နေဖြီးလျင်၊ အသက်ဆက်လက်ရှင်လိုသူအဖို့ ရဲော်တစ်ယောက် ဖြစ်နေသည်။ သူ၏ဗြာနေတွင် နိုင်ငံရေးသမားများသည် အမျိုးသားရေး စိတ်ဓာတ်တက်ကြွဖွဲ့ နိုင်ငံရေးတရားများ ဟောနေကြသည်။ ထိုအသံတို့ကိုလည်း သူမကြားရ။ သူ မြင်တွေ့နေသည့်မှာ အပျက်အစီး အသေ အကျွန်း အနိုင်ရုံတို့သာလွှင် ဖြစ်သည်။ ထိုအနိုင်ရုံတို့ကြောင့် သူသည် အရက်ကို များများသောက်သည်။ ဌာနမှ သူငယ်ချင်းတစ်ယောက်ထံသို့ ရေးသောစာတွင် ‘သတ်ကြ ဖြတ်ကြတာတွေ့ကြောင့် စိတ်ပျက်စိတ်ညစ်ညူးလာ တယ်။ ငါလိုက်လာမိတာ မှားနေပြီလားလို့ သံသယဖြစ်မိတယ်။ တို့လိုဆေးဘက် က လူတစ်ယောက်ရဲ့အမြင်ကတော့ စစ်ဟာမကောင်းဘူး။ စစ်ကြောင့် လူသူ တိုက်တာအိမ်ခြပ်ကိုစီးရတာသာ အဖတ်တင်တာပဲလို့မြင်တယ်’ ဟု ရေးသားခဲ့သည်။ ကောင်းကျိုးမပေးသောစစ်သည် သူ့ကိုပါ သွေးထွက်စေခဲ့သည်။

တစ်နေရာတွင် ပေါင်ကို အဖြောက်ဆန်မှန်ကာ ထမ်းစင်ပေါ်တွင် ပက်လက်က လေး အသယ်ယူခဲ့ရသည်။ ဒေါ်ရာရှုံးတို့၏ ဉာဏ်းတွေးသံကို သူ အမြဲကြားနေ ရသည်။ သူ့အိပ်မက်တို့ကား ထွက်ပြီးကြလေပြီ။

သို့နှင့် သူသည် ပြင်သစ်ဆေးရုံ၊ အက်လိပ်ဆေးရုံတို့တွင် ခြောက်လ ကြာ့ချု ကုသ္ခာခဲ့ရသည်။ ထိုနောက် ကနေဒါပြည်သို့ ပြန်ခဲ့ရသည်။ သူ့အဖို့ ထို အချိန်တွင် ပထမကဗဲ့မှုတစ်ကြီး ပြီးဆုံးသွားပြီ။

အတိသို့၊ ရောက်ပြီးနောက် နှစ်ပတ်သုံးပတ်ခန့်ကြာလျင်...တက္ကာလိုလ သို့ပြန်ချုပ်ဝင်ကာ ဆေးပညာဘွဲ့ယူခဲ့သည်။ ဘွဲ့ရပြီးလျင် တိုက်နှစ်တို့ စစ်ဆေးရုံတို့ စာဝန်ပေးသည်ကို သူ ခါးခါးသီးသီးပြင်းပယ်လိုက်သည်။ ဌာနနာသို့ စစ်မြေပြင်မှ ပြန်လာခဲ့သူ့အဖို့ စစ်၏ အပျက်ဘစီး၊ စစ်၏အနိုင်းရုံတို့မှ ရသည့် အမြတ်ကိုရှာသည်။ မည်မည့်ရရမတွေ့ရ။ သူနှင့်အတူ အမှုထမ်းကြာ့သူ့များသည် စစ်မြေပြင်တွင်ပင် ရှိနေသေးသည်။ သို့ကြားလည်း သူသည် ဌာနတွင် အမှုမထမ်းလိုပေါ်တော့။

သို့ရာတွင် သူသည် ဗြိတ်သွေ့ရေတပ်သို့ ဒုဂိုလ်ဆရာဝန်အဖြစ် ဝင်လိုက် သွားသည်။ ၁၉၁၈ အထိ ဗြိတ်သွေ့ရေတပ်သတော် ပီဂေးဆတ်တွင် အမှုထမ်းရ သည်။ စစ်မပြောမီးမီ ခြောက်လခန့်တွင် ပြင်သစ်ပြည်ရှိ ကနေဒါတပ်သို့ ပြောင်းခွေအမှုထမ်းရပြန်သည်။

ရုံးမန်စစ်ရုံးသည့်အပါ သူသည် ပြင်သစ်ပြည်တွင် ရှိနေသည်။ သူ အသက် ၂၈ နှစ် ရှိနေပြီ။ နားထင်တွင် ဆံပင်အချို့ပင်ညိုလာပြီ။ သူ၏အညွှန် တလူလူတက်ချိန်ကို စစ်ကတီးမျိုးလိုက်သည်။ စစ်က ကျောင်းသားဗက်သွန်းနှင့် လူကြီးမားမားဗက်သွန်းကို ကဏ္ဍားလိုက်သည်။ ယခုမှ အသက်အဆွယ်ကြီးရင့် လာပြီဟု ထင်မီလေသည်။

လူငယ်ဘဝတွင် ကနေဒါပြည်ကိုလာ သူသိသည်။ လူကြီးဖြစ်လသည့် အပါ ဥရောပတိုက်ကို သူသိလာပြီ။ ရွှေတွင် သူဘာလုပ်ရမည်လဲ။ သွားစရာနေရာ မရှိ၊ လမ်းစပောက်နေသည်။ လုပ်စရာအလုပ်မရှိ၊ ရည်ရွယ်ချက် ပောက်နေ သည်။ သူ့လိုလုင်ယူမျိုးကို နောင်ခါတွင် အနောက်တိုင်းဝတ္ထုရေးဆရာတို့က အတ်ကောင်အဖြစ်ထားကာ ဝတ္ထုရေးကြသည်။ သူတွင် နှုတ်ခမ်းမွေး ရေးရေးပင် ပေါက်လာပြီ။ သို့နှင့် သူသည် အက်လန်တွင် သောင်တပ်ခဲ့လေသည်။

* * *

ရယ်စရာဘဝ

လန်ဒန်ရောက် တစ်နယ်သား

နောက်အခါ ဗက်သွန်းက လန်ဒန်နဲ့ရစဉ်ဘဝကို ဤအတိုင်း
ခေါင်းတပ်၍ ပြောလေ့ရှိသည်။

လန်ဒန်ရောက်စတွင် စစ်တပ်ကရွှေ့သော လခသာ ကျွန်ုပ်သည်။ သို့ရာ
တွင် အသုံးအဖြန့်ကြီးသည်။ ထိုအခိုက်တွင် သူသည် ပန်းချီအနုပညာကို
လိုက်စားစ ပြောလေသည်။ ‘ပိုက်ဆံချမ်းသာတဲ့ လူတွေဟာ ပန်းချီအနုပညာ
အကြောင်း ဘာမှနားလည်ကြတာမဟုတ်ဘူး’ ဟု သူကဆိုသည်။ ‘ကျွန်ုပ်တော့မှာ
ပိုက်ဆံမရှိပေမယ့် အနုပညာကိုတော့ ကျွန်ုပ်တော်ချစ်တယ်။ ဒီတော့ အလုပ်
ဖြစ်အောင် လုပ်တော့တာပဲ’

ပြင်သစ်ပြည့်နှင့် စပိန်ပြည့်တို့မှ ရနိုင်သမျှ ပန်းချီကားတို့ကိုဝယ်ကာ
လန်ဒန်တွင်ရောင်းသည်။ အမြတ်အတော်အသင့်ရသည်။ ထိုလုပ်ငန်းကို သူငယ်
ချင်းများထံမှ ချေးဌားသည့် ပေါင်တစ်ရာနှင့်စသည်။ ပထမအသုတ်တွင် ပေါင်နှစ်
ရာခန့် မြတ်လိုက်သည်။ မြတ်မြက်စားမှုနှင့်သိသည့်အပေါက် ငွေအသုံးလိုတိုင်း
ခို့ဗျာရေလက်ကြားကိုဖြတ်ကာ ပြင်သစ်သို့ ကူး၍ ပန်းချီကားရှာသည်။ ဤသို့ဖြင့်
နော်မန်သည် လန်ဒန်တွင် နှစ်နှစ်တိုင်တိုင် ကောင်းကောင်းသုံးဖြုန်းနိုင်ခဲ့သည်။
သူသည် အကောင်းဆုံးအဝတ်ကိုဝတ်သည်။ အကောင်းဆုံးအစားကို စားသည်။
အကောင်းဆုံးအရာကို သောက်သည်။ စာအုပ်များများ ဝယ်သည်။ ပိုက်ဆံလိုသူ
ကို ချေးသည်။ သူ့အတွက်လည်း ပန်းချီဆေး စသည်တို့ဝယ်သည်။

သူနှင့်အတူ ကလေးဆေးရုံတွင် အလုပ်လုပ်ကြသည့် လုပ်ဖော်ကိုယ်ဖက်
များက သူကို ကနောက်မီလျှော့နှာသူငြေးတစ်ယောက်၏သားဟု အထင်ကြီးနေကြ
သည်။ သူတို့ အထင်ကြီးနေသည်ကို ရှုံးမနေတော့။ နော်မန်သည် လန်ဒန်တွင်
ငွေကို ရေလိုဖြုန်းကာ အကျော့အနစည်းစီမံရှုံးနိုင်လေသည်။ ကောလိပ်တွင်
နေခဲ့ရစဉ်က တစ်ပြားနှစ်ပြားစုကာ ကျောင်းစရိတ် ရှာခဲ့ရသည့်ဘဝကို ယခုအခါ
အတိုးချုပ် ပြန်ဆပ်နေပြီ ဖြစ်လေသည်။

နော်မန်သည် လန်ဒန်လမ်းများပေါ်တွင် ကြိမ်တွက်ကလေးကို ရွှေ့ကာ
ရွှေ့ကာ လျော်နေသည်။ ထိုအချိန်တွင် သူသည် ဆိုဟိုရပ်ကွက်က အိမ်ခန်း
တစ်ခုတွင် ညာစော်းလျမ် ဆရာဝန်တစ်ယောက်နှင့် အတူတွေ့ချုပ်နေသည်။ သူတို့
နှစ်ယောက်သည် လန်ဒန်မြို့ကြီးကို ခါးစောင်းတင်ကြလေသည်။

သူ၏ အိမ်ခန်းတွင် ပလတ်စတာအသည်း၊ ပလတ်စတာကျောက်ကပ်၊ ပလတ်စတာ ဦးနောက်၊ အူ၊ အရှိုး၊ ခြေလက် စသည် ရပ်တုများ ချိတ်ဆွဲထားသည်။ ‘ကျွန်တော့အိမ်ဟာ အမဲသားဆိုင်နဲ့တူတယ်’ ဟု ဆိုသည်။

ထို ‘အမဲသားဆိုင်’ တွင် နော်မန်သည် အပေါင်းအသင်းများနှင့်ပိုင်းဖွဲ့ကာ စကားစမြည်ပြောသည်။ သောက်စားပျော်ပါးကြသည်။ သူ့ဝန်းကျင်တွင် သူ့ကိုအထင်ကြီးအားကျသော စာရေးဆရာပေါက်စများ၊ ပန်းချီဆရာလေးများ၊ ဂိတ်သမားများ ဉာဏ်လိပင် ရုံးစွန်တတ်သည်။ သူကလည်း မူးယစ်စေတတ်သော အဖျော်ယမကာကိုတိုက်ကျွေးသည်။ ရေအသွင် စီးဆင်းစေသည်။ ပထမကဗ္ဗာစစ်ပြီးစ နောက်ထပ်စစ်တစ်ခုဖြစ်လော့ဗုံးမည်လား၊ ပြိမ်းချမ်းရေးရပါးမေလား စသည်ဖြင့် ကဗ္ဗာရေးအခင်း မအေးချမ်းသည့် ကာလတွင် နော်မန်သည် သူ၏ အပေါင်းအသင်းတို့အား သူ၏လောကအမြင်ကို တင်ပြလေသည်။

အချို့က အမေရိကန်သမ္မတပိုလဆင်၏ ဆယ့်လေးချက်သည် ကမ္မာသမ်၏ မျှော်လင့်ချက် ဖြစ်ပိုမဲ့မည်ဟု ယုံကြည်ဖြစ်သည်။ အချို့ကား ဖော်ယန်ဆိုရှုပ်လစ်ဝါဒကို အားကိုးကြသည်။ အချို့ကမူ ဆစ်မန်ဖရိုက်၏ တရားကို သဘောကျ လက်ခံကြသည်။ အချို့ကား ကားလမတ်၏ဝါဒကို နှစ်သက်ကြလေသည်။

ထိုအခါတွင် ဗားနတ်ရောသည် ထင်ရှားကျော်ကြားနေလေပြီ။ သို့ရာတွင် ဗက်သွန်းသည် ရောကို သတိမမှတ်။ နောင်တစ်ချိန်တွင်မူကား သူသည် ရော၏ နောက်လိုက် ဖြစ်ခဲ့ဖူးလေသည်။

ဗက်သွန်းတွင်လည်း ဆရာတတ်ဆူ ရှိခဲ့သည်။ ထိုဆရာမှာ အော်စကာ ပိုင်း၏ ဆရာဖြစ်သူ ဝါလတာပေတာဖြစ်သည်။ ပေတာသည် ထိုစွဲက နာမည် မကြီးလေသေး။ သို့သော်လည်း အကဲလန်စာပေနယ်တွင် အရှိန်အဝါမသေးလှသူ ဖြစ်သည်။ သူသည် ပါမောက္ဂလည်းဖြစ်သည်။ စာရေးဆရာလည်းဖြစ်သည်။ ဝေဖန်ရေးဆရာလည်း ဖြစ်သည်။ အနုပညာ၏ရာသကို ကောင်းစွာခံစားတတ်သူ ဖြစ်သည်။ ဝိတိရိယခေတ် အက်လန်ပြည်တွင် ကျောင်းသားလူငယ်ပိုင်းက ပညာရှင်သူရဲကောင်းတစ်ယောက်ဟု အထင်ကြီးကြသည်။ ပေတာက သူ့ကိုအောက်ပါ အတိုင်းပြောခဲ့သည်။ ‘အတွေ့အကြုံဟာ အရေးအကြီးဆုံးပဲ။ အတွေ့အကြုံမှာ ကြည်နဲးနေရတဲ့အဖြစ်ကို မဆုံးရှုံးစေနဲ့။ အဲဒီမီးလျှံ့ကို ဆက်လက်တောက်စလာင် နေပေါော်။ ဒါဟာ ဘဝအတွက် အောင်မြင်ရေးပဲ’

နော်မန် ဗက်သွန်းသည် လန်းခိုးမြို့တွင် ဘဝ အောင်မြင်ရေးအတွက်

နှလုံးလျဆောဝန်

ရန်းကန်လှပ်ရှားခဲ့ရသည်။

နောက်မန်သည် အချိန်ကို ပိုင်းခြား၍ အသုံးချသည်။ ဆေးရုံသွားသည့် အချိန်သွားသည်။ စာကြည့်သည့်အချိန် ကြည့်သည်။ လန်ဒန်စြို၏ လူယူအရောက် အပေါက်နည်းသည့် နေရာများသို့လည်း သွားလည်မိအောင်လည်သေးသည်။ သူ့ဆရာ မှာသည့်အတိုင်း အတွေ့အကြံရှုင်သည်မဟုတ်လား။ စစ်က သူကို သင်ခန်းစာတစ်ခုပေးလိုက်သည်။ လူ၏ အသက်တစ်ချောင်းဆိုသည်မှာ အထိုး မတန်လှ။ သေခြင်းတရားဆိုသည်မှာ လက်တစ်ကမ်းသာသာတွင် ကပ်နေ၏။ သို့ဖြစ်ရာ လူတစ်ယောက်အဖို့ မသေခင်ဘဝအတွေ့အကြံစုံအောင် ရှာခိုန်ဖွေချိန် အင်မတန်နည်းလှသည်။ ဤကား သူရှုံးသော အသိဖြစ်လေသည်။

ထိုကာလတွင် သူ့အမေက သူ့သားထံ စာမှန်မှန်ရေးသည်။ စာတွင် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရန် တိုက်တွန်းသည်။ ဘုရားရှိခိုးကော်များသို့ မှန်မှန် သွားရန်လည်း တိုက်တွန်းသည်။ ထို့ပြင် မကောင်းမှတို့ ရှောင်ကြည်ရန်လည်း တားမြစ်သည်။ သူ့အမေထံသို့ ကျေနပ်ဖွယ်ရာ စာပြန်သည်။

နောက်မန်ပက်သွန်းသည် သုံးနှစ်ကာလပတ်လုံး ခွဲစိတ်ပညာ၊ ပန်းချီ ပညာ၊ ပန်းပုပညာတို့တွင် ကျမ်းကျမ်းအောင်လေ့လာသည်။ မိတ်သစ်ဆွေသစ် များနှင့်လည်းတွေ့သည်။ ထိုကာလသည် သည်ဆုံး၍ အလုပ်လုပ်ရင်း အခါအခွင့် ကို တောင့်နေရသည့် အချိန် ဖြစ်သည်။ သုံးနှစ်ကျော်လျင် သင်တန်းကုန်ဆုံး၍ လန်ဒန်အရှေ့ဖျားတွင် ဆေးခန်းတစ်ခု ဖွင့်လေတော့သည်။

‘ကံတရားဆိုတာ တ်မျိုးပဲ။ လူ့ကံဟာ အင်မတန်ဆန်းကြယ်တယ်။ ကျွန်းတော့အဖို့တော့ မိန်းမနှစ်ယောက်ဟာ ကျွန်းတော့ဘဝတစ်ပိုင်းတစ်စကို ဖန်တီးလိုက်ကြတယ်လို့ ဆိုရလိမ့်မယ်’

ပထမတစ်ဦးမှာ ဒေါက်တာအယ်လီနာ ဖြစ်သည်။ အဂံလိပ်စက်မှု ကုန်သည်တစ်ဦး၏ ဖော်ဗြို့ဖြစ်သည်။ မက်သွန်းအလုပ်လုပ်သော ဆေးခန်းတွင် အကြီးအကဲ ဖြစ်လေသည်။ ဒေါက်တာ အယ်လီနာသည် သူ၏ မိတ်ဆွေဖြစ်လာ သည်။ သူ့ကို ကူညီသည်။ အားပေးသည်။ သူ့အကုအညီဖြင့် အက်အာစီအက် စာမေးပွဲကို ဖြေခဲ့ရသည်။ သွဲလွန်သင်တန်းတက်ရန် ဆရာဝန်တစ်ယောက်အဖို့ ငွေလိုသည်။ ဒေါက်တာအယ်လီနာက ငွေကြေးအကူအညီပေးသည်။ နောက်မန်ပက် သွန်းက ထိုအကုအညီကိုယ့်သော်လည်း နောင်တွင်ပြန်၍ပေးဆပ်နိုင်ရန် စာရင်းလုပ်ထားသည်။ ဥရောပတိုက်တွင် နှစ်နှစ်ပညာဆက်လက် ဆည်းများပြီးလျင် လန်ဒန်၌ အယ်လီနာနှင့် အတူ ဆေးခန်းဖွင့်မည်ဟုပြောခဲ့သည်။

၁၉၂ တွင် အီဒင်္လာရာသို့ အက်အာစီအက် စာမေးပွဲဖြေရန်သွားသည်။ ထိုအရပ်တွင် ဒုတိယ မိန်းမသားတစ်ယောက်ကို ဗက်သွန်းတွေ့ရလေသည်။ သူ့နာမည်မှာ ဖရန်စီပင်နေး ဖြစ်သည်။ ‘အသံကြားလျှင်ကြားချင်းချစ်တယ်ဆိတာ အဲပါပဲဗျာ’ ဖရန်စီသည် လေသံညွင်းညွင်းဖြင့် စကားပြေသည်။ သူ့အသံ၊ သူ့အလှ၊ ထို့ပြင် ‘ထူးထူးခြားခြား ရှိုးသားမှာ၊ ထူးထူးခြားခြား ဟန်ပန်က်းမှာ၊ ထူးထူးခြားခြား ဉာဏ်ပညာ ထက်မြေက်မှာ’ တို့ ပေါင်းရုံးလိုက်သည့်အခါ ဗက်သွန်းသည် ဖရန်စီကို အသေအလဲ ချစ်ကြိုက်မိလေသည်။ ထိုကြောင့် မရမနေနိုးပန်းလေသည်။ သူ၏စာမေးပွဲအြီးတွင် သူတို့နှစ်ယောက်လန်ဒန်တွင် လက်ထပ်လိုက်ကြလေသည်။

ထိုအချိန်တွင် ဖရန်စီသည် အသက် ၂၂ နှစ်သာ ရှိုးသားသည့် အီဒင်္လာရာလူကုံးထံအထက်တန်းလွှာ၏ သမီးပျို့ဖြစ်လေသည်။ ဥရောပတိုက်နှင့် အိုလန်ပြည်အထက်တန်းကျော်းများတွင် အထက်တန်းလွှာတို့ တတ်အပ်သည့်အတတ်ပညာတို့ဖြင့် ပြီးပြည့်စုစုသည် သမီးပျို့ဖြစ်လေသည်။

လက်ထပ်ပြီး နောက်တစ်နေ့တွင် ဗက်သွန်းက သူ၏ပိုက်ဆံတစ်ပြားမှာမရှိကြောင်း၊ ထိုကြောင့် ဆေးခန်းဖွင့်မည်ဖြစ်ကြောင်း ကြေသာလိုက်သည်။ အီဒင်္လာရာတွင် ရှိစွဲက ဥရောပသို့ ဆေးပညာများဆက်လက် ဆည်းပူးရန်သွားမည်ကြံးစည်ကြောင်းပြောခဲ့သည်။ ထိုအကြော်အစည်းကို ဘုရားကြောင့် ဖျက်ရသနားသို့ ပုဂ္ဂန်စီကေးသည်။ အဖြေကားရှင်းသည်။ သူသည် ယခုအခါ အိမ်ထောင်ရှင် ဖြစ်နေပြီ။ ထို့ကြောင့် အိမ်ထောင်ရှင်ပို့သွား အိမ်ထောင့်တာဝန်ကို ထမ်းရွက်ရတော့မည် ဖြစ်သည်။ ဖရန်စီက မကျေနိုင်။ သူတွင် အမွှေအနည်းငယ်ရှိသည်။ ဘာကြောင့် ပညာသင်ကြားရေးဖျက်ရမည်နည်း။ ကောင်းသတင်းပင်တည်း။ လန်ဒန်တွင် ဆေးခန်းဖွင့်ရှုံးမည့် ထိုငွေကို သုံးမည် စိတ်ကူးသေးသည်။ သို့သော် ဖရန်စီကဖျက်သည်။ လက်ထပ်ခြင်းကြောင့် ဆေးပညာဆည်းပူးရေး မပျက်စေလို့ ထိုကြောင့် သူတို့စုံတွဲသည် အပျော်ခရီးနှင့်ပညာရှာခရီးကို တစ်ပါတည်းဆင်နဲ့ရန် ဥရောပသို့ ၁၉၄ တွင် ထွက်ခဲ့ကြလေသည်။

ဖရန်စီသည် ၂၂ နှစ်သာ ရှိုးသေးသည်။ အရှယ်အားဖြင့်ငယ်သည်။ အရှင်အကြောက်ကြီးသည်။ ဗက်သွန်းသည် ထိုအခါ ၃၄ နှစ် ရှို့ပြီ။ ပွင့်လင်းသည်။ သူတို့နှစ်ယောက်သည် များစွာချုပ်ကြသည်။ သို့သော် သူတို့၏အခြေခံချင်းကား ဆန်းကျင်သည်။ ထိုခေတ်က များစွာသော အထက်တန်းလွှာမိန်းမပျိုးမှားနည်းတူ ဖရန်စီသည် လင်မယားအဖြစ် ရင်းရင်းနှင့်ဆက်ဆံရန်

နှလုံးလျဆောင်

ကြောက်ရွှေ့နေသည်။ မကြောမိပင် တစ်ယောက်နှင့်တစ်ယောက် အထင်လွှဲကြသည်။ အချစ်ပြယ်မတတ်ပင် ဖြစ်ကြသည်။ ဗက်သွန်း၏ အီမာထောင်ရှင်ဘာဝသည် မအောင်မြင်။

သူက စိတ်တို့သည်။ စိတ်ဆတ်သည်။ ဒေါသကြီးသည်။ ထိုအခါဖရန်စီအနိုင် ပို၍ ကြောက်ရွှေ့တုန်လှုပ်လာသည်။ မကြောခဏ အချင်းများကြသည်။ တစ်ဖန် ပြန်၍ကျော်အေးကြပြန်သည်။ တစ်ယောက်နှင့်တစ်ယောက် ခွဲ၍နေကြသည့် အကြိမ်ပေါင်း မရေတွက်နိုင်ခဲ့ပြီ။ သို့သော် ခွဲမနေနိုင်ဘူးဟူသော အကြောင်းပြချက်ဖြင့် ပြန်၍ တွဲကြပြန်သည်။ တစ်ခါတွင် ဒို့ဟေးရေလက်ကြား၌ ဗက်သွန်းသည် သဘောပေါ်မှ ခုန်ချသည်။ ရေလက်ကြားတွင် ရေရှားချင်တာကြော်ဟု ဖရန်စီကို ဆင်ခြေပေးသည်။ သူ့ကိုယ်သူ မျက်ဆီးနေတာပဲဟု ဖရန်စီကထင်သည်။

တစ်ခါတွင်လည်း ဖရန်စီသည် သဘောတစ်စီးမှ ခုန်ချကာ ကမ်းသို့ ကူး၍ ဟိုတယ်သို့ ပြန်သွားသည်။ ထိုနောက် မို့ရာသဘောဖြင့် အဂ်လန်သို့ ပြန်ပြေးသည်။ ဗက်သွန်းက စာအောင်အောင်ရေး၍ တောင်းပန်သည်။ ပြန်၏သည်။ ဖရန်စီ ပြန်လာလျှင် တစ်ပတ်ခန့် ကြည်နှီးကာ ခုစ်တုံးလှယ်ကြသည်။ ပြီးလျှင် ယခင်ကလိုပင် စိတ်ဆီးစိတ်ကောက် ဖြစ်ကြပြန်သည်။

အီတလီတွင်ကား ဗက်သွန်းသည် ဘုန်းကြီးဝတ်ရန်ပင် စိတ်ကူးလိုက်သေးသည်။ သို့သော် ဗီယာနာသို့ရောက်၍ ဆရာဝန် အကော်အမော်များနှင့် တွေ့လျှင် ထိုစိတ်ကုန်ခန်းသွားသည်။ ထိုအခါမှုတ၍ သူသည် ခွဲစိတ်သည့်ဆရာဝန်မှတစ်ပါး အခြားဘာမျှမဖြစ်နိုင်ဟု တထစ်ချ ယူဆလိုက်သည်။

နောက်တစ်ပတ်တွင်ကား ရှုပ်လှုပ်ရှုးရှုး လုပ်ချင်သည်ဆိုကာ ဆွဲအလန်သို့ ရေခဲလျော့စီးရန် သွားကြလေသည်။ သို့သော် ပင်ပန်းသဖြင့် သုံးပတ်ခန့် အနားယူရသည်။ ရင်ထဲက လိုက်ကာ မောလာသည်။ နှလုံးတုန်ရင်ခုန်ဖြစ်လေသည်။ ထိုကြော်သုံးပတ်အနားယူရခြင်း ဖြစ်သည်။ ထိုသုံးပတ်သည် ဥရေပခရီးတွင် အငြိမ်သက်ဆုံး ရက်များဖြစ်လေသည်။

ဗက်သွန်းသည် အရက်ကို အလွန်အမင်းသောက်သည်။ စာကိုလည်း အလွန်အမင်းကြီးစားသော်။ နေထိုင်ပြောဆိုသည်မှာလည်း အားတာက်သရေပင်ဖြစ်သည်။ တစ်နှစ်ခန့်ကြာလျှင် ဖရန်စီ၏အမွှရာသုံး ပိုက်ဆံကုန်ခါး ဖြစ်သွားလေသည်။

ထိုတစ်နှစ်ကား အလဟာသောမဖြစ်ခဲ့။ ပါရို့ ဗီယာနာ၊ ဘာလင်စသော

မြို့ကြီးများတွင် ဆရာဝန်အကျော်အမော်တို့ထံ၌ နည်းပူဇ္ဈာရသည်။ ‘ငါဟာ လိပ်ပြာလိုပဲ၊ မီးနားမှ အတော်တာခတ်ခတ်နဲ့ ပဲလည်ပဲလည် လှည့်ပြီး ပုံနေတာပဲ။ ဒီလိပ်ပြာဟာ အသက်ရှင်နေစဉ်လည်း ရည်ရွယ်ချက်မရှိခဲ့ဘူး။ သေရတော့လည်း ရည်ရွယ်ချက်မဲ့ သေရတယ်...’ ဤသို့ ဖရန်စိတ် ဘာရေးခဲ့ဖူး သည်။

သူတို့တွက်ကြသည့် ပျားရည်ဆမ်းအပျော်ခရီးသည် ရယ်စရာ ကောင်း သည်။ အမှုနှစ်စင် သူ့လက်ထပ်ရေးသည်လည်း ရယ်စရာကောင်းသည်။ သူ့ဘဝထည် ပို၍ပင် ရယ်စရာကောင်းသည်။ ဤသို့ သူ ထင်မိလေသည်။

* * *

တစ်နှစ်ခန်းကြာလျှင် ဖရန်စိ၏အမွှအနှစ်အနက် ပေါင်နှစ်ရာသာ ကျွန်တော့သည်။ ထိုငွေနှစ်ရာဖြင့် လန်ဒန်သို့ ပြန်သည်။ လန်ဒန်မှ ကနေဒါ၊ ကနေဒါမှ ဒက်ထရှိက်၊ မစ်ချိကန်သို့ ခရီးဆန်ခဲ့သည်။

ဒက်ထရှိက်ကို ဘူးကြောင့် ဗုံကျွန်း တမ်းတမ်းခွဲ ပြန်ရသနည်း။ အကြောင်းကားရှိသည်။

ဒက်ထရှိက်မြို့သည် ကနေဒါနယ်ခြား၏တစ်ဖက်မှ အမေရိကန်မြို့ ဖြစ်သည်။ လုပ်ရှုးတက်ကြေနေသည့် မြို့ဖြစ်သည်။ အမေရိကန်ပြည်၏ မောင်တော်ကားလုပ်ငန်း မြို့တော်ဖြစ်သည်။ ဟင်နရိပို့ စခန်းထသည့် မြို့ဖြစ်သည်။ အခွင့်အလမ်း ကြော်နေသူတို့အဖို့ နိခိုလဲလျောင်းရာဒေသဖြစ်သည်။

အမေရိကန်ပြည်ကြီးသည် ချမ်းသာကြွှယ်ဝသည်။ ထိုအမေရိကန်ပြည်ကြီး၏ စီးပွားချမ်းသာသည် ဒက်ထရှိက်မြို့မှ မြစ်များခံသည်။ အမေရိကန်ပြည်သည် တစ်ခါဗျာမျှ အိပ်မော်မော်ခဲ့သည့်အခြေအထိ ထိုးပွားချမ်းသာမည့် လမ်းမကြီးပေါ်ရောက်နေပြီ။ ဒက်ထရှိက်တွင် ငွေ၊ အလုပ်၊ အလုပ်စာတ် အားလုံး ရှိသည်။ ထိုဒေသတွင် သူအဖို့ ဘယ်မိန်းမ၏ ထဘိနားကိုမျှ ခိုနားရန်မလိုဟုသူ ထင်သည်။ ‘ဒက်ထရှိက်မှာ တို့ပထမတန်းဆေးခန်းဖွင့်မယ်...’ ဟု ကြံးဝါး သည်။

သို့နှင့် ၁၉၂၄ ခေါင်းကုန်ခါးတွင် ဒေါက်တာနော်မန်ဗက်သွန်းနှင့် သူ၏ ဒေါ်တို့သည် ဆယ်လဒ် လမ်းထောင့်တွင် အိမ်ခန်းတစ်ခု ရှားလေသည်။ သူတို့တွင် နှစ်ဆယ့်လေးဒေါ်လာ ချမ်းသာသည်။ ပစ္စည်းပစ္စယကား များများမရှိ၍

နှလုံးလျဆောင်

ဥရောပတိကိမ့်မှ စုံသော ပန်းချီကားအချို့နှင့် ကုလားထိုင် အချို့သာရှိသည်။ ဒက်ထျို့က်ကို ဖရန်စီမံကြွော်က်။ ဉာဏ်ပတ်သည်။ ဆုသည်။ ဗက်သွန်းအဖို့ကား ဒက်ထျို့က်သည် အခွင့်အလမ်းများစွာ ပွင့်လင်းနေသော နှစ်ဆယ်ရာစု စက်မှု စေတ် ရဲတိုက်ကြီးတစ်ခုဟု ယူဆလေသည်။

သူတို့အခန်းရှုတွင် ဗက်သွန်းသည် သူ၏ဘိုးအောက် ဆိုင်းဘုတ် ဟောင်းကြီးကို ချိတ်လိုက်သည်။ တစ်နှစ်ခန်း ရှုရှိဖြင့် စောင့်ပါသည်။ သို့သော် ငွေဝင်လမ်းအနည်းငယ်သာ ရှိလေသည်။

ဆယ်လဒ်လမ်းသည် ဒက်ထျို့က်၏ လုစည်ကားသော ရပ်ကွက် လမ်းဆုံးဖြစ်သဖြင့် ထိုနေရာကို ဗက်သွန်းရွေးခြင်း ဖြစ်သည်။ ထိုနေရာသည် ဗက်သွန်းမော်လင့်သည်ထက်ပင် ပို၍ စည်ကားသည်။

ဆယ်လဒ်လမ်းခွဲသည် မီးနီဒေသဖြစ်သည်။ ပြည့်တန်ဆာလုပ်ငန်း သည် တဖြည်းဖြည်း စည်ကားလာသည်။ သူ့ဆေးခန်းကိုဝင်လာသမျှ လူနာတို့ အနက် ပြည့်တန်ဆာကာသာ ဆေးဖိုးဝါးခပေးနိုင်သည်ကို တွေ့ရသည်။

သူ၏ အပြုအစု အကုအသခံလိုသူများသည် ငွေကြီးမတတ်နိုင်ဆုံး လူများသာ ဖြစ်သည်ကို ဗက်သွန်းသင်ခုံစာရွေ့ခဲ့သည်။ ထိုသောက်ကို တိုနှစ်တို့ လန်ဒန်၊ ပီယာနာ၊ ဘာလင် ဆေးသင်တန်းတို့၌ သူမသင်ကြားခဲ့ရ။

တစ်နေ့တွင် ကံတောာ ထလာသည်နှင့် ကြံ့ရသည်။ လမ်းထောင့်မှ ကုန်းဆိုင်ရှင်တစ်ယောက်သွေးတံပြီးလာကာသူမီးမကို ဆေးကုန်းပင့်လာသည်။ သူ့မီးမ၏ ခြေထောက်တစ်ဖက်သည် ဖူးရောင်နေသည်။ ဆရာဝန်တစ်ယောက် က ဖြတ်ပစ်ရမည့်ဆိုသည်။ ဗက်သွန်းက ထိုမီးမ၏ ခြေထောက်ကို ခွဲစိတ်ကာ ပြည့်များထုတ်ပေးခြင်းဖြင့် သက်သာစေသည်။ ကုန်းဆိုင်ရှင်သည် နှစ်ဦးကောင်း ရှိပါသည်။ သို့သော် ငွေကြီးမတတ်နိုင်ရာ၊ ‘ဆရာ့ကို ကူညီနိုင်တာ တစ်ခုတော့ ရှိတယ်ခင်ဗျာ။’ ဆေးဖိုးဝါးခေါင်ဗျာ...’ ထိုခြေကြေားသည် သူတို့အိမ်ထောင်၏ မီးဖို့ချောင်စရိတ် ကို ထော့ခဲ့သည်။ ကျွန်းစရိတ်ကို အမဲသားသည် တစ်ယောက် ဖြေရှင်းပေးသည်။

‘ကျွန်းတော့မှာ ကလေးတွေတစ်ပြီကြီးခင်ဗျာ။ ကလေးတွေကို ဆရာ ကြည့်ပေးပါ။ အမဲသားလိုသလောက် ယူတာပေါ့’ ဟု ဆိုသည်။

‘က ရှင်မရော တို့တော့ ခုံမှ မှတ်တဲ့ အာဟာရ ဖို့ပဲရတော့မှာပဲကွဲ့ဟု ဗက်သွန်းက ဖရန်စီအား ရယ်စရာ ပြောလေသည်။’

ထိုနောက် အီမံထောင်ပရီဘာ့ကဆိုင်ရှင်တစ်ယောက် ရောက်လာသည့်

အခါတွင်မှ ဗက်သွန်းတို့မှာ စို၍ပြည့်စုံဘူးသည်။ အိပ်ရာတွင် မွေးရာ ခင်းနိုင်လာပြီး မီးဖိုအတွက်လည်း အိုးစွက်ပြည့်စုံလာသည်။ ဧည့်ခန်းတွင် ကုလားထိုင်သစ်များလည်း ထားနိုင်ပြီ။

ဗက်သွန်းသည် အချိန်အခါ အခွင့်အလမ်းကို သည်းခံ၍ စောင့်သည်။ သို့ရာတွင် သူ၏ ဝင်ငွေမှာ သူ့လူနာများ၏ အဆင့်အတန်းထက် မပိုတော့ပေ။ တဖည်းဖည်း သူ၏ဆေးခန်းတွင် လူနာ ပို၍ များလာသည်။ အချို့လူနာများ တွေ့ရလျှင် စိတ်မချမ်းမြေဖြစ်ရသည်။ ရောဂါကျမ်းမှ ရောက်လာကြသည့်အဖြစ်ကို တွေ့ရသည်။ အပ်နှင့်ထွေးရမည်ကို ပုဆိုနှင့် ပေါက်ရမည့် အခါရောက်မှ တွေ့ရသည်။ ဝမ်းပိုက်နာရာမှ အရှာအတက်ပေါက်၍ ခွဲရမည့်အဖြစ်မျိုး၊ ရောဂါရင့်နေသာ ကာလသားရောဂါသည်မျိုးစသည်တို့ကို ကြိုရသည်။

‘ဘာလို့ ဆရာဝန်ကို စောစောက မပြုသလ’ဟု မေးကာ ဒေါသဖြစ်ရသည်။ ထိုအခါ မော်တော်ကားစက်ရှုအလုပ်သမားကြီးက ပိုက်ဆံမရှိ၍ ဆရာဝန်မခေါ်ရကြောင်း ပြောပြုလေသည်။

အမေရိကန်ပြည်ထောင်စု၏ အချမ်းသာဆုံး မြို့ကြီးတစ်မြို့တွင် ဗက်သွန်းမှာ ကြေးတင် ဆင်းရဲနေရသည်။ စိတ်ဓာတ်လည်းပျက်လာသည်။ ‘ဒါဆေးပညာမဟုတ်ဘူးကဲ’ ဟု ဖရန်စိုက် ပြောမိသည်။ ‘သစ်သားပြေထောက်ကို မုန်ယဉ်းဆီနဲ့ ပလတ်စတာကိုတော်လိုဖြစ်နေပြီ။ ဆေးဝါးအကုအသခံဖို့လည်း မသိဘူး။ ဆရာဝန်ခေါ်ဖို့ လိုမလိုလည်း မသိဘူး။ သိပြန်တော့ ပိုက်ဆံမရှိလို့ မခေါ်ရဘူး။ ရောက်လာပြန်တော့ ရောဂါကကျမ်းနေပြီ။ သူတို့ရဲ့ ကျော်းမာရေးက လည်း စက်ပော်းကြီးဗုံးပဲ၊ ပွန်းမဲ့ချည့်နဲ့နေပြီ။ ပြည့်တန်ဆာမ တစ်ယောက်အာဖို့ သူ့ရောဂါထက် သူ့ပြည့်တန်ဆာအဖြစ်က ပြသာနာတစ်ခု ဖြစ်နေတော့ပါဘာလုပ်ရမလဲ’

ထိုအခါမျိုးတွင် သူသည် အပြစ်ဟူသမျှကို လောက်ကြီးအပေါ်သို့ပုံးပုံး ချလေသည်။ ဒါ သူ့အလုပ်မဟုတ်။ သူသည် ဆရာဝန်သာဖြစ်သည်။ လောက်ကြီးသည်လည်း လောက်ကြီးသာဖြစ်သည်။ သူ့အလုပ်သည် ခြေကျိုးသည်ကို ကုရမည်၊ အုကျလျှင် ကုရမည်၊ ဝမ်းပိုက်နာလျှင် ခွဲမည်။ ပြီးတော့ ‘အတန်းက’က ‘မေရီ’ ကိုမှ ဆေးပုံသို့ပုံးမည်။

သို့နှင့် အတန်ကြောသည့်အခါ သူ့တွင် ပင်ပန်းနွမ်းနယ်သည့် ဝေဒနာရလာသည်။ အိပ်ရေးပျက်ပေါင်းလည်း များလှပြီ။ စိတ်ဓာတ်ပျက်တာလား၊ အားအင်ကုန်ခန်းတာလားဟု ဝေခွဲမရနိုင် ဖြစ်လာသည်။ တစ်ခါမျှ ဤအဖြစ်မျိုး

မကြခဲ့ဖူး။

တစ်နေ့တွင်မှ အခွင့်အလမ်းတစ်ခု ပေါ်လာသည်။ သေခါနီးလူနာ တစ်ယောက် သူ့ထံရောက်လာသည်။ ထိုအခါ အစွမ်းကုန်ကြီးစားပမ်းစား ကုသဖြင့် လူနာအသက်ချမ်းသာရာရသည်။ ထိုအခါတွင်မှ သူ့စိတ်ဓာတ်သည် ပြန်၍ တက်လာလေသည်။ ဆရာဝန်ကောင်း တစ်ယောက် ပြစ်လာ၌ ဟုလည်း သူ့ကိုယ်သူ ယူဆမိသည်။

ဤသိဖြင့် နေ့ချင်းသွေ့ချင်း မယုံကြည်နိုင်လောက်အောင်ပင် သူ့က ဘတာ ထလာသည်။ မအောင်မြင်သည့် ဆရာအဖြစ်မှ အောင်မြင်သည့် ဆရာဝန် အဖြစ်သို့ ရောက်လာသည်။ ထိုအခါ ငွေသည်လည်း အဆီးအတားမရှိ ဝင်လာလေသည်။

ဗက်သွန်းသည် ဆေးရုံတစ်ခုတွင် ခွဲစိတ်သည့် ဆရာဝန်လေး ဖြစ် အောင် ကြီးစားကာ တွေ့ဖက်လုပ်ကိုင်နေရသည်။ တစ်နေ့တွင် ခွဲစိတ်ခန်းမှတွက် အလာ ဒေါက်တာကရှုံးမာတင် ဆိုသော ဆရာဝန်တစ်ယောက် သူ့ကို မိတ်ဖွဲ့ သည်။ ဒေါက်တာမာတင်သည် ဒက်ထဲရှိက်တွင် အောင်မြင်သော ဆရာဝန်တစ်ယောက် ဖြစ်သည်။

‘ခင်ဗျားအလုပ်ကို ချီးကျူးမိတယ်။ ခင်ဗျားဆီကို ခွဲစိတ်ရမယ့် လူနာ တွေ ပို့ပေးပါမယ်။ ခင်ဗျားနဲ့ ခင်ဗျားနဲ့ တစ်နေ့ကွန်တော့့အိမ် လာခဲ့ကြတာ ပေါ့။ အဲဒီကိုစွဲ တိုင်ပင်ဆွေးနွေးကြတာပေါ့’

မာတင်၏အိမ်တွင် အခြားနာမည်ကော် ဆရာဝန်များ၊ လူကုံးတံ့ခိုးများကို တွေ့ရသည်။ ထိုအခါမှစ၍ ဆယ်လဒ်နဲ့ လမ်းထောင့်မှဆေးဆိုင်သို့ ရုံချမ်းသာ လူနာမိန်းမယောက်ဗျားများ တဖွဲ့ရောက်လာကြသည်။ အခြား ဆရာဝန်များ ကလည်း မာတင်လမ်းစဉ်အတိုင်း ခွဲစိတ်ရန်လုန်များကို ဗက်သွန်းထဲသို့ ပို့ကြ သည်။ ဤနည်းဖြင့် ဗက်သွန်းသည် နာမည်ကြီးဆရာဝန်တစ်ယောက် ပြစ်လာ လေသည်။

ထိုအခါ ငွေသည် အတားအဆီးမရှိ ဝင်လာသည်။ ယခင်က သူ့အိမ် နီးချင်းတို့မှ ဆင်းရဲသဖြင့် ငွောကြေးမတတ်နိုင်ကြောင်း တောင်းပန်ကာဆေးကု ခံကြသည်။ ယခုမှ မဖြစ်စလောက် ကြည့်ရှုရသည့် လူနာက ခြေကြောင်း ကောင်းပေးသည်။ ဆေးရုံတွင်လည်း သု၏ ခွဲစိတ်သည့် နည်းသစ်များ တိုးတက် အောင်မြင်လာသည်။ ဥရောပတိုက်မှ ဆရာသမားများ၏ပညာကို လက်တွေ အသုံးချခွင့်ရလာသည်။ များမကြာမိပင် ဗက်သွန်းနောင်နှံသည် လူနေရပ်

ကွက် ကောင်းကောင်းတွင် အိမ်ကောင်းကောင်းတစ်ခု ရှားရမ်းရွှေ ပြောင်းလေ သည်။ ဆေးခန်းကိုမူ ဆယ်လဒ်နှင့်မှာပင်ထားလေသည်။

‘အောင်မြင်တာကတော့ ဟုတ်ပါရဲ့ ဒါပေမဲ့ ဘာများ ထူးထူးမြားမြား ပြောင်းလဲလာလိုလဲ’ ဟု စဉ်းစားကာ သူ့လက်များကို သူကြည့်၍ မေးမိသည်။ အရင်က လက်တွဲမဟုတ်လဲး။ မနေ့က မစွမ်းတဲ့လက်တွေဟာသီနဲ့ ပွဲလက် နည်းနဲ့ စွမ်းလာတာများလား။ အဖြေကို သူသိသည်။ မနေ့က သူ ကုသပေး သည်မှာ ဆင်းရဲသားများဖြစ်သည်။ ယနေ့၊ သူကုသပေးသည်မှာ လူချမ်းသာများ ဖြစ်လေသည်။

သူ လိုချင်သည်မှာ ငွေဖြစ်သည်။ အလိုဂျိအပ် တောင့်တာပ်သောင့် ကို သူရအောင် ရှာသည်။ ငွေရအောင် ရှာသည့်အခါ သူ၏ ငွေရှာနည်းကို ရွှေများလာသည်။ အောင်မြင်လာ၌ဖြစ်ရာ ယခုအခါ သူသည် အရင်က ဒေါက်တာ ဗက်သွန်းမဟုတ်တော့၌။ ယခု သူသည် တင်းကျပ်သောတောင်ထဲတွင် မွန်းပိတ် နေသည်။ အကျဉ်းသမား ဖြစ်နေသည်။ သူ့အဖြစ်သည် ‘ဘန်း၊ သို့က်တူးသည့်’ အဖြစ်နှင့် တူနေပြီ။ သူသည် ယခုအခါ အထူးဆရာဝန်ဖြစ်နေပြီ။ အထူးကျမ်း ကျဉ်သူ ဆရာတ်ကြီးသည် လူနာထံမှရနိုင်သလောက် ငွေတောင်းသည်။ လူနာ သည်အမြတ်တော်ကြီး အကောက်ခံရသူဖြစ်လာသည်။

ငွေ၏ သံသရာသည် အစမရှိ။ ထို့အတူ အဆုံးလည်း မရှိ။ ရနိုင်သ လောက် သူတောင်းသည်။ ထိုနောက် ပထမဆုံးတွေ့ခဲ့သည့် သူဆင်းရဲ လူနာများ ကို သူကုသသည်။ ဆင်းရဲသူကို ကုသမည်ဟူသောဆရာဝန်၏ ထုံးကို နှုတုံးမူရ တော့သည်။

ငွေသည် အရာရာကို ၌းမြောက်စေနိုင်သည်။ သူသည် အောင်မြင်မှု ယာဉ်ကြီးကို စီးနှင့်ကာ မျောလိုက်နေသည်။ သို့ရာတွင် တကယ့် လူဘဝ်စွဲကား သူ့ထံလာ၍ ဆေးကုန္းသော်လည်း ပိုက်ဆံမပေးနိုင်သည် ဝေဆာရှင် ယောက်ဗျား မိန်းမများစွာ ရှိလေသည်။

တစ်ညွှေ့တွင် တံခါးခေါက်သံ ကြား၍ အိပ်ရာမှ လန့်နှီးသည်။ အပြင် ဘက် အမှာင်ထဲတွင် လူတစ်ယောက်ရပ်နေသည်။ ပါးစပ်ကလည်း တတွတ် တွတ် ပြောနေသည်။ ထိုလူ၏ မိန်းမသည် မီးမဖွားနိုင်ဘဲ ဝေဒနာခံစားနေရ ကြောင်း၊ မီးဖွားပေးမလှ့ ဆရာဝန် ရှားမရကြောင်း သိရသည်။ ဘာကြောင့် ဆရာဝန် ရှာမရသနည်း။ ထိုအကြောင်းကိုလည်း သူသိသည်။ ထိုလင်မယားသည် မြှုံးစွန်းက မော်တော်ကားပျက်ကြီး တစ်ခုလွှာတွင်အိမ်လုပ်၍ နေရသူများ ဖြစ်လေ

သည်။

ယောက်ရွားလုပ်သူက ရော်ဆီ မီးခွဲကိုကလေး ကိုင်ကာအလင်းရောင်ပြသည်။ ကလေးထဲ နှစ်ယောက်ကား မော်တော်ကားပျက်၏ တစ်ထောင့်တွင် ခွဲခွဲကလေး အိပ်နေကြသည်။ ထိုနေရာမှာပင် မီးနေသည်မ၏ ကြံလိုပျော် တော့လျသည့်ကလေးထဲ ဖွံ့ဖြိုးပေးလိုက်ရသည်။ ကလေးထဲကို ရေချိုးသုတ်သင်ကာ စောင်စုစုတစ်ရာဖြင့် ရှစ်ပတ်၍ မအော့သေးတွင် ချထားလိုက်ရသည်။

မီးဖွံ့ဖြိုးကိစ္စ ပြီး၍ အပြင်ဘက်တွင် လက်ဆေးနေသည့်အခါ ကလေး အဖေသည် ငွေတစ်ဒေါ်လာကိုဆုတ်ကိုင်ကာ သူ့ထံ တုန်တုန်ယင်ယင်ရောက်လာသည်။ ဗက်သွန်းက ပိုက်ဆံကိုယျှော် ခေါက်ကာ ကလေးအဖေ၏ အိတ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

နောက်တစ်နေ့၊ မနက်တွင် ဗက်သွန်းသည် ထိုမီးနေသည်ထံသို့ စားစရာဆွဲခြင်း အပြည့်ဆွဲလျက် ကလေးအတွက် အနှီး၊ အမေအတွက် ညုဝတ်အကျိုး တစ်ထည့်ယူကာ ရောက်လာသည်။ အာဟာရ ချို့တဲ့နေသော မီးနေသည် အတွက် စားဖွယ်သောက်ဖွယ် ပြင်ဆင်ကျွေးမွေးကာ ကလေးကိုစစ်းသပ်သည်။ ပြန်ခါနီးတွင် အဖေက တုန်တုန်ယင်ယင် ကျေးဇူးစကားဆိုနေ သဖြင့် အမြန်လစ်ခဲ့ရသည်။ အမေကား မကြာလင့်မိ အားအင်ပြည့်ပြီး လာပေလိမ့်မည်။ ကလေးထဲကားမကြာလင့်မိ သေဆာသွားလိမ့်မည်ဟုလုံးကြည်သည်။ ဆေးပညာ ဆိုတာ အဲဒါပါ။ အနက်ကျယ်အောင်လုပ်ရတဲ့ အနှစ်မဲ့တဲ့ ပညာတစ်ခါပါပဲ။ ဒါကိုယ့်တို့က ဆေးပညာလို့ ခေါ်ကြသေတဲ့။

‘ကလေးအဖေကို တစ်ပတ် ဒေါ်လာနှစ်ဆယ်ရတဲ့ အလုပ်ပေးနိုင်မယ် ဆိုရင်အများကြီးတောင်းမယ်။ ကဲ့ ဘယ်မှာလဲ ဆေးပညာ။ ဒါနဲ့တောင်ဆရာဝန် ဆိုတဲ့ လူတွေက အိပ်ရေးအပျက်ခံပြီး မော်တော်ကားပျက်ပေါ်က မီးနေသည်ကို မီးဖွံ့ဖြိုးမပေးချင်ကြဘူး’ ဟုပါ။ ဖရန်စိုက် ပြောခဲ့သည်။

သူ၏ လုပ်ဖော်ကိုင်ဖက် အချို့အကြောင်းကို ပွင့်လင်းစွာပင် ဖရန်စီအား တိုင်တည်ခဲ့သည်။ ‘အချို့ကတော့ အလယ်ခေတ်က ဆံပင်ညံပ်သမားလိုက့်ကြတယ်။ သူတို့အထဲက တချို့ကို ဝိုင်ခြေနေရာက်မှာ အလုပ်လုပ်စေချင်တယ်။ ဒီတော့မှ ကျို့တဲ့လူတွေက တို့ဟာ ဆရာဝန်ပါလား၊ ကုန်သည်မဟုတ်ပါလား၊ ဆိုတာ နားလည်လာမယ်’ ဖရန်စီသည် စာဖတ်ရာမှ ပြိမ်သာက်စွာ နားထောင်နေလေသည်။

တစ်ခါတွင် ဆရာဝန်တစ်ယောက် ခွဲစိတ်ကုသလိုက်သော အရှိုး ၆၀၃

နာရှင် လူနာတစ်ယောက်ကို ပြန်လည် ခွဲစိတ်ရင်း သူမိမိတ်ဆွေ ဒေါက်တာရှုံး ခို့သူအား ဤတို့ ပြောဖူးသည်။ ‘ဒောရာဝန်ထက်တော့ ကျွန်တော်ပို့ပြီးလုပ်တတ် ပါတယ်။ ကျွန်တော်တို့ ဆေးဆရာဝန်အလုပ်မှာ နှစ်နှစ်လောက် ဆေးကုဖူးပြီးရင် အဲဒီအထဲက လူတော် လူကောင်းတွေ ရွေးထုတ်ပြီး အဖွဲ့တစ်ခု ခွဲဖို့ကောင်းတယ်။ လူကျင့်တရားအရ ပြောရမယ်ဆိုရင် မိလာဒဲလမီးယားက ရှုံးနေတစ်ယောက်ဟာကျွန်တော်တို့၊ အထဲကဆရာဝန်တရာ့ပြု့ထက်စုံနဲ့နာရှင်းကောင်းသေးတယ်’

သူ့အမြင်ကို ဆရာဝန်အရှုံးက မကျေနပ်ကြ။ ဝေဖန်ပြောဆိုကြသည်။ ‘တရာ့ပြု့ဆရာဝန်တွေဟာ သိပ်ဟန်ဆောင်ကောင်းတာပဲ။ သူတို့ဟာ အလုပ်ကို မြတ်နိုးတယ်။ ပြီးတော့ “မသေတဲ့ ဆေးသမား” တွေ ဖြစ်တယ်ဆိုပြီး အသံကောင်း ဟစ်တတ်တယ်။ သူတို့ပြောတဲ့ ဒဏ္ဍာရီကို လူတိုင်းက ယုံစေချင်တယ်။ ဝေဖန်တာကို လက်မခံဘူး၊ သူတို့ ဘယ်တော့မှ မမှားဘူးလို့ လူထူးကို ယုံစေချင်တယ်။ သူတို့ ဟစ်ဖို့ကောင်းတာက “အပေါ်ယံလေး ကုလိုက်ရင် ပြီးတာပဲ” လို့ ဟစ်ဖို့ကောင်းတာ။ မြို့စွန်မှာ လူနာတွေဟာ ကျွန်တော်တို့ဆီ လာသင့်ပေမယ့် မလာကြဘူး။ သူတို့မှာ ဆေးဖိုး မရှိလိုပဲ။ အခု ကျွန်တော် ပိုက်ဆံများများ တောင်းတယ်။ တရာ့များ ကျွန်တော့ထက် ပိုပြီး တောင်းတယ်။ ကျွန်တော်ဟာ လူနာတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို အဖိုးအခ မယူဘဲ ကယ်တင်လိုက်တယ်ဆိုရင် ကျွန်တော် ရူးနေသလိုဖြစ်နေပြီ။ မိန်းမတစ်ယောက်ကို အားဆေးတစ်ခု ပေးလိုက်တယ်။ အားဆေးအစားကိုယ်လက်လှပ်ရှားတဲ့ လေ့ကျင့်ခန်းတစ်ခုခု ယူလိုက်လည်း ပြီးတာပါပဲ။ ဒါပေမဲ့ ပိုက်ဆံတော့ နှင့်နေအောင် တောင်းလိုက်တယ်။ အဲဒီတော့မှ ကျွန်တော်ဟာ အောင်မြင်တဲ့ ဆရာဝန်ပျုံ’

ဖရန်စီသည် သူနှင့် မျက်နှာချင်း မဆိုင်ရာသည်သာ များသည်။ သူသည် အလုပ်တွင် နှစ်နေသည်။ ဆေးခန်းထိုင်သည်။ လူနာလိုက်သည်။ တစ်ခါတစ်ရုံ အပေါင်းအသင်းများနှင့် အရက်သောက်နေသည်ဟု ဖရန်စီဝင်သည်။

အရက်ကလည်း သောက်သည်။ ဒေါသကလည်း ကြီးသည်။ စိတ်ခက်ထန်သည့် အခါများလည်း မရောဂါ်နိုင် ဖြစ်နေသည်။ ဣ်ဣ်ဖြေ့ သူ့ရုပ်သည် သိသိသာသာ ပြောင်းသွားသည်။ အပေါင်းအသင်းများက အလုပ်လျှော့ရန် သတိပေးသည်။ လက်မခဲ့။ ဒေါပင် ပွဲသေးသည်။ ယခုသူသည် အောင်မြင်

သော ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပြီ မဟုတ်လား။ အောင်မြင်ခြင်းကို ငွေကြေးနှင့် တိုင်းတာသည် မဟုတ်လား။ သည်လိုဆိုလျှင် ငွေအများကြီး ရှာရနိုးမည်။ သူ့အဖို့ ငွေအများကြီး လိုသည်။ သူလုပ်ချင်တာတွေ လုပ်နိုင်ရန် ငွေလို သည်။ ပြီးလျှင် သည်ကဗ္ဗာကြီးကို ကျောစိုင်းတော့မည်။ အသုံးမကျသည့် လောကကြီးတွင် ပိုနေသည့် လူချမ်းသာများ၏ ဝေဒနာရောဂါများကို ကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်လိုက်ချင်သေးသည်။ ငယ်ရွယ်စဉ်က အိပ်မက် စိတ်ကူးယဉ်ခဲ့သလို ဆေးပညာကို အသုံးချိန်းမည်လားဟု သူ စမ်းကြည့်ချင်သေးသည်။

သို့နှင့် သူ့အားအင်တို့၊ ကုန်ခန်းလာသည့် တစ်ချိန်သို့၊ ရောက်လာသည်။ မန်ကိစာစောမှုပင် မောပန်းလာသည်။ လူနာလိုက်သည့်အခါ ပို၍ မောသည်။ သို့သော် တာဝန်ဝိုဘာရေးကို မဖျက်။ နေ့ညာမရွေး သူလိုက်သည်။ အထူးသဖြင့် လူနာက ဆင်းရဲလျှင် မဖြင့်ဆန်တော့ပေါ့။

ဖရန်စိုက် အနားယူရန် ပြောသည်။ ‘ရှင့်ဟာက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ့၊ ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး’

‘ဒါ... ဘာမှ မဖြစ်ပါဘူး၊ နေကောင်းသားပဲ’

ထိုနောက် ချောင်းဆိုးစ ပြုလာသည်။ အစတွင် ပေတေနေသည်။ မရသည့်အခါ ချောင်းဆိုးပျောက်ဆေး သောက်သည်။ တဖြည့်ဖြည့်းပို၍သာ ဆိုးလာသည်။ ဉာဏ်တွင် ဖရန်စိုပင် အိပ်ရာမှ နှီးလာသည်။

သူ၏ ပါးနှစ်ဖက်သည် အဖူးသွေး သန်းလာကြသည်။ တဖြည့်ဖြည့်း ကြော်လာသည်။ ကိုယ်အလေးချိန် ချိန်ကြည့်သည့်အခါ ၁၁၅ ပေါင်သာရှိ တော့သည်။ ပေါင် ၅၀ လုံးလုံး လျော့လာသည်။ ဆေးတစ်ဖျိုးစပ်ရင်း မှန်ကြည့်သည့်အခါ နှုံးထိပ်က ဆံပင်အော်၍ ညီလာသည့်ကို တွေ့ရသည်။ ဖရန်စိုနှင့် ပက်ပင်းပါ တိုးနေသဖြင့် ‘ဒီလို ညီတာပဲ့၊ ကိုယ့်အဖော်ညီး ဆံပင်စောစောညီးတယ်’ဟု ပေါ့ပေါ့ ပြောလိုက်သည်။

အလုပ်မသွားချင်တော့ဘဲ အိပ်ရာထဲတွင် လဲလျောင်းနေချင်စိတ်ဖြစ်ပေါ်လာသည်။

ထိုနောက် ဉာဏ်တွင် ချောင်းဆိုးကာ အိပ်ရာမှ နှီးလာတတ်သည်။ သူ့နှလုံးသည် တဒိန်းဒိန်းချိန်လာသည်။ သူ့အကျိုးသည် ချွေးခွဲစိုးနေသည်။ လမ်းထလျောက်ရင်း အတော်ကြာ ချောင်းဆိုးနေရသည်။

တစ်ညွှန် လက်ကိုင်ပဝါဒုပ်ကာ ချောင်းဆိုးနေသည်ကို ဖရန်စိ

တွေ့ရသည်။ လက်ကိုင်ပဝါတစ်ခုလုံး သွေးများရဲနေသည်။ လက်ကိုင်ပဝါကို ကြည့်ကာ ဗက်သွန်းသည် သူ့အခန်းထဲသို့ ဖြည်းဖြည်းဝင်ဘားသည်။ ဖရန်စီသည် ရှုတ်တရက် ကြောင်နေမိသည်။ နောက်မှ တယ်လီဖုန်းဖြင့်နီးရာ ဆရာဝန် တစ်ယောက်ကို ခေါ်လိုက်ရလေသည်။

ဆရာဝန် ရောက်လာသည့်အခါ ဗက်သွန်းသည် အိပ်ရာပေါ်တွင် လဲနေပြီ။ သူ့မျက်လုံးသည် ပိတ်လျက်။ သူ့မျက်နှာကား သွေးမရှိ၊ ဖြေဖော်မြှု ရော် ဖြစ်နေသည်။ မေးအောက်တွင် မျက်နှာသုတေပဝါတစ်ခု သိုင်းထားသည်။ သွေးများ၊ တံတွေးများ ပေါ်ခဲ့နေလေသည်။ အသက်ကိုပင်မနည်းရှုရလေသည်။

ဆရာဝန်က ဖရန်စီကို အိပ်ရာဘေးမှ ဖယ်ရန် ပြောပြီးလျင် ဗက်သွန်း၏ ရင်ဘတ်ကို နားထောင်ကြည့်သည်။ ‘သိပ်မရှင်းလှေား၊ ဓာတ်မှန်ရှိက်ရမယ်’

* * *

သူသည် နှစ်ပတ်ခန့် အိပ်ရာပေါ်တွင် ပက်လက်နေရသည်။ သူ့စိတ် သည် ထုတိုင်းနေသည်။ ကောင်းကောင်း မတွေးနိုင်။ မစဉ်းစားနိုင်။ တစ်ခါတစ်ရုံ သူနှစ်ခမ်းပါး နှစ်လွှာသည် ယဲယဲကလေး ပြီးလာသည်။ သူ၏ မြင်ကွင်းတွင် ဆရာဝန်များ၏ မျက်နှာများ ဝင်လာကြသည်။ နားထဲတွင်လည်း အသံများ ဆူညံနေသည်။ တစ်ခါတစ်ရုံ အတွေးကြည့်လင်လာသဖြင့် ဖရန်စီကို မျက်လွှာ ဖွင့်ချုပ်ကြည့်သည်။ သူ့မိန်းမကို သူတိစိမ်းသဖွယ် စူးစိုက်၍ကြည့်သည်။ စကား တစ်ခွဲးတလေမြှုပင်မပြော။ ဆရာဝန်များက ‘သွေးသိပ်သွန်တယ် မကောင်းဘူး’ ဟု ပြောပြုကြသည်။ ထိုစကားကို သူကြားသည်။ သို့သော် မျက်နှာကြက်ဆီ သို့သာ အမိုးယူယို့ ကြည့်နေသည်။ ထိုတေနနှင့်သည်။ သွေးသွန်သည်။ သွေးအား နည်းသည်။ သည့်ထက်ပို၍ကော ဆိုးဆွဲးနိုင်းမည်လားဟု သူ စဉ်းစားသည်။ ထိုဆရာဝန်များသည် ရောဂါအမျိုးမျိုး နာမည်မှည့်ကြလိမ့်မည်။ ဓာတ်မှန်ကို ကြည့်ကာ အမျိုးမျိုး ထင်မြင်ချက်များပေးကြလိမ့်မည်။

အသံလံများကို ရက်ပေါင်းအတော်ကြာ ကြားနေရသည်။ ဖရန်စီ၏ အရိုင်သည် သူ့ကိုယ်ပေါ်သို့ မိုးနေ စီးနေသည်မှာလည်း အကြိုင်ပေါင်း မရော တွက်နိုင်ပြီ။ လည်ချောင်းထဲတွင် ငန်ပျော်သွေးပွဲက်လာသဖြင့် အိပ်ရာမှ မကြာ ခကာ လန်၍နိုးသည်။ ထိုအခါ အလင်းရောင်ကို မြင်ရသည့်အခါ မြင်ရ၍အမှောင်

နှလုံးလျဆောင်

ထုက္ခာ မြင်ရာသည့်အခါ မြင်ရသည်။ သူ့ကို မျက်နှာပေါင်းများစွာလာ၍ ချောင်းကြသည်။ သူ့ခေါင်းထက်က မျက်နှာကြောက်တွင် ထိမျက်နှာဖိုင်ရှင်များ၏ အရိပ်များသည် ပြေးတစ်းလိုက်တစ်း ကစားနေကြသည်။

‘ဒေါက်တာ ဗက်သွန်း...’

သူ့အိပ်ရာသေးတွင် ရပ်နေသော ဆရာဝန်တစ်ယောက်၏ အသံဖြစ်သည်။ သူတို့ ဘာကြောင့် ငဲ့ကို ခုထက်ထိ ဒုက္ခာပေးနေကြသလဲ။

‘ဒေါက်တာ ဗက်သွန်း’ အသံရှင်၏ မျက်နှာသည် သေသပ်သည်။ မှတ်ဆိတ်မွေးကို ညီညိုလာညာ ရိတ်ထားသည်။ အမှာရာကလည်း လူနာသေးတွင် သိမ်မွေ့လှသည်။ ထိမျက်နှာမျိုးသည် ခြေကြေဆေးဖိုးဝါးခ ကောင်းကောင်းတောင်းမည့် မျက်နှာမျိုးဖြစ်သည်။

‘ဒေါက်တာ ဗက်သွန်း ဘယ့်နှယ်နေသလဲတဲ့။ သူတို့မှာ ဂေါဟာရာသည် လောက်ပဲ ရှားရာလား။ ဘယ့်နှယ်နေသေးသလဲတဲ့။ ဂါသတော့မဟုတ် အတိုင်းပဲ။ ခင်ဗျား ဘယ်လိုထင်သလဲ’

ထိမျက်နှာဖိုင်ရှင်သည် နောက်ဆုတ်သွားသည်။ မှတ်ဆိတ်မွေးကိုပါ မမြင်ရတော့။

နားအိုကြီး။ ခင်ဗျားကို ညျဉ်နက်သန်းခေါင် အချိန်မှာကားပျက်ကြီးပေါ် အိမ်လုပ်နေရတဲ့ မိန်းမတစ်ယောက် မီးဖွားဖို့လာခေါ်ရင် လိုက်မလား။ သူ့က လေး နှစ်ယောက်ကလည်းငတ်လို့။ ခီအကြောင်း စဉ်းစားရတာတောင် ရင်မော လှတယ်ဗျား။ ထိုနောက် သူသည် မျက်လုံးစုံဖို့တိုက် နီးတစ်ဝက်အိပ် ပျော်သွားလေသည်။ သူသည် အလွန်အမင်း အိပ်ချင်နေပြီ။

တစ်နေ့တွင် မနက်စောစော အိပ်ရာမှ နီးလာသည်။ ပြတင်းပေါက်မှ နေခြည်တန်း ဝင်လာသည်ကို ကြည့်နေမိသည်။ ယနေ့ အနည်းငယ်သက်သာသလို ရှိယူည်။ အသက်ရှု။ အနည်းငယ်ချောင်သည်။ သွေးရပ်သွားပြီ။ ချောင်းဆိုးရာတွင် သွေးမပါလာတော့။ ဘယ်နေ့ဘယ်ရက် ရှိပြီလဲဟု စဉ်းစားသည်။ လမ်းပေါ်က အသံများကို နားစွဲမိသည်။ ထိုအခါ ခါတိုင်းနေမျိုးပါလား၊ ကြားနေကျ အသံမျိုးတွေပါလားဟု သတိရလာသည်။ သူ့အခန်း၏ အပြင်ဘက်က လောကသည် ခါတိုင်းလိုပင် သွားလာလှပ်ရှားနေသည်ကို သူ မူးလျော့နေခြင်းသာ ဖြစ်သည်။

ဒက်ထံရှိက်၏ နံနက်ခင်း ဖြစ်သည်။ စက်ရုံး ဥသြာသံများ၊ ငှက်အော်သံများဖြင့် သာယာလှသည်။ လန်ဒန်တွင်ဆိုလျှင် နေမွန်းတည့်နေပြီ။

မြေတဲ့ပင်လယ်ဒေသတွင်ကား အိပ်ရာထက်၌ မေးစက်ကြတုန်း အချိန်ပင်ဖြစ်သည်။ သည်လိုနေမျိုးတွင် လန်ဒန်၌ ဘူနေခဲ့စဉ်က သိမ်းမြစ်ချုပ်လျှစီးခဲ့ဖူးသည်။ မိယင်နာ၌ ရေခဲလျေားစီးခဲ့ဖူးသည်။ ယခုကား ထိုအရင်၊ ထိုဒေသတို့နှင့် ကွာလှမ်းလှသည်။ သူ့အတွေးသည် အမျှင်မပြတ်သေး။ ဂရေပင်ဟတ်၊ လန်ဒန်၊ ဥရောပတို့၊ စစ်အတွင်းကအပြစ်အပျက်များ၊ ထိုနောက် ဖရန်စီးနှင့် လက်ထပ်ခဲ့ပုံ၊ ဒေါက်ပိုင်းတွင် ကံမေတာ ထ လာပုံတို့ တစ်ခုစီပေါ်လာသည်။ သို့သော် ယင်းတို့မှာ အတိတ်ကာလတွင်သာ မှတ်တုတ် မှတ်တုတ်လက်နေကြသည်။ ထိုဖြစ်ရပ်တို့သည် ယခုအခါ အရောင်မြိုင်သွားကြပြီ။ အရေးမကြီးတော့၊ အုံလှစရာ မကောင်းပော်လား။ ထိုအဖြစ်အပျက်တို့သည် ဖြစ်ခဲ့ဖူးသည်။ သည်အပြင် ဘာမျှတူးခြားမှုမရှိ။ ပြည့်ဖူးကားတစ်ခု သူ့အပေါ်ကျလာသည်။ ပြည့်ဖူးကားက ထိုအဖြစ်အပျက်တို့ကို ဖုံးကွယ်လိုက်သည်။ ပြောတိည့်တစ်ခု ပြီးဆုံးသွားလေပြီ။

ဖရန်စီး။ ဤနာမည်ကို ကြားရသည့်အခါ သူ တုန်လှပ်သေးသလား။ အနည်းငယ် နားခါးသလိုလို ရှိသည်။ သို့သော် များစွာ သနားသလိုလိုလည်း ရှိသည်။ ဖရန်စီအပေါ် သူ တာဝန်မကျော်။ သို့မဟုတ်လျှင် ဖရန်စီက သူကို မသိနားမလည်ခြင်းသာ ဖြစ်ရမည်။ သို့တည်းမဟုတ်လျှင် တစ်ခုခု များပွင့်း နေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ယခုကား ဘာမျှ မကျန်တော့။ သူတို့ နှစ် ယောက်တွင် ကလေး၊ သားသမီးလည်း မကျန်ရစဲ့။ သားသမီး ကျန်ခဲ့လျှင် ကား သူ သေသွားသော်လည်း သူ၏ အနယ်တစ်ခုတော့ အသက်ရှင် ကျန်နေလိမည်ဖြစ်သည် မဟုတ်လား။

ဖရန်စီကို ကတ္တားခြားပေးမည့် ပြည့်ဖူးကားပင် ကျလာပြီဆိုလျှင် အခြား ဘာကျန်သေးသနည်း။ သူကို စောင့်နေသည့် ပန်းတိုင်တစ်ခုတော့ ရှိသေးသည်။ ကလေးသာဝကတော်ည်းက လှမ်းမျှော်၍ ကြည့်ခဲ့ရသည့် ပန်းတိုင် ဖြစ်သည်။ ထိုပန်းတိုင်ကား ခွဲစိတ်ဆရာဝန်ကြီးဟူသော ပန်းတိုင်ပင်ဖြစ်သည်။ အင်မတန်ကြီးမားသည့် ပန်းတိုင်ပင်ဖြစ်သည် မဟုတ်လား။ အရှိုးဖြတ်သူ၊ ငွေတွင်းတူးသူ၊ လူကပ်ပါး။ သည်လို ဆရာဝန်မျိုးလား။

သူ့မျက်လုံး အစုံသည် အခန်းတွင်း နေရာအနဲ့၊ ရောက်သွားသည်။ ထိုနောက် သူ့အိပ်ရာဘေးက စားပွဲပေါ်ရှိ မှန်ဆီသို့ ကြည့်မိပြန်သည်။

သူ့ရှုပ် သည်မျှလောက် ပြောင်းလဲလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့။ ထိုတောင်းလှသည့် အချိန်အတွင်းမှ ပါးရိုးငောင်း၊ ပါးတွင်းချိုင်ချိုင်ဖြစ်နေပြီ။

နှလုံးလျဆောင်

ဆံပင်တို့လည်း ညီကုန်ပြီ။ မျက်လုံး အစုံသည်လည်း အဖျားသွေးကြောင့်
မှားခိုန်နေသည်။

“အတွေ့အကြံ မီးလျှော် ဟူးဟူးပြောင်ပြောင် တောက်လောင်ဖို့
ပဲ” ပေတာ၏ လက်သုံးစကားသည်ပင် မှားသယောင် ဖြစ်လာသည်။

သူ့အတွေးကို ပြောသတစ်ခုက ရှင်တန်းစေသည်။ ဖရန်စီ ရောက်
လာခြင်းပင် ဖြစ်သည်။ ဖရန်စီသည် နားနို့တစ်ဖုန်ခွဲကို ဘားပွဲပေါ်တင်
သည်။ ထိုအမှုအရာကို သူ ကြည့်နေသည်။ တစ်ဖုန် ရတက်မအေးဖြစ်နေ
သော ဖရန်စီ၏ မျက်နှာကို ရှုံးစိုက် လေ့လာသည်။ ဖရန်စီသည် ခေါင်းဆုံးကို
ပုံတ်ကာ နေသားတကျ ထားသည်။ ထိုနောက်ကား သူသည် အောက်ပါအတိုင်း
တည်ပြုမြစ်စွာ ပြောလိုက်လေသည်။

‘တို့ ပြောစရာတွေရှိတယ်။’ သူတို့က မင်းကို ဘာပြောသလဲတော့
ငါမသိဘူး။ ဒါပေမဲ့ ငါ သေတွေ့မှာအမှန်ပဲ။ ငါ့ဘာဝဆုံးပြီ။ မင်းဘာဝကတော့
ရှုံးကိုသွားရဖို့ အများကြီး ကျွန်ုင်သေးတယ်။ ဒီတော့ ငါကို ကွာပြီး မင်းဘာသာ
စခန်းသွားပေတော့

* * *

ရက်သတ္တုပတ် အတန်ကြောခန့် သူသည် ထိုဆေးရုံကလေးတွင် ကုသ
သည်။ ထိုနောက် ခရီးသွားနိုင်လောက်အောင် အားပြည့်လာသည့်အခါ ဂရောင်
ဟာတ်ရှိ ထရူဒေါ ဆေးရုံသို့ တက်ရောက် ကုသည်။ သူ အိမ်ပြန်တော့မည်။
အလောင်အပြောင် ခံရသော သူ့ဘာဝကား ဆုံးခန်းရောက်တော့မည်။

ဘူတာရုံတွင် ဖရန်စီသည် သူ့အပါး၌ ရပ်နေသည်။ သူ့လက်မောင်း
ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူနှင့်အတူ လိုက်မည်အကြောင်း
တောင်းပန်သည်။ သို့သော် သူက “ငါ သေတွေ့မည်။” ကွဲကြမှ ကောင်း
မည်” ဟူသော အဖြေဂုဏ်သာ တင်းတင်းကြပ်ကြပ် ပေးသည်။ ဖရန်စီသည်
ဒေါသမီး တောက်လောင်လေသည်။ သူ သစ္စရှိပါသည်။ ချစ်ပါသည်ဟု ဆိုကာ
ငိုယို မြည်တမ်းသည်။ ရှေးက မည်သို့ပင် သဘောထား ကွဲခဲ့ကြစေ၊ ယခုမှ
သူနှင့်သာ အတူရှိနေလိုသည်။ တတ်နိုင်သမျှ အကူအညီပေးလိုသည်။ အနာ
ဂတ်သည် သူ့ဘာသာသူ ရောက်လာပေစေဟု ဖရန်စီက ဆိုသည်။ သို့သော်
သူက တည်ပြုမြစ်စွာပင် ပယ်စွာလိုက်သည်။ ‘အမိုးမရှိဘူး ဖရန်စီ။ မင်းမှာ
အနာဂတ်ရှိသေးတယ်။’ ငါဟာ မင်းဘာဝ ခရီးဖော်မဖြစ်နိုင်တော့ဘူး။ ကဲ မင်းက
ကွဲဖို့ ကတိမပေးရင်တော့ ငါ ဆေးရုံမတက်တော့ဘူး။ ဒါပဲ’ နောက်ဆုံးစကား

ကို ဖရန်စီ အနှံးပေးလိုက်သည်။

ဖရန်စီ မည်သို့ ပြန်ပြောရမှန်း မသိတော့။

ဗက်သွန်းက ဖရန်စီကို င့်၍ နမ်းသည်။ ‘သွားတော့မယ်ဟော’၊ ဒါနှုတ်ဆက်တာပဲ စကော့မလေးရေ။ အီဒီဒော်ဘာရာကိုသာ ပြန်ပါကွယ်။ ဟိုမှာ မင်းပျော်မှာပါ။ ရှိတာတွေ ရောင်းချွဲး ပြန်ပေါ့’ ထိနောက် ချာခနဲ့ လွှဲ၍ကာ ထွက်ခဲ့သည်။

နောက်တစ်နောက်တွင် တို့ချွန်တို့သို့ ရောက်ရှိသည်။ ဘူတာ၏ သူ့မိဘများ စောင့်ကြိုနေကြသည်။ ဂရော်ဟတ်ကို ပို့ရှုံးမည်။

သူ့အမေသည် အိမင်းပြီ ဖြစ်၍ ခါးပင် ကိုင်းနေပြီ။ လက်များလည်း တုန်ချုပ်နေပြီ။ သူ့အမေ၏ ခက်ထန်လှသည့် မျက်နှာတွင် မှုပန်မှ အရိပ်နိမိတ် ကို တွေ့ရသည်။ သူတို့ မိသားဖသား သုံးယောက်သည် အွန်တော်မြို့၌သို့ ခရီးဆက်ခဲ့ကြသည်။ ရထားပေါ်တွင် သူ့အမေက ‘နော်မန် ဘယ်လိုနေသလဲ၊ နာသေးသလား’ ဟု မေးသည်။ သူက ခေါင်းခါးပြုလိုက်သည်။ သူ့အမေ မေးသည့် နာကျင်ခြင်းမျိုးကား မရှိ။ သို့နှင့် ဂရော်ဟတ်သို့ ရောက်ခဲ့ကြသည်။ သူတို့သည် ရေအိုင်ကြီးရှိရာသို့ လာခဲ့ကြသည်။ ထိုနောက် ထင်းရှုံးပင်များ အစီအရိ စိုက်ထားသည့် ဆေးရုံတစ်ခုသို့ ရောက်လေသည်။

ခုတင်ပေါ်တွင် ဆေးရုံအဝတ်အစား လဲနေစဉ် သူ့အမေက အိပ်ရာ ဘေး၏ ခေါင်းညွှတ်ကာ ဆုတောင်းနေလေသည်။ အမေ မျက်လုံးများသည် မျက်ရည်တို့ဖြင့် ပြည့်လျမ်းနေသည်။ ‘မဟုတ်သေးဘူး အမေ၊ ဆုတောင်းစရာ လည်း မလိုဘူး၊ မျက်ရည်တွက်ဖို့လည်း မဟုတ်ဘူး၊ ကျွန်တော့အဖို့တော့ နောင်တာ သံဝေး မရတော့ဘူး၊ ကျွန်တော်မောပန်းလှပြီ အမေရယ်။ သည်က နောက်တော့ အတ်သိမ်းခန်းပဲ ကျွန်ပါတော့တယ်’

* * *

သူ့ဘဝ ဆုံးနေပြီ။ သို့သော် ထရုဒေါဆေးရုံက စာတစ်စောင်ကြောင့် သူ၏ ဆေးဝါးကုသရေးသည် အစီအစဉ်တစ်မျိုး ပြောင်းသွားသည်။

ဒက်ထရှိကိုတွင် ရှိစွာကပင် နယူးယောက်မြို့ရှိ ဆာရာနက် ရေအိုင်ဘေး ထရုဒေါဆေးရုံတွင် ကုသစွင့်ရရန် စိတ်အားသန်မိသည်။ သို့ရာတွင် ထိုဆေးရုံး နေရာမရှိ။ ယခုကား ဂရော်ဟတ်သို့ ရောက်ပြီး တစ်လအကြား

နှလုံးလျဆောင်

တွင် ထရူဒေါသေးရုံတွင် နေရာရှိပြီ ဖြစ်ကြောင်း အကြောင်းကြားစာရလေ သည်။

ဆာရာနက်ရေအိုင် အပန်းဖြေရိပ်သာကို အက်ဒဝပ်လစ်ပင်စတန် ထရူဒေါက တည်ထောင်သည်။ အပန်းဖြေသေးရုံတို့တွင် အုံးဆုံး ဆေးရုံ ဖြစ်သည်။ ဆေးရုံလောကု၌ လေးစားခြင်းခံရသည့် နာမည်ကျော် ဆေးရုံ တစ်ခုဖြစ်သည်။ အရုံးပေးစိတ်ဓာတ် လွမ်းမိုးနေပြီးသည့် ဗက်သွန်းသည် အပြောင်းအလဲ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဒီဇိုင်ဘာ ၁၆ တွင် ထရူဒေါသို့ ရောက်သည်။ သေး၊ ဆီး၊ ဝါး၊ အားလုံး စစ်ပြီးနောက် ဓာတ်မှုန်ရှိက်ခံရသည်။ စာဖတ်သည်။ စာရေးသည်။ နာရိပေါင်းများစွာ ဘိပ်ရာတွင် ပက်လက် စဉ်းစားသည်။ ယခုကား စိုးရိမ်ပူ ပန်မှုလည်း မရှိ။ မျှော်လင့်ချက်လည်း မထား။ ကြောက်လည်းမကြောက်။ တည်တည်ပြီမြို့မြို့ နေနိုင်ရန်သာ ကြိုးစားသည်။ သို့ရာတွင် သူသည် ဆရာ မများက မည်သို့ပင် ဆိုစေ ပြောစေကာမူ သူ့စိတ်တိုင်းကျ နေရအောင် ဖန်တီးသည်။ အိမ်ရာပေါ် ပက်လက်နေရသောအပါ မြိုက်ဦးထုပ်ကလေးကို မျက်နှာပေါ်တွင် အပ်ထားလိုက်သည်။ ထခွင့်ပြုသည့်အပါ ညဝတ်အကျိုဖြင့် စကြိုများကို လျှောက်လေသည်။ သူ့ကို ဆေးရုံဝင်းအတွင်းရှိ ပစ်စိုး တောင် ကုန်းထိပ်က “လီ” အိမ်ကလေးသို့ ပြောင်းချွဲလိုက်သည့်အပါတွင်မှ ဆေးရုံ ဆရာမများ သက်ပြင်းချိန်းတော့သည်။

သူတို့ဆေးရုံသည် မြို့ငယ်ကလေးတစ်ခု ဖြစ်သည်။ ၁၉၂၇ ဧန်နဝါရီလ ကား ဆေးရုံမှတ်တစ်းတွင် နာမည်သစ်တစ်ခု တိုးသည့်လဖြစ်သည်။ မနက်တိုင်း ဆရာဝန်များသည် ရုနာများကို စစ်ဆေးသည်။ ဆရာဝန်များ၏ မျက်နှာတွင် မျှော်လင့်ချက်ပေးခြင်း အရို့အသောက်မျှ မရှိ။ ဆေးရုံဝင်းက ထရူဒေါ ကျောက် ရှုပ်ကြီးသည်ပင် ဝင်လာသူနှင့် ထွက်သွားသူကို ကူးခြေားနှင့် ကြည့်နေသည်။ “လီ” တဲ့အိမ်ကလေးတွင်ကား စောင့်စရာ မျှော်လင့်ချက် ဘာများမရှိသူ လူလေး ယောက်ရှိသည်။ သူတို့သည် အချင်းချင်း ရင်ချင်း အပ်ကြသည်။ ဘဝချင်း နောက်သည်။ တစ်ယောက် ရင်ထဲ၊ ဝစ်းထဲတွင် ဘာရှိနေသည်ကိုပင် ကျွန်းဆုံး ယောက်က သိနေကြသည်။ သူတို့တွင် လျှို့ဝှက်စရာ ဟူ၍ ဘာတစ်ခုမှ မရှိ။

လေးယောက်အနက် သုံးယောက်မှာ ဆရာဝန်များ ဖြစ်ကြသည်။ အားလုံးကို အဆုတ်နာက သောက် ပေးထားသည်။ အားလုံးသည် အဆုတ် နာအကြောင်းကို သိနားလည်ကြသည်။ နာရိနှင့်အမျှ ဖြစ်ပေါ်လာသည့် ရောဂါ

၏ လက္ခဏာတို့ကို အားလုံး နားလည်ြကြသည်။ သူတို့ တဲအိမ်သည် စတုရန်းပေ နှစ်ရာနှစ်ဆယ့်ငါးပေ ရှိသည်။ ခုတင်လေးလုံး ရှိသည်။ သုံးဖက်တွင် တံခါးပြတင်း အစုရှိ၍ တစ်ဖက်တွင် ရေချိုးခန်း ရှိသည်။ အပြင်ဘက်တွင် နှင်းက ထန်သည်။ လေကလည်း တစိတ် အော်မြော်တိုက်ခတ်သည်။ ထိုအခါ လေးယောက်သားအခန်းထဲတွင် ကုပ်နောကြသည်။ လေးယောက်စလုံး တစ်ယောက် ချောင်းဆိုးသံကို တစ်ယောက် သိသည်။ အမှာကျင့်ကိုလည်း သိသည်။ ညတွင် အိပ်ရာမှ လန့်နီးသည်ကိုလည်း သိသည်။

ပထမ တစ်ယောက်မှာ ဒေါက်တာဘိ ဖြစ်သည်။ ဆံပင် ကောင်းသည်။ မျက်လုံး ပြာသည်။ မျက်နှာထား ပြီးရှိသည်။ ဒုတိယလူမှာ ဒေါက်တာ လင်ကွန်းဖော်ရှာ ဖြစ်သည်။ နဗုံးအားလုံးနှင့်ယေား ဖြစ်သည်။ အသားသိသည်။ စိတ်မြန်လက်မြန် ရှိသည်။ တတိယပုဂ္ဂိုလ်မှာ အရပ်ပုပ္ပ တရာတ်လူမျိုး နမ်လီ ဖြစ်သည်။ ဖော်ရွှေသည် တိကျမှန်ကန်သည်။ ထိုနောက် နော်မန်ဗုံးကုန်းကား နောက်ဆုံး ရောက်လာသူဖြစ်လေသည်။ ဗက်သွန်း သည် အားလုံးကို သဘောတွေးသည်။ ချက်ချင်းပင် သူတို့တစ်တွေနှင့် ဘဝချင်းပေါင်းစပ်ကာ မခြင်းမချုန် ဆက်ဆံလေတော့သည်။

သူတို့လေးယောက်စလုံးကို အိပ်ရာထက်တွင် လဲလျောင်းကာ အနားယူ၍ ပြုမည့်ဟု ထရေဒေါ ဆေးရုံအဖွဲ့က အမိန့်ချထားသည်။ မည်သို့ပင်ဖြစ်စေ သူတို့တွင်လည်း သူတို့နည်းနှင့်သူတို့ အချိန်ကို ကုန်လွန် စေရန် အစီအစဉ်များ ရှိသည်။ သူတို့သည် ဆေးရုံ အလုပ်သမား အချို့နှင့် ပေါင်းကာ “မြေအောက် ကလပ်စည်း” တစ်ခု ဖွဲ့လိုက်သည်။ ထိုမြေအောက် ကလပ်စည်းသည် အပြင်ဘက်လောကနှင့် ဆက်သွယ်ကာ အရက်၊ အစားအစာ တို့အပြင် သူတို့ ကြိုက်နှစ်သက်ရာ အရာမှန်သူမျှကို ခိုးသွင်းကြသည်။ သူတို့တွင် နေညဟူ၍ ခွဲခြား သတ်မှတ်ချက် မရှိတော့။ အခြား တဲ့ကလေးများ တွင် မီးပြုမီးပြုဆိုလွင် သူတို့သည် ရေချိုးခန်းသို့ ဝင်ကာ တစ်ညာလုံး ဖဲကစားကြသည်။ ရေချိုးခန်း ပြတင်းပေါက်ကို မီးရောင်မထွက်နိုင်အောင် ကာထားလိုက်သည်။ သူတို့အားလုံးသည် ဂိုတ်ကို ချစ်သည်။ ဆေးရုံက အသိအမှတ်ပြုကာ ပေးထားသည့် ဓာတ်စက်ကို နာရီပေါင်းများစွာ ဖွင့်သည်။ သူတို့အကြိုက်ဆုံး ဓာတ်ပြားမှာ “ရူးမသွားသောလမ်း” ဟူသည့် ဓာတ်ပြား ဖြစ်သည်။ ယင်းကို ထပ်ကာထပ်ကာ ဖွင့်သည်။ သူတို့တွင် လျှို့ဝှက်မီးဖိုတစ်ခု ရှိသည် ဖြစ်သည်။ ဆေးရုံက ခွင့်မပြုသည့် အစာကို ထိုမီးဖို့ ချက်ပြုတ်

သည်။ တစ်ခါတစ်ရုံ တဲနိုးနားချင်းတို့ကို ဖိတ်မန္တကပြု၍ ပါတီ ပေးလိုက် သေးသည်။ တစ်ညွှန်အောင် နေသည့်အခါ နောက်တစ်နေ့တွင် တစ်နေ့၊ လုံး အိပ်ကြသည်။ သူတို့ ရဲလေးဖော်သည် ဘဝအကြောင်း၊ အဆုတ်နာ အကြောင်း၊ စာအုပ်များအကြောင်းကို မနားတမ်း ပြောကြသည်။ သူတို့သည် သိပုံပညာရှင် ဟူသော အသိကိုခွာ၍ အနာဂတ်ကို မျှော်ကြည့်ကာ ဘယ်နေ့ တွင် ဘယ်သူ သေမည်ကို ဖော်ပြသည့် ယေားတစ်ခု ခွဲထားသည်။

အိမ်နံရုံတွင် ဗက်သွန်းက ပန်းချိပုကြမ်းများ ရေးခွဲသည်။ ကျွန်ုတုံး ယောက်က စိတ်ပါဝင်စားစွာ စောင့်ကြည့်ကြသည်။ ထိုပန်းချိပုကြမ်းတို့ကို ကြည့်လျှင် သူတို့၏ စိတ်နေစိတ်ထားကို သိသာနိုင်သည်။ ပုံကြမ်းတို့ကို “အဆုတ် နာသည်၏ တိုးတက်လာခြင်း” ဟူ၍ လည်းကောင်း၊ “အေတ်လမ်း ကိုးချုပါ တစ်ခန်းရပ် ပြောတ်” ဟူ၍ လည်းကောင်း နာမည်ပေးထားသည်။ ထိုတစ်ခန်း ရပ် ပြောတ်တွင် ဗက်သွန်း၏ ဘဝကို မွေးသည့်မှ သေသည်အထိ ဖော်ပြ သော အေတ်လမ်း ကိုးကွက် ပါသည်။ ထိုပုံကြမ်းပန်းချိကားသည် ဆေးရောင် ရဲရင့်သည်။ ကောက်ကြောင်း ရဲရင့်သည်။ ထိုအပြင် သူတို့လေးယောက် စောစော သေမည်ဆိုသည့် နိမိတ်ပြများလည်း ပါသည်။ အေတ်လမ်းတစ်ခုစီ ၏ အောက်တွင် လက်ာတစ်ပုဒ်စီ စပ်ထားသည်။

ပထမကားသည် မီဝါဒတော်က သူ၏ ရင်ခွင့်၌ မွေးကင်းစ ဗက်သွန်းကို ပွေ့ချိထားပုံ ဖြစ်သည်။ နောက်တစ်ခုတွင် ကလေးငယ်ကို သားရှင်းတို့က စားဝါးမည့်ဟန် ခွဲထားသည်။ ကလေးဘဝတွင် ရေရှိပွဲး ချူးချုပ်ခြင်းကို ပြသည့်သဘောပင်ဖြစ်သည်။ ထိုနောက် လူငယ်ဘဝ ပန်းချိကား ဖြစ်သည်။ လူငယ်တစ်ယောက်သည် သဘောဦးတွင် ရပ်နေသည်။ ကျော်ကြားမှာ ချမ်းသာခြင်း၊ အချစ်၊ အရှုပ်ညာဟူသော ဥပုံသံ လေးခါက ထိုလူငယ်ကို ကြည့်နှုံးစေသည်။ ယင်းတို့ အားလုံးသည် “အသည်းနှလုံး၏ စေားရာ ရဲတိုက်ကြီး” ဆိုသို့ ရွှေးရှေ့နေကြသည်။ နောက်ပန်းချိကားတွင် တံလျှော်ရေထင် ရဲတိုက်ကြီး ရေးခွဲထားသည်။ ထိုရဲတိုက်၌ လူငယ်ကို အဆုတ် နာ လင်းနှုံးများက ဝိုင်း၍ ထိုးကိုက်ကြသည်။ နောက်ကားသုံးခုတွင် ထရှုဒေါ သို့ ရောက်လာပုံ၊ ဆေးရုံက ထွက်သွားပုံ၊ အရှိနိနာကွင်းခေါင်ခေါင်တွင် သေခုံးရပုံတို့ ရေးခြယ်ထားသည်။

နောက်ဆုံးပုံကား သေမင်းတော်မန်ရှင်မသည် ဗက်သွန်းကို ပွေ့ချိ ထားပုံဖြစ်သည်။ သေမင်းတော်မန်ရှင်မက သူ့ကို သနားကြင်နာစွာ င့်ကြည့်နေ

သည်။ ရှေ့နားတွင် သချိုင်းပဲကလေးတစ်ခုနှင့် သချိုင်းရာများ အစီအရိုက်နေသည်။ ထိုနောက်ဆုံးပုံ၏ အောက်တွင် အောက်ပါ လက်ာကို ရေးစပ်ထားသည်။

ချို့ဖြူးတဲ့ သေမင်းတမန်ရှင်မ။ သင်ဟာ တမန်ရှင်တွေ အနက် အကြင်နာဆုံးပါပဲ။

နောက်ဆုံးတော့ သင့်လက်ပေါ်မှာပဲ လဲလျောင်းဝါရစေတော့။ ကြယ် ပွင့်တော်ပလေးတွေ ပြုထွက်လာကြပြီ။ မူလောင်တဲ့ နေမင်းလည်း ကွယ် သွားပြီ။ ကျွန်တော့အခန်းလည်းဆုံးပြီ။ ငြီးငွေစရာကောင်းတဲ့ ပြောတ်လည်း ပြီးဆုံးပါပြီ။

မိုးဦးကျေတွင် သေမင်းတမန်ရှင်မက သူတို့အား ကြင်နာစွာ င့်ကြည့် နေခိုက် ဖရန်စိတ်မှ စာတစ်စောင် ရောက်လာလေသည်။ သူတို့ လင်ခန်း မယားခန်း ပြတ်စသွားကြပြီး ဖရန်စိလည်း အီဒင်ဗာရာသို့ သွားတော့သည်။

သူသည် စာကို ဖတ်ကာ လွှာ့ပစ်ခဲ့ပြီးနောက် ကုတ်အကျိုးကို ခွဲချွဲ အပြင်သို့ ထွက်ခဲ့သည်။ တောင်ကုန်းများပေါ်တွင် နာရီပေါင်းများစွာ လျောက် သည်။ သူရင်ထဲတွင် အတွေးများ ရှုပ်ထွေးနေကြသည်။ ယခုလိုအချိန်မျိုးတွင် လူသူကောင်းမဲ့ရာ၌ နေလိုသည်။ စာကြောင့် မမျှော်လင့်ဘဲ အိမ်ကို လွမ်းသည့် ဝေဒနာပေါ်လာသည်။ ဘာဖြစ်ရည်းမှာလဲ၊ သူကိုယ်သူမေးသည်။ ယခုကိုစွဲပြီး ပြတ်ပြီ မဟုတ်လား။ လင်မယား ပြတ်စရန် သူကပင် တောင်းဆိုခဲ့သည် မဟုတ်လား။ သို့ရာတွင် ယခုအခါ အပြင်ဘက်လောကနှင့် စည်းနောင်ထားသည့် နောက်ဆုံး ကြိုးတစ်မျှင် ပြတ်သွားသည်နှင့် တူနေသည်။ သူ ပြည်ဖုံးကား ချုခဲ့သည့် ဘဝကို ပြန်လည် တောင့်တနေနသည် ဆိုသည့်အဖြစ်မှာ စိတ်ရှုပ်စရာ ကောင်းလှသည်။ နှင်းစိစိထဲတွင် လျောက်ရင်း ကိုယ့်ကိုယ်ကိုယ် သနားခြင်း၊ ဒေါသူပုန်ထဲခြင်း၊ ဘာမျှ မတတ်နိုင်ခြင်းတို့နှင့် စိတ်ထဲတွင် နပန်းလုံးနေရ လေသည်။

လီ တဲ့အိမ်ကလေးသို့ ရောက်သည့်အခါ မှောင်နေပြီး၊ ဖစ်ရှာ၊ လီနှင့် ဘီတို့က သူကို စောင့်နေကြသည်။ ‘အရက် ကျွန်သေးသလား’ ဟု သူက မေးသည်။

အိပ်ရာပေါ် ထိုင်ရင်း ဘဝအဖော်ကို တောင့်တလာကာ စကားပြော ချင်လာသည်။ ကျွန်သုံးယောက်က သူစိတ် လှုပ်ရှားနေသည်ကို သိသဖြင့် သူ ပြောသရှုကို နားထောင်နေကြသည်။

အပြင်ဘက်တွင် နှင်းကျုစ ပြုနေပြီး၊ နှင်းဖတ်များက ပြတ်းကိုလာ

၍ ရိုက်သည်။ ဉာဏ်သည် ဖြူဆွတ်နေသည်။ ဗက်သွန်းသည် စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် သောက်ကာ အရက်ကို တစ်ခွက်ပြီး တစ်ခွက် ငဲ့ရင်း စကားကို တတ္ထတွေတ် ပြောလေသည်။ သူ့ဘဝကို နောက်ကြောင်း ပြန်နေစဉ် မှာပင် လေသည် ရှန်းခနဲ့ တိုက်ကာ တဲ့ကလေးကို ဘီလူး လက်ဝါးကြီးနှင့် ပုတ်သလို လာ၍ ရိုက်သည်။ အဖော်သုံးယောက်က သူ့စိတ် ဂနာမြိုင် ဖြစ် နေပြီကို နားလည်ကြသည်။ သူတို့သည်လည်း ကိုယ့်ဘဝနှင့်ကိုယ် အတိတ် ကိုယ်စီရှိကြသူများဖြစ်သည်။ သို့သော ယခုမှ ဝါရင့်နေကြပြီ။ ယခုမှ ရောက် လာသော လူသစ် အဆုတ်နာသည်ကို သူတို့ နားလည် သည်းခံနိုင်ကြလေသည်။

ဗက်သွန်းသည် အိပ်ရာပေါ်တွင် ကျောခင်းလိုက်သည်။ ဖရန်စီ၏ စာက မေ့နေသည့် သူ့ဘဝကို ဆွပ်သည်ဟု သူ့သိသည်။ ထရုဒေါသို့ ရောက်လာကတည်းက ကံပစ်ချေရာ နေတော့မည်ဟု ဆုံးဖြတ်ပြီး ဖြစ်သည်။ ယခုမှ ကံပစ်ချေရာ နေရမည် ဆိုသည်ကို တကယ်ခံစားရကာ နားလည်လာ သည်။ ဖရန်စီကို ဘယ်တော့မှ တွေ့ရတော့မည် မဟုတ်။ သည်အသိကြောင့် သူ့ရင်ထဲ၊ ဝမ်းထဲတွင် ဟာလာသည်။ ဖရန်စီကို ဆုံးရှုံးရသောကြောင့် ခံစား ရချက်သည် နာကြည်းလှသည်။ ဤပစ်စားတောင်ကုန်းထက်တွင် အထိုက်နှင့် ဘဝ၌ မျောပါရကာ ဘဝဆုံး တစ်နေ့ကို စောင့်မျှော်နေရသည့်အဖြစ်က ဆုံး ရွားလှသည်။ သူသည် သေခြင်းတရားကို အပေါ်ပဲမျှသာ သိခဲ့သည်။ ယခုမှ တဖည်းဖြည်း အေပြန်ကာ သေငယ်အေတွင် မြောနေရသည့် အဖြစ်ကို လက်တွေ့ ခံစားနေရပြီ။

ဖစ်ရှာက အရက်ပုလင်းယူရန် ထသွားသည့်အခါ သူသည် “လူ မသွားသော လမ်း” ဓာတ်ပြားကို ဖွင့်လေသည်။

ထိုနောက် တိတ်ဆိတ်သွားသည်။ အမောင်ထုတွင် ရဲဆုံးဖော်က သူကို စောင့်ကြည့်နေကြသည်။ သူ့တွင် ပြောစရာ မကျွန်တော့။ သူတို့လည်း ဖြည့်းညွှေးစွာ အိပ်ပျော်သွားကြသည်။ ထိုအခါတွင် အိပ်ရာထက်မှ မီးကိုဖွင့်ကာ ဖရန်စီထဲသို့ စာရေးလေသည်။

ချစ်တဲ့ ဖရန်စီ...

မင်း အီဒီဇိုင်းရာကို ပြန်တော့မယ်ပေါ့၊ ဒါ အကောင်းဆုံး ပါပဲ။ ခတော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။

တို့ဆီမှာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေးပါဘူး။

ထူးရှုံးခြားခြား ဖြစ်လိမ့်ဗီးမယ်လည်း စထင်ပါဘူး။ တကယ်တော့
ထူးရှုံးခြားခြားတော့ ဖြစ်ခဲ့ပြီးပြီ။ ခုနေ အခါမှာတော့ ကမ္မဋ္ဌာန်း
မီးဖြန်းတာရယ်၊ ဘာဝနာ ဖွားမွားတာရယ်၊ ဒါ တို့အလုပ်ပဲ။ ဘယ်သူ
မှ ဖြစ်ခြင်း ပျက်ခြင်း သဘောကို မလွန်ဆန်နိုင်ပြောဘူး။
တစ်ခါက ငါ့ကိုယ်တဲ့ ဘယ်ပန်းတိုင် အရောက်သွားမယ်လို့ စိတ်ကူး
ခဲ့ပြီးပြီ။ ခုတော့ လေမှာ လွင့်ရှာပြီ။ ခုဆိုရင် တို့တစ်တွေဟာ
အသက်ရင် လူပ်ရှားနေတဲ့ ကမ္မဏာပြီးရဲ့ အပြင်ဘက် ရောက်နေကြ
တယ်။ တစ်ခါတေလေတော့ တို့ဟာ သစ္ာတရားနဲ့ နီးစပ်တယ်လို့
ထင်မိတယ်။ အဲဒီလို နီးစပ်တဲ့အထဲက လူတိုင်း တွေ့ရမယ့် စိတ်ပျက်
ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ စိတ်လျှော့ခြင်းဆိုတဲ့ သံသရာ ချား
ရဟာတိပြီးဟာ တနိတ်တုတ်တုတ် လက်နေတယ်။ ဒါပေမဲ့ ငါအနဲ့
တော့ နောက်ကျပါပြီ။ ဘယ်လောက် ရယ်စရာကောင်းတဲ့ အဖြစ်လဲ။
ဆုံးရုံးမှုကို လက်သင့်ခံပြီးနောက် ပတ်ဝန်းကျင်ရဲ့ သားကောင်ဟာ
သူ့ကဲ့ကြမ္မာရဲ့ အရှင်သခင်ဖြစ်လာရတယ်ဆိုတာ ရယ်စရာ မကောင်း
ဘူးလား။

ထိုခဏတွင်ပင် သူသည် အကျိုးမထူးပါဘူးဟူသော အသိကိုရကာ
စာရေးရပ်လိုက်သည်။ သူ့ကို အထိုးကျော်သာဝေ စိုးမိုး ခြယ်လှယ်နေသည်။
အထိုးကျော်သာဝေကို တိုက်ခိုက် တွန်းလှန်သည်။ ဖရန်စိန့် ကင်း၍ နေနိုင်သည်
ဆိုခြင်းမှာ သူ့ကိုယ်သူ ညာခြင်းသာ ဖြစ်သည်။ သူ အသက်ရှင်နေခဲ့သည်
ဆိုသည်မှုလည်း သူ့ကိုယ်သူ လိမ့်ခြင်းတစ်မျိုးသာ ဖြစ်သည်။ သူ့တွင် ဘာမျှ
မကျော်တော့ဟု ထင်နေခြင်းမှုလည်း သူ့ကိုယ်သူ လှည့်ဖြေးခြင်းသာ ဖြစ်သည်။
ကျော်ရစ်ခဲ့ရအောင် သူ ဘာကိုများ တည်ဆောက်ခဲ့သနည်း။ ထိုအတွေးတွင်ပင်
ရင်ကာ မီးကို မိုတ်လိုက်သည်။ စိတ်ရှုပ်လှုပြီ။

သူ့အခန်းနံရံပေါ်မှု “ အဆုတ်စာသာသည် တစ်ယောက်၏ တိုးတက်
လာပုံ ” ပန်းချိုကားအတ်လမ်း ကိုးခုမှ သေမင်းတမန်ရှင်မကို အမြှောင်ထဲက
လွှမ်းခြားလိုက်လေသည်။

* * *

နွေနှောင်းရာသီ၏ တစ်ညွှန်ခေင်း ဖြစ်သည်။ ရာသီဥတုသည် နေးတွေးသည်။ လီ တဲ့အိမ်ကလေးတွင် ရဲလေးဖော်သည် အိပ်ရာထက်မှု စာအုပ် ကိုယ်စီ ဖတ်နေကြသည်။ သူတို့သည် စာကြည့်တိုက်မှ ဝါး၍ မဂ္ဂင်း၊ ဆေး ဂျာနယ်များကို သယ်လာကာ ဖတ်ကြသည်။

ဗက်သွေးသည် နောက်ဆုံးထုတ် ဝါးကြတစ်ပုဒ်ကို ဖတ်ရင်း ၉၂။ လာကာ ဒေါက်တာရွှေနှင့်အလက်ငောင်ဒါဆိုသူ ရေးသည့် “အဆုတ်နာကို ခွဲစိတ် ကုသခြင်း” ဆိုသည့် စာအုပ်ကို ကောက်၍ ဖတ်သည်။ စာမျက်နှာများများ ပျင်းရိုံ့ ဖတ်ရင်း တစ်နေရာ ရောက်လျှင် ‘ဟောဒီမယ် နားထောင်ကြစ်း ပျို့’ ဟု အောက် စာပိုင်ကို ဖတ်ပြလေသည်။

“အဆုတ်နာကို ခွဲစိတ်ကုသရေး လမ်းစရွတ်ရွှေ့ နောက်ကျ နေရသည်မှာ လွှန်လွှန်းလှသည်။ အဆုတ်နာကို ခွဲစိတ်ကုသကာ ဂုံးဝေ မျှော်လင့်ချက်မရှိသည့် လူနာကိုပင် တိကျသော မျှော်လင့်ချက် ပေးနိုင်ပြီဟု ဆိုလျှင် များစွာသော အမေရိကန် သမားတို့ အုံပြုကြလိမ့်မည်”

‘ခင်များ၌းရင် ကျွန်ုတော်လည်း ဖတ်ပါရမေ့’ ဖစ်ရှာက အိပ်ချင် မူးတူးဖြင့် လှမ်း၌း၍ ပြောသည်။

ဗက်သွေးသည် အိပ်ရာထက်မှ မီးကို ပြင်ကာ တစ်ခါတပ်၍ ဖတ်သည်။ အစောင့်း ဝါကျသည် တည်ငြိမ်သော အဆိုပြုချက် ဖြစ်သည်။ သို့သော် တော်လှန်သော လေသံပါသည်။ “နှစ်ဆယ်ရာစုစေတ် ခွဲစိတ်ကုသခြင်းသည် အဆုတ်နာတွင် ဤဘားဝင့်နိုင်၌”

အဆုတ်နာကို ခွဲစိတ်ကုသမယ်။ ဘယ်သူ ခွဲမှာလဲ။ အမေရိကန် ဆေးဂျာနယ်များတွင် သူ မှတ်မိသမျှမှာ မရောရာသော အစီရင်ခံစာများသာ များသည်။ ခွဲစိတ်ကုသမယ်။ အိပ်ရာပေါ် ပက်လက်ထား၌း အနားယူခိုင်း၌း ဆေးကျွေးနေတာနဲ့တော့ ဆန့်ကျင်ဘာက်၌းပဲ။ အနားယူခိုင်း၌းဖြင့် မလုံ လောက်ဟု သူ ဆင်ခြေတက်ခဲ့ဖြင့် မဟုတ်လား။ သူသည် ချက်ချင်းပင် လူပ် လှပ်ရှားရှား ဖြစ်လာသည်။ စာအုပ်ကို ဆက်၍ ဖတ်ပြန်သည်။

“အဆုတ်နာကို ခွဲစိတ်ကုသခြင်းဖြင့် မပေါ်က်ကင်းနိုင်ဟု အရင်က အယူရှိခဲ့ကြသည်။ ယခုအခါ အဆုတ်တစ်ဖက်တည်း အနာ ဖြစ်နေသူ ရောဂါသည်ပေါင်း များစွာကို နံရှိုး တစ်ပိုင်းတစ်စု ဖြတ်ကာ အနာဖြစ်နေသည့် အဆုတ်ကို ကျိုးစေခြင်းဖြင့် သေတွင်းမှတွက် နိုင်ကြောင်း တွေ့ရပြီ။ လက်တွေ့လည်း ကုသပေးနေပြီ”

ထိုစာပိဒ်ကို တစ်ခါထပ်၍ ဖတ်သည်။ စာရေးသူ ဆရာဝန်က ဆို သည်မှာ အဆုတ်တစ်ဖက်တည်းတွင် အနာရသူကိုသာ ဆိုလိုခြင်း ဖြစ်သည်။ သူ့တွင်လည်း လက်ဝဲဘက် အဆုတ်တစ်ခုတည်းသာ အနာ ဖြစ်နေသည်။ စာရေးသူက ဆက်လက်၍ အမေရိကန်ပြည်ထောင်စွဲ၏ ထို ခွဲစိတ်ကုသဗ္ဗာင်းနည်းကို လျှစ်လျှော့သဖြင့် ထောင်ပေါင်းများစွာ သေပျက်ရကြောင်းကို ရေးသားထားသည်။ တစ်ဖန် ခွဲစိတ်နည်းသာ မသုံးလျင် အဆုတ်နာ ဝေဒနာရှင်များစွာ အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း ထပ်မံဆော်ပြုထားပြန်သည်။

သူ့အခန်းတွင် သူတစ်ယောက်သာ ကျော်သည်။ အားလုံး အိပ်ကုန်ကြပြီ။ သူ့အိပ်ရာထက်က မီးသာလျှင် လင်းနေသည်။ စာအုပ်ကို ကြည့်ကာ ဤအကြောင်း သူ ဘာကြောင့် မသိခဲ့သနည်းဟု စဉ်းစားသည်။ တစ်ဖန် စာအုပ် ပုန်ပိတုတ်ဝေသည့် နှစ်ကို ရှာသည်။ ယမန်နှစ် ၁၉၂၆ က ဖြစ်သည်။

ထောင်ပေါင်းများစွာ အသက်ရှင်မယ်တဲ့။ မျှော်လင့်ချက် လုံးဝမရှိတဲ့လူတွေ မျှော်လင့်ချက် ထားနိုင်မယ်တဲ့။ နည်းသစ်တွေတာ ဖြစ်မှာပဲ တစ်နေရာရာမှာ၊ မစစ်းသပ်ရသေးတဲ့နယ်မှာ နှိုက်ရင်းခွဲတ်ရင်းနဲ့ လမ်းစတွေတာ ဖြစ်မှာပဲ။ ကျော်တဲ့လူတွေ နောက်က လိုက်ဖို့ပဲ။

မနက်အရှင်တက်သည့်တိုင် သူ့အိပ်ရာထက်မှ မီးသည် လင်းနေသည်။ နောက်ဆုံးတွင် စာအုပ်သေးချကာ မအိပ်နိုင်သေးဘဲ စဉ်းစားနေသည်။ မျှော်လင့်ချက် ရောင်ခြည်ပဲလား။ မဟုတ်သေးဘူး။ ခုမှ ပွားများရတုန်း ရှိသေးတယ်။

မိုးစင်စင်လင်းမှ အိပ်ပျော်သွားသည်။ သူ့သေးမှ ဒေါက်တာကျော်အလက် ငင်ဒါး၏ စာအုပ်တွင် နေရာပေါင်းများစွာ ခဲသားထားလေသည်။ သူ့ဘဝသည် တစ်မျိုးတစ်ဖူ ပြောင်းလဲသွားတော့မည်။ ကောင်းဖို့လား ဆိုဖို့လားတော့မသို့။

ထိုရှင် နောက်ပိုင်းတွင် သူသည် စကားနည်းနည်းသာ ပြောသည်။ အချိန်ရှိသွေ့ ဆေးရုံ ဆရာဝန်များ၏ စာကြည့်တိုက်တွင် အဆုတ်နာခွဲစိတ် ကုသခြင်းနှင့် ဆိုင်သည့် စာအုပ်မှန်သမျှကို ရအောင် ရှာသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရေးသား ထုတ်ဝေပြီးသား စာအုပ်စာတမ်းအနည်းငယ်သာ တွေ့ရသည်။

သို့ရာတွင် ရနိုင်သမျှ စာအုပ်စာတမ်းများကို သူ ဖတ်သည်။ အလက် ငင်းဒါး၏ စာအုပ်ကို ဖတ်ရသည့်အခါ တစ်မျိုး အားတက်မိသည်။ ဒေါက်တာ အလက်ငင်းဒါးသည် အဆုတ်နာ ဝေဒနာရှင်ကို သေတွင်းမှ ခွဲထုတ်ရန် နည်း

လင်းသစ် ရှာဖွေသူ ဖြစ်သည်။ သူသည် လူမသုံးသော နည်းဟောင်းများကို စွန်ပစ်ကာ တော်လုန်သော နည်းသစ်ကို ရှာဖွေသူ ဖြစ်သည်။ သူကဲ့သို့ပင် တော်လုန်သော နည်းသစ်ကိုရှာသူ အများအပြားပင် ရှိသည်။ ယင်းတို့မှာ ဆွစ်အလုန်တွင် ဒီစီရင်း၊ ဂျာမနီတွင် ဗရောအာ၊ ဝင်း၊ ဆောအာဗရာ၊ စတူ ဝင်၊ ပြင်သစ်တွင် ဂါဒ်တို့၊ တင်းထိုး၊ မီရော၊ ဆီဒင်တွင် ဂျက်ကိုဗော၊ အက်လုန်တွင် ဒေးထိုး၊ အမေရိကတွင် ဂက်ကလာနှင့် မား၊ ကနေဒါတွင် အာချို့ဗောတို့ ဖြစ်ကြသည်။ ဤဆရာဝန်များသည် အယူအဆသစ်ကို လက်ခံ ကြသူများ ဖြစ်သည်။ ဆေးပညာသည် ရပ်တန်နေသော ပညာ မဟုတ်ဟု သော အယူသစ်ကို လက်ခံသည်။ သူတို့သည် မသိသေးသည့် နယ်ပယ်ကို ဖွေနောက်ကာ သိအောင် ရှုံးစမ်းသည်။ ဆေးပညာ၏ အလုပ်သည် အဆုတ် နာ ဝေဒနာရှင်ကို သေတွင်းမှ ဆဲထုတ်ရန်ဖြစ်သည့်ဟု သူတို့အကြိမ်ကြိမ် တင်ပြခဲ့သည်။ လက်ရှိ နည်းနာနီသယယတို့ မအောင်မြင်လျှင် နည်းသစ်ကို ရှာရမည်ဟု ဆိုကြသည်။ ယင်းတို့အနက် ကနေဒါပြည်မှ ဆရာဝန်ကြီး ဒေါက်တာ အာချို့ဗော ပါသဖြင့် သူဝင်းသာ မိသည်။

အဆုတ်နာ လူနာများစွာတို့သည် အိုင်ရာပေါ်တွင် ပက်လက်သာ အနားယူနေကြရသည်။ အခြေအနေကား မတိုးတက်။ သို့သော ရောဂါဖြစ် နေသော အဆုတ်သည် ပို့ကြုံသွားသည့်အခါတွင်မှ ဝေဒနာ သက်သာ လာ သည်ကို တွေ့ရသည်။ ဗက်သွန်းသည် အဆုတ်နာ ကုသရေးနှင့် ပတ်သက်၍ အဆုံးထိအောင် ရှုံးစမ်းလေ့လာသည်။ ထိုအခါ နို့က စိတ်မရှည်ဖြစ်ရာမှ ဒေါသပို၍ ထွက်လာရသည်။

လီ တဲ့ကလေးတွင် ယခုအခါ အဆုတ်နာ ကုသရေး စကားကိုသာ မှန်မှန် ပြောနေကြသည်။ အထူးသဖြင့် ရင်ခေါင်းထဲကို လေတိုးသွင်းကာ အဆုတ်ကို ပို့ကြုံစေသည့်နည်းကို သူတို့ ဈေးဇူးကြသည်။

‘ခွဲစိတ်ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါသည်တွေ အများအပြား သေရတာ နာတယ်။ သူတို့မှာ ခွဲစိတ်ကုသခွင့် မရတူး။ ဒီတိုင်းပြည်မှာ ဆရာ ဝန် ၁၇ ယောက်သာ ခွဲစိတ်နည်းကို အသုံးပြုတယ်။ မနှစ်က အမေရိကန်တစ် ပြည်လုံးမှာ လူ ၃၀၀ ပဲ ခွဲတယ်။ ရေကန်ထဲ ဆားရည် တစ်စက်ချလိုက်သလို ဖြစ်နေတာပေါ့။ ဒီတိုင်းပြည်မှာ လူနာ ၃၀,၀၀၀ ရှိနေတယ်။ ဒီအထဲက ကုထုံး ကုနည်း အဟောင်းကြောင့် ဘယ်နှယောက် သေကြမယ်မသိဘူး’ ဗက်သွန်း သည် မနားတမ်း ပြောသည်။

စကားပြောရင်းအခန်းထဲတွင် အုပ်မနေနိုင်ဘဲ ခေါက်တုံးခေါက်ပြန်လျှောက်နေသည်။ သူ့စိတ်သည် အကြီးအကျယ် လှပ်ရှားနေသည်။

‘မဟုတ်သေးဘူးများ၊ သူတို့တစ်တွေ လျှစ်လျှော်နှင့်တောင် မဟုတ်ဘူး။ သူတို့တစ်တွေဟာ ခေါက်နေပြန် ဆွဲနေတာများ။ အယူသီးနေကြတာ။ ဘယ်နှစ်များ လူရှင်းခေတ်နဲ့ တူနေပြီ။ ကျွန်တော်တို့၊ လေးယောက်ဟာ သေမင်းကို စောင့်နေကြရာပဲ ရှိတယ်။ ဒီအထဲက ဘယ်သူ ကံကောင်းထောက်မပြီး အသက်ရှင်မယ် ပြောနိုင်သလဲ။ ဒေါက်တာ အလက်ဇော်းဒါးက သက်သေ အထောက်အထားနဲ့ ပြခဲ့တယ်ပျော်။ ရင်ခေါင်းထဲ လေသွင်းတဲ့နည်းကို ကျွန်တော်တို့ ကြော်တာ ကြော်ပြီ။ ဒါပေမဲ့ အဲဒီနည်းကို စမ်းရမှာ ရွှေ့နေကြတယ်။ ဘာကြောင့်ရယ်မသိဘူး။ ပရိတ်ရောကို တာဇ္ဈားကြောက်သလိုပဲ ကြောက်နေကြတယ်။ ဒါထက်လွယ်တာရှင်းတာ ဘာရှိမလဲများ။ ရင်ခေါင်းထဲ အပ်ထိုးသွင်းလိုက်တာပေါ့။ အဆုတ်ကို ကြုံချင်သလောက် ကြုံသွားအောင် လေသွင်းနိုင်တယ်။ အဲဒီအခါမှာ အဆုတ်ဟာ မလှုပ်ရှားဘဲ သေသွားမယ်။ မဖော်းနိုင် မပွဲနိုင်တော့ဘူး။ ကဲခင်များတို့ပဲ စဉ်းစားကြည့်ကြစဉ်းပါ။ အိပ်ရာပေါ်မှာ ပက်လက်နေပြီး ရင်ထဲမှာ မီးစက်ကြီးတစ်ခုလို အဆုတ်က အလုပ်လုပ်နေမှာနဲ့စာရင် ဒီနည်းက မကောင်းဘူးလား။ အဲ လေသွင်းပြီးရင် နောက်ထပ် အပတ်တိုင်း၊ လတိုင်းလိုရင်လိုသလို ထပ်ပြီး သွင်းနိုင်သေးတယ်’

ဗက်သွန်းသည် လက်ထဲမှ စာအုပ်ကို ပစ်ချုလိုက်ပြီးလျှင် ‘ကျွန်တော်တော့ ဒီအတိုင်း အသေမခံချင်ဘူး’ ဟု ဆိုလေသည်။

‘ဒါဖြင့် ခင်များ ဘာလုပ်ချင်သလဲ။ အိပ်ရာပေါ်မှာ အနားယူနေဖို့ သူတို့ စီမံတာ နည်းလမ်းကျေတယ် ထင်သလား’ ဖစ်ရှာက မေးသည်။

‘ဟင့်အင်း၊ မထင်ဘူး။ ကျွန်တော်တော့ အလက်ဇော်းဒါးရဲ့ နည်းကိုပဲ ကြိုက်လာပြီ။ ကျွန်တော် သူတို့ကို ပြောကြည့်မယ်ပျော်’

ထိုနောက်တွင် ဆေးရုံဆရာတန်ကြီးများ စည်းဝေးနေကြစဉ်ပင် ထိုစည်းဝေးခန်းမသို့ဝင်ကာ သူကို ရင်ခေါင်းထဲ လေသွင်းနည်းဖြင့် ကုသပေးရန်တောင်းဆိုလေသည်။ ထရှုဒေါ ဆရာဝန်များသည် သူ့အကြောင်း ကောင်းကောင်းသိကြသူများ ဖြစ်သည်။ ထိုအထဲမှ ဆရာဝန်တစ်ယောက်က ထိုနည်းသည်အနဲ့ရှုယ်မက်းကြောင်း ပြောသည်။

ထိုအခါ ဗက်သွန်းသည် ပြီးဖြို့ အမှုအရာဖြင့် သူ့အကျိုးကို လှန်လိုက်ကာ ရင်ကိုကော့ချုံ ‘အဲဒီအနဲ့ရယ်ကို ကျွန်တော် ရင်ဆိုင်ဖို့ အသင့်ပါပဲ

လူကြီးမင်း ခင်ဗျာ' ဟု ဆိုလေသည်။

ထရဲဒေါဆေးရုံသို့ ရောက်လာရသည်မှာ သူ့အဖို့ ကံကောင်းသည်။ ဤော်းရုံသည် ဆယ့်ကိုးရာစွဲနှစ် ကုန်ခါနီးတွင် ဖွင့်သည့် ဆေးရုံဖြစ်သဖြင့် မြောက်အမေရိကတွင် အဆုတ်နာကို တိုက်ဖျက်ရာ၌ မားမားမတ်မတ် ရပ်ခဲ့သည့် ဆေးရုံဖြစ်ကြောင်း နောင်အခါ ဗက်သွန်းက ထုတ်ဖော် ပြောဆိုဖူးသည်။

ထိုပြင် ထရဲဒေါ ဆရာဝန်များသည် အဆုတ်နာ ကုသခြင်းတွင် ခေတ်မီကြသူများ ဖြစ်သည်။

သို့ရာတွင် ခွဲစိတ်ခြင်းကိုမူ ရောဂါကျမ်းနေသူများတွင်သာ စမ်းသပ်သည်။ ထိုပြင် ခွဲစိတ်ကုသခြင်း ကုထုံးသည် ယခုအခါတွင် စမ်းသပ်စအခြော့သာ ရှိသေးသည်ဟု အားလုံးက နားလည်ယူဆကြသည်။ သည့်အရင်ကမူ အဆုတ်နာ ဆေးပညာနယ်ပယ် တစ်ခုလုံးက ဒေါက်တာ အလက်ဇော်ဒါး၏ တင်ပြချက်၊ အဆိုပြချက်များကို ဝေဖန်ဆွေးနွေးကြဆပင် ဖြစ်သည်။ အလက် ဇော်ဒါး၏ ကုထုံးကို မလွှာမသွေ့ လက်ခံရတော့မည် ဖြစ်သည်။ သို့သော် ဗက်သွန်းသည် ထရဲဒေါဆေးရုံကို အတင်းအကျပ် လက်ခံအောင် ဇွတ်တိုက်တွင်း နေသူ ဖြစ်နေသည်။ သူ့အဖို့ကား ဆရာဝန်များ ဓားစမ်းမည့် ပူးကလေး နေရာက နေရန် ဝန်မလေးလှပေ။

ထရဲဒေါ ဆရာဝန်များသည် သူတို့ မကျမ်းကျင်လှသည့် ကုထုံးကုန်းကို စမ်းသပ်ရန် မည်သို့ပုံ အကြောင်းဆုံးလာခဲ့သည်ကို ဆိုစေကောမှု၊ သူ့ကို ခွဲပါ စိတ်ပါဟု ထိုးအပ်လာသော လူနာကိုယ်တိုင်က ခွဲစိတ်ခြင်း၏ အန္တရာယ်ကို ကောင်းကောင်းနားလည်သည့် ဆရာဝန်တစ်ယောက် ဖြစ်နေသဖြင့် ထိုအခွင့်အရေးကို လက်သင့်ခံတိုက်ပေါသည်။ ထိုကြောင့် သူကိုခွဲစိတ်ကြသည်။ ရင်ခေါင်းထဲ လေသွင်းသည့် ခွဲစိတ်နည်း၏ အာနိသင်သည် ထိုရောက်လှသည်။ မျက်လွှုံ့ပြဿလို မြန်လည်း မြန်သည်။ ဗက်သွန်းသည် ခွဲစိတ်အျီးတွင် ချောင်းဆုံးရပ်သွားသည်။ တစ်လအတွင်း သွေးမပါလာတော့။ ယခုအခါ သူ့တွင် အင်အားအသစ် ပြည့်ဖြီးလာသည်။ လန်းဆန်းလာသည်။ မျှော်လင့်ချက် အပြည့်အဝ ရှိလာသည်။

ထိုနောက် သူသည် အဆုတ်နာ ဝေဒနှုံးများ ကယ်တင်ရေးအတွက် စီမံကိန်းများ ရေးဆွဲလေသည်။ ထိုထက် အရေးကြီးသည်မှာ သူ၏ အနာဂတ်ဖြစ်သည်။ အနာဂတ်တွင် မားမားမတ်မတ် ရပ်နိုင်ရန် ကြိုးစားရညီးမည်။ ထိုကြောင့် ဆေးပညာကို ပြန်၍ ဖတ်သည်။ အထူးသဖြင့် အဆုတ်နာ ခွဲစိတ်

ကုသခြင်းကို ပို၍ လေ့လာသည်။ မိတ်ဆွေဟောင်းများထံ စာရေးသည်။ မီးဝါကမ္မာဖော်နှင့် ခန္ဓာေဇာတို့ကို ပြန်၍ လေ့လာသည်။ သင်တန်းများ တက်သည်။

ခွဲစိတ်ပြီး နှစ်လအကြာတွင် ဓမ္မတ်မှန် အရှိက်ခံသည်။ ထိနောက်ထရှုဒေါသေးရုံး၊ ဆင်းခွင့်ပြုလိုက်သည်။ နှစ်လအတွင်း ကင်းကင်းရှင်းစက်စင်ခဲ့ပြီ။ အဆုတ်ထဲက အနာများလည်း ကျက်ကုန်ပြီ။ သူ၏ လက်ပဲဘက် အဆုတ်သည် လုံးဝ လူပ်ရှားတော့မည် မဟုတ်။

ထိနေး ဉာဏ်တွင် လီ တဲကလေးသို့ ဆရာဝန်များ၊ အပေါင်းအသင်းလူနာများ လာရောက် နှုတ်ဆက်ကြသည်။ သူတို့ ပြန်သွားကြလျှင် ရဲသုံးဖော်သာ ကျွန်ရှစ်သည်။

‘ခင်ဗျားနဲ့တော့ ခွဲရညီးတော့မယ်။’ လီ တဲကလေးတော့ တစ်မျိုးဟာသွားမှာပဲဗျာ’

‘ကောင်းတာပေါ့ပျော်၊ ခင်ဗျားတို့လည်း ဒီအတိုင်း မနေကြနဲ့၊ အဆုတ်နာ ပျောက်အောင် ကျွန်တော့လို ခွဲစိတ်ကြညီးမှပေါ့’

နောက်တစ်နေ့နံက်တွင် ဗက်သွန်းသည် ထရှုဒေါမှ ဆင်းခဲ့သည်။ ဘူတာရုံးတွင် အီဒ်ဗာရာရှိ ဖရန်စီထံသို့၊ အောက်ပါ သံကြီးတစ်စောင် ရှိက်လိုက်သည်။ “ရေဂါ ပျောက်ပြီ။ ဒီနေ့၊ ထရှုဒေါက ဆင်းတယ်။” မင်းကို စိတ်မကုန်သေးဘူး။ ငါကို ပြန်ပြီး လက်ထပ်နိုင်ပါမလား”

ဗက်သွန်းသည် ဒက်ထံချိုက်သို့၊ ပြီးနေသော ရထားပေါ်တွင် ရောက်နေသည်။ ယခု သူ ရေဂါ ပျောက်ကင်းလာပြီး ဆေးရုံက ဆင်းလာခဲ့သည်နှာ တကယ်ပင် ဖြစ်သည်။ သူသည် ကြြုံးမိန့်ပေးမည့် စက်ရှင်ကို လှည့်ဖြားခဲ့သည်။ လွန်ခဲ့သည် တစ်နှစ်ခန့်က ဤတောင်ကျွန်းတို့ကိုပင် သူ ဖြတ်ခဲ့ရသည်။ ထိုစွဲက သူ့ကြော်သည် မရေရာလှု။ ထရှုဒေါ ရောက်လျှင် သူ အသက်ဆက်လက် ရှင်ချမ်စိတ် ပေါ်လာသည်။

ဒက်ထံချိုက်ကို သူ သွားရညီးမည်။ ထိုမြို့သည် လူချမ်းသာ လူဆင်းရဲနှစ်မျိုးစလုံး တွေ့ရသည့်မြို့ဖြစ်သည်။ ထိုမြို့တွင် သူသည် လူချမ်းသာများကို အားကျမိုမိုခဲ့သည်။ ယခုကား ထိုမြို့ကြီးကို ရဲရဲ့ပုံးရင်ဆိုင်တော့မည်။ ယခင်ကလိုဆေးပညာကို အားကိုးပြုကာ စီးပွားချမ်းသာနောက်သို့၊ လိုက်တော့မည် မဟုတ်။ သူ့ဓားသည် အသက်ကိုယာ ကယ်တော့မည်။

ထရှုဒေါတွင် ဖစ်ရှာလို လူနာ၊ လီလို လူနာပေါင်း မည်မျှ ကျွန်ရှစ်

ခဲ့သည် မသိ။ သူတို့နောက်တွင်ကား အဆုတ်ရောဂါသည်ပေါင်း မည်မျှရောက်လာကြပြီးမည် မသိ။ ယခုမူ ထရဲဒေါကို သူဇာခဲ့ရပြီ။ ယခင် တစ်နှစ်ခန့်က သူသည် ထရဲဒေါသို့ စိတ်မချမ်းမသာ ရောက်ခဲ့ရသည်။ သူဘဝတာ တစ်ခု လုံး၏ မျှော်လင့်ချက်ကို အဆုတ်နာက ချေမျှန်းခဲ့သည်။ သူဘဝသည် အဆုတ်နာကြောင့် ပျက်စီး ဆုံးပါးခဲ့ရသည်။ ထိုအဆုတ်နာကို ကုစားသူ မရှိခဲ့။ အချို့ကား စူးစမ်းရှာလိုပိုစ် မရှိကြ။ အချို့ကား ရှာရဖွေရမှန်း မသိကြ။ သို့ပြီး လည်း ဆေးပညာ၏ သားကောင်းရတနာများ ရှိကြသေးသည်။ သူတို့သည် ငွေတွင်းတူးသူများ မပါဝင်။ ငွေနောက်ကို ခုခုံမှင်းမှင်လိုက်နေကြသူများ မဟုတ်။ လက်ဖျား ငွေသီးသည့် အလုပ်ကို လုပ်ကြသူများ မဟုတ်။ သူသည် ထိုပုဂ္ဂိုလ်မျိုးထဲတွင် စာရင်းဝင် ဖြစ်ရပေါ်မည်။

ယခုကား ဗက်သွန်းသည် လူသစ်စိတ်သစ် မွေးမြှေရမည့် အချိန်ဖြစ်သည်။ သို့နှင့် သူသည် မီးရထားကြီး၏ ဆွဲခေါ်ရာသို့ လိုက်ပါခဲ့ရသည်။ သူ၏ အတိတ်ဘဝသည် မီးရထားကြီးနှင့် တူသည်။ အထကား နှေးသည်။ သို့သော် ထွက်မိပြီခုပိုလျှင် အရှိန်ကား အဖြန်ဆုံးအလျင်ဖြင့် ပြေးနေလေသည်။

ဗက်သွန်းသည် ယခုအခါ အသက် သုံးဆယ့်ခုနှစ်နှစ် ရှိလာပြီ။ ကုန်ခဲ့သည့် အချိန်များကား နှမောစရာ ကောင်းလှသည်။ သို့သော် အတိတ်ကား အတိတ်တွင် ကျော်ရစ်ခဲ့ပြီ။ ပြည်ဖုံးကား ချခဲ့ပြီ။ ထိုပြင် ထိုအတိတ်ကို ထရဲဒေါ တွင် အဆုတ်နာရိုးတို့နှင့်အတူ မြေမြှုပ်ခဲ့ပြီ။ နေရစ်ခဲ့တော့ အဆုတ်နာရဟု မြည်တမ်းရန် ရှိတော့သည်။ အနာဂတ်သည် သူ့ကို စောင့်ကြုံနေလင့်သည် မဟုတ်ပါလား။

